

ဘာသာရေးဆိုင်ရာစာမူခွင့်ပြုချက်အမှတ် - ၆၀၀ ၈၈၇ ၁၀၁၁  
မျက်နှာဖုံးခွင့်ပြုချက်အမှတ် - ၆၀၀ ၈၃၀ ၁၁၁၁

Sabbath School Lesson  
ပိုးကရင်ဘာသာ

အုပ်စု - ၆၅၀

ဓမ္မဒါန

ပုံ နိ ပ် သူ ။ ဦးဒိုဟင်ပေါင် (၀၇၉၄၅)၊ မန်နေဂျာ၊ ကင်းစောင့်ပုံနှိပ်တိုက်၊  
အမှတ် ၂၀၆၊ ရွှေသစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

ထုတ်ဝေသူ ။ ဦးစောမဲမရီထွန်း (၀၄၄၉၄)၊ ဥက္ကဋ္ဌ၊ သတ္တမနေ့အသင်းတော်  
သာသနာအဖွဲ့ချုပ်၊ ၆၈ ဦးဝိစာရလမ်း၊ ရန်ကုန်မြို့။

ပထမအကြိမ်

# မးၵါနံဆးမလိၵ ပုဖျိၵရံ



## ကျဲးယံထဲးဆးလးပကဆါယွး

*Jo Ann Davidson* ရေးသားသော "Glimpses of Our God"  
စာအုပ်ကို အငြိမ်းစားသိက္ခာတော်ရမေ့ဆရာကြီးဦးမန်းပြည်အေးက  
ပိုးကရင်ပြန်ဆိုသည်။

ဇနဝါရံ၊ ဖုဖာဝါရံ၊ မၵေ

၂၀၁၂ နံး

(ပထမအကြိမ်)

မဒဲးဝံးနံးဆဲးမလိာ်

ပုဖျိးရီ

# “ကျဲးယိထံးဆဲးလဲးပကဆိယွဲ”

ဇးနဝါရံ၊ ဖျဲးဖါဝါရံ၊ မလိာ်

၂၀၁၂ နံး

ပထမအကြိမ်

Pwo-1

## ဆဲးဂဲးမိရီ

- ၁. ယွဲးပာ်ဂဲးလဲး-----၃
- ၂. လဲးအဲးထံးဘုနီၤ-----၁၀
- ၃. ကဆိယွဲးမဲးထိးထဲးတဲးကဆိ-----၁၇
- ၄. ဆဲးယုာ်အကဆိယွဲးဒဲးအဲးစုးရဲးဆဲး-----၂၅
- ၅. ကဆိယွဲးအဲးဆဲးဆဲးပံး-----၃၃
- ၆. ယွဲးလဲးအဲးဖျဲးလဲးမလိာ်လဲး-----၄၁
- ၇. မဒဲးဝံးနံးအကဆိ-----၄၉
- ၈. ယွဲးတဲးလဲးဆဲးဒဲးပုမိဘယိထံးခွဲးထဲးဘဲးလဲး-----၅၇
- ၉. လဲးဆဲးပံးဒဲးအဲးဂဲးဖျိး (ယါဇံး)-----၆၅
- ၁၀. ဆဲးအုးလဲးအဲးလဲးအဲးအုးကံးဘဲးဆိဖျဲး-----၇၃
- ၁၁. ကဆိယွဲးမဲးဘဲးပုအဲးကျဲးဆဲးဂဲးလဲးအဲး-----၈၀
- ၁၂. ဆဲးအဲးအဲးလဲး-----၈၇
- ၁၃. ဆဲးအုးလဲးလဲးပုကဲးလဲးထဲး-----၉၅

ဆမမာလိယ ၁.  
ဒံာ ၃၁ - ၈၇ ဖိ.  
**ယွဲဝေဒါဂလဂါ**

**မဒါနံဂေ.** **ဒံာ ၃၁**  
**ဖိလန္ဒါယိအဂးဆမမာလိယ.** ၅မိ ၆း၄. ဖံာ ၂း၆. မာ ၂၈း၁၉.  
၁မိ ၁း၂၆,၂၇. ယိ ၁၄-၁၆.

**၁နိာထိာ**

“မ္မဲလါနာဘိ၊ ဘဘိနုဒံာဂုာစ၊ မထေဒုနံာအာလာ  
နံာအဆာနဲဆံာပံာထုအဖာဒိာနိာ၊ ဘဆိာဖာဆာလာဘာ  
မုဆံာပံာအဖာဒိာတ၊ ယိလါကဆါယုာရူပရံအဆာယာဘာ  
ထိလုဆာမာဒါအဆိအကုာတ၊ ဒိာထနဲဒံာအာလာယွဲ  
အဆာအဲဆာကွဲအဖာဒိာ.” ယုဒာ ၁း၂၀-၂၁.

**ဆာဂဲးအကဒါဒါလမိဘာဆိာမိာ**---လံဆံာပံာဒိာလိာဂုာ၊ ဆာ  
အိာဂုာဒါမံာတ၊ မွဲယွဲလဂါပးလိာ. လံဆံာပံာဒိာလိာဂုာ၊ ဖါကဆါ၊  
ဖိကဆါ၊ ဒဲာမုဆံာပံာကဆါနိာ၊ မွဲယွဲလဂါပးလိာ.

ဆာချဲလုအမ္မဲ “၁ဒါဂလဂါ” နိာလမလံဆံာပံာဖာယိအိာ  
အု. လါနာဂုာလံဆံာပံာအဆာဒိာဆာဒါနိာမွဲဂုာဘဲနိာအိာလိာ. ဆာ  
ချဲလုအမ္မဲ၁ဒါဂလဂါယိ၊ မွဲဂုာကဆါယွဲလဂါတ၊ အခဲးအဂုအိာဂုာ  
၁ဒါဂလဂါ. ဆာယိမ္မဲဆာဂဲးလုအကဒါဒါဂုာတ၊ လိာဖျိာထုဂုာ၊  
ကဆါယွဲနိာမွဲမပာလဲာ၊ လုဂဆာနိာလဲာ၊ အဆာမာနိာမွဲဘဲာလဲာ၊

ဒဲအဆာစာထဲလုမဂုဒိာယိဘဲာဒဲာလဲာအကိာနိာလိာ. ဆာဂဲးလု  
အကဒါဒါဂုာထု၊ ယွဲအခိာ၊ ဗရံယိအကဒါဒါဂုာလုဆာထိးထဲတု  
ထဲအဆာကိာအဂဲးနိာလိာ.

ပုမုန္ဒါနဲဖိအဆိထုာလဖာ ဘာကဘာဂဲးလုဆာအုပဆာ  
ဂဲးယိနိာလိာ. လါနာဂုာမုဆာလနဲယိ၊ ပုဆာအိာကိာအိာဆာထု  
ဂုးခါလုဆာဒိာဆာဒါအဆာနဲအဂဲးယိနိာယုာ. ဆာဆုဆာနဲအဂဲး  
မိရါ (နဲာ) ဖာနိာ စံာဂုာဘဲာယိဒိာ, “ကဆါယွဲအိာဂုာလဂါတ၊ ဖါ၊  
ဖိဒဲာမုဆံာပံာနိာမွဲဆာလမံးပးတ၊ မာပုဆာဆာမာလမံးပးလိာ.

**အတု** **၈၇ ၁**  
**ပယွဲနိာမွဲယွဲလဂါဒါလိာ. (၂မိ ၃း၁၃-၁၅).**

ကဆါယွဲစံာဆာလမံးပးဒါဂုာလု ၂မိ ၃း၁၃-၁၅ ဖာယိ  
နိာဘဲာလဲာ. လမလံဆံာပံာအဆာဒိာဖါစံာဂုာလုကဆါယွဲနိာ မွဲဒါ  
ယွဲလဂါပးနိာဘဲာလဲာ.

ဆာဂဲးလုအမ္မဲဆာလမံးပးယိ ဘာဆဲာကဆါယွဲနိာပဒါဘာ  
လု ၅မိ ၆း၄ ဖာနိာလိာ. လမယုဒါအလံလိာကိာဂုာလု “Shema”  
တ၊ ဟံတြုအလံလိာမွဲဂုာဘဲာနိာအိာလိာ. ဆာချဲလုအမ္မဲ “She-  
ma” ယိအိာပယိာမွဲဂုာ၊ ဆာတိာဆာလိာအိာအယိဘာဆဲာကဆါ  
ယွဲအဂဲးနိာလိာ. ပုအံာစရုလုဖါဝံာဖုလုအလုဘဲာဒိာဖါဝံာလဖာ  
ကဒိာထဲဒါထဲဖါလံဝံာလဖာလုဆာမွဲဆာတိာယိနိာလိာ.

လမလံဆံာပံာအဆာဒိာလဖာအဖာယိ၊ ဟံတြုဆာချဲမိာ  
စိာလုအဘာဆဲာ “လဂါပး” ကွဲဖျိာထုဂုာဘဲာလဲာ.

ဆချဲ့လအမဲ့ “echad” နီအခါပယီမဲ့ဝှာ “လမာ” တာ၊ မွဲအဒုနာဖျါကဆါယွနီမဲ့ “Shema” လာ ၅မိ ၆း၄ ဖးနီလီ။ အခါပယီမဲ့ဆလမံးပးတာ၊ မာစါလဆမိပီလမာလမံးပးလီ။ လဂဲဘဲာလမာ ၁မိ ၂း၂၄ ဖးနီစံဆအခါ၊ မဒဲဝယီမဲ့ဆလမံးပး (လဝံးပးလယာပး) လီ။ ဘဲာနီခါ၊ လမာ ၅မိစုဖးစံကဆါယွနီ မွဲလမံးပးဆလီ။

လမာလံဆံးပံအဘုဖး ဘဲာ ယု ၂း၁၉ ဒဲ ၁ကီ ၈း၄ ကွဲဆ အခါ၊ ကဆါယွနီမွဲလဂဲပး၊ လမံးပးအဂဲနီလီဖျါထုဝှာဘဲာလဲ။

**အစီ ၈၂၂**  
**ယွအခါ၊ ပရဲ (ဖံ ၂း၆).**

လမာ ဖံ ၂း၆ ဖးနီ စပီလူာစံပုဖာရစံာံဘာဆဲယွ အခါ၊ ပရဲယီအဂဲနီဘဲာလဲ။

အပယီထဲပရဲကဆါလဂဲထိးဆးယုပုရဲအဆလဆာ အမံးလမာအဘိထုဘာထုဆလမာကွဲနဲဆာထီပရဲ လမာ မာ ၁၄း၃၃. ၂၈း၉. လု ၂၄း၅၀-၅၂ ဒဲ ယီ ၉း၃၅-၃၈ နီဘဲာလဲ။ ထီယီလမာကဆါပရဲအဆချဲ့ဒဲစပီလူာအဆချဲ့လမာ မာဆာ ၁၄း၈-၁၈ နီလါဆံး. ပုလမာအဘိထုဘာထုယွအခါနီ ကဆါ ပရဲထိးဆးဝှာနီမဲ့အဘာနီလဲ။

လမာဆာစုရဲခွဲအလးနီ၊ ကဆါပရဲထိးအဘာလမာအဝှာ မွဲ ယွအဖိခွာအကီတာ၊ အဝှာဝံစုရဲထုဒုဒါကဆါပရဲယီနီလီ။ ဖိ (ယီ ၁၉း၇. မာ ၂၆း၆၃-၆၅) ကဆါပရဲယီအုလစံာလဲဘာ အဘာလမာအမွဲယွဘာနီ၊ ဆဆီမိလမာအဘာမာလမာနီ မွဲအဝှာကမာ

ဘာ (လီ) ထဲကဘုအု. ကဆါပရဲအုလအဘာလမာပုလုဆာအခါ စကုအဖာအမုယာလမာအဝှာမွဲယွအဖိခွာလဂဲလီ။ ဆယီမဲ့ဆစီ ဆမာလမာလံဆံးပံထုထုဖျါဝှာလမာအဘာဆဲယွအခါပရဲကဆါ လဂဲနီလီ။

မာနုအဆာအထီဂီဆီထုထဲပရဲကဆါအဆအီမာ အီဂဲအဂဲနီလါဆံး၊ ဆီမိယီယီဘာဆဲပရဲကဆါ၊ မွဲယွလမာ အတဲလုမုရဲခါကုခါနီဆံး. ယွအဲဘာကုခါယီအဂဲနီလီဝှာယာ ပုဘဲာလဲ။ ဆမဲ့ဆတီလမာအလုဆာလုမဲယီ ဒုမံးပုမံးပု ပမာဒဲဖုလုပမာဆယီလါနီဘဲာလဲ။

**အခါ ၈၂၃**  
**ဘမုဆံးပံ (၁မိ ၁း၂).**

လမာ ၁မိ ၁း၂ ဖးနီလီဖျါထုဝှာဘာဆဲဘမုဆံးပံအဆာ မာဒဲအီဖျါထုအဆီထုလမာလံဆံးပံဖးနီ မွဲမပာလဲ။

လမာ မာ ၂၈း၁၉ ဖးနီ လီဖျါထုဝှာအခဲအဂဲမာဂဲတာ၊ မွဲယွလဂဲနီဘဲာလဲ။

ထိးမွဲပုလမာအကကဲထုပရဲဖိလဂဲနီ မိဘာဒိဘာလု အဘာ၊ လမာဖါကဆါ၊ ဖိကဆါဒဲဘမုဆံးပံအကဆါနီလီ။ လမာ ဒိဘာဒိအထုအထုယီဘာဆာဒုကျဲမာယုဒီမုဆာလနံအထီယီ ဒဲလီ။ ပုလဂဲလမာအအဲဒိဖိထုကဆါပရဲအခဲနီ၊ လမာကဆါ အမံးနီလီ။ ကဆါအမံးယီနီမဲ့မိဂျါ၁မာဂဲတာ၊ အဆမာလခါ မွဲလမံးပးလီ။

လမာပရဲကဆါဒိဘာတံာဇုလုအဘာအထီအိ၊ မိဂျါ၁မာဂဲ ယီမာဗုဆာနီလီ။ ဖိယီ၊ မာ ၁း၉-၁၁ ဖးနီလါဆံး. လမာအဆာ



နုယူပုဆဆဒဲဘာလဖာဘဲဘိကထိးဆလပဂးနီမိဉာဘဲဘဲလဲ။ ပုမွဲဆဘာတဲဒဲဘာလဖာပုမွဲဂုဏ်မိ၊ မဆဆဒဲဘာ၊ လုဉာဆဖယွဲ အဆမလူယီ၊ ကထိးထဲတဲထဲဆဆဒဲဘာဖိဘဲမိဉာဘဲဘဲလဲ။

ဆီဗိယီလဆိဖိ၊ ဆာတဲလုကဆါ၊ မူဏ်မိဂုဏ်မိအကဆါ ထိးဘဲအဘလပဂးအကီုတဲ၊ ဘဲဆအုလုအိဉာအဘိပကဒိ၊ နုဘာဆမမအဆိအကုလအဝါအဖးလီ။ ဆလုလိလု လာယီမွဲလပဂးဖုလုပမဆယီလါဆိအလဲ။ ဆယီလါလု ယာလခါ ဆဂဲလအကမုဒိနီမွဲဆနီလဲ။

**အဘု ၈၅ ၆**  
**မလိအထုအဂး**

“ဆမိဖျါအမံအမုနုအုလု၊ ဘဲပစံဆအဘိ၊ ယွဲအိလပဘိ လီ။” ‘ဆဒုယာဆဖလအမွဲယွဲအလအဖယီ’ ပဒဘာလ ပရံကဆါအမုလီလီ။ လမုနံအဆိအကုနီပရံကဆါမွဲဆ လမံပးလဖါကဆါနီလီ။ အဝါဒမုယွဲအခံအဂု၊ မွဲယွဲအဆဒိ ဆထီလမုပဒဲဆစီဆမု၊ ဖုထုလအဆလဆဖနီလီ။ ဘဲဘိကဒုနုဖျါထုအဆလဆဖအဂးနီ ပရံကဆါဂဲလုလု ဂုဏ်မိနီလီ။” အဲလမုဂွဲကွဲ၊ *The Desire of Ages*, p.19.

ဆမလိ ၂.  
၈၅ ၇ - ၁၃.

**“လအဆဲထံဘုနီ”**

**မးဘဲနီလု ၈၅ ၇**  
**ဖိလနံယီအဂးဆမလိ။** မ ၁၉:၄. ဘာ ၃၈:၄-၇. ၅မိ ၃၂:၁၀,၁၁. အု ၁၉. ယီ ၁:၁-၁၃. ရီ ၅:၁၂. အဲ ၆၆:၂၂.

**ဘနီထီ**  
“အဂဲဘဲယီဆထိးအလုဘာဆမကဲထုအဘ လအဝါနီ၊ ဆလမုဉာအဖး၊ ဒဲဆအိလမုဉာချီ၊ ဒဲဆလပဒဘာဘု၊ ဒဲဆလပဒလဘာ၊ ဆအလးဆီ ဆီမွဲဂု၊ ဆစုရုမွဲဂု၊ ဆအခါမွဲဂု၊ ဆအစီအမုမွဲဂု၊ ကယဲဆလမံလါဘာဆမကဲထုဝါလအစုဖးတဲ၊ အိဉာလယဂးထိးအလုလီ။” ကလိစံ ၁:၁၆.

ဆီဗိယီဆဂဲလအကမုဒိ၊ ဆအိကီုအဆဒိဆဘု လအမွဲ “ဆတဲလုဆ” ယီ လပပဆနဲဆအဖးမွဲဆဂဲလအ ကမုဒိဝါဒလီ။

ဆဆီဗိယီဆဂဲဘာဆဲဆနဲလအမွဲဂုဏ်မိအဆဲထံ နီဘာဆတဲလုဒဲဆနဲလအထုဒုဒဆတဲလု (*Evolution*) ဆဂဲနံမံယီလုဆလိဘဲဒိမလီ။ ဘာဆဲလဲဆဲပံ အဆဒိဆဘုဆတဲလုအဆကွဲယီဖျါပုဂုမတဲ၊ မွဲယွဲ



လဖာတ၊ ဒု၊ဆီ၊မိ၊ထုထဲ၊အဝှာ၊ဝံ၊လ၊က၊ဆ၊ယွ၊နီ၊ယိထဲ၊ခွဲ၊ထဲ၊  
အဝှာ၊ဝံ၊ဘဲ၊ဘဲ၊လဲ၊နီ၊လီ၊။ လ၊က၊ဆ၊ယွ၊အ၊ဆ၊ဝိ၊ထုထဲ၊ဝှာ၊အဝိ၊၊ စမိစု၊  
ဒု၊နဲ၊ဖျိ၊ထုထဲ၊အဝှာ၊ဝံ၊လ၊မ၊မုဆံ၊ပံ၊နီ၊ ဘဲ၊ထိ၊အဝှာ၊ဘ၊ဆ၊မ၊ကဲ၊ထု  
ဝှာ၊အဝိ၊လီ၊။

ဆီ၊မိ၊ယိ၊နု၊ချ၊အ၊ဆ၊လ၊လိ၊လု၊လ၊အ၊ဂဲ၊လဖ၊နီ၊လိ၊ဆံ၊။  
မဲ့၊နဲ၊ဒ၊ဘ၊က၊ဆ၊ယွ၊အ၊ဆ၊အဲ၊လု၊လိ၊လု၊လ၊လ၊ဆ၊လဲ၊ယိ၊အဖ၊နီ၊  
ဘဲ၊ဘဲ၊လဲ၊။

**အနှါ** **ဇရာ ၁၀**  
**မူ၊ဒိ၊လီ၊ဖျိ၊ထု (အု၊အု၊ ၁၉).**

လ၊လံ၊အု၊အု၊ဖ၊ယိ၊ပုဒ၊ဘ၊ဆ၊ဘ၊အံ၊လ၊အစံ၊ထုအု၊  
အု၊ဆ၊တဲ၊လု၊က၊ဆ၊ယွ၊ယိ၊အ၊ဂဲ၊နီ၊အိ၊အ၊မ၊လီ၊။ ဘဲ၊ဆ၊ဘ၊ထိ၊  
ဒိ၊မ၊အဖ၊ လံ၊အု၊အု၊အဆ၊ရ၊ယိ၊ချဲ၊ဆ၊ဘ၊ဆဲ၊ယွ၊အဆ၊မ၊ဖ၊ဒိ၊  
ယိ၊နီ၊လီ၊။

လံ၊အု၊အု၊ ၁၉ အဆ၊ကွ၊ယိ၊ထုထု၊ဖျိ၊အဆ၊ဆီ၊မိ၊နီ၊  
ဒု၊ဒု၊လု၊လီ၊။ လ၊အ၊ဆဲ၊ထံ၊နီ၊စ၊ဒ၊ဝံ၊လီ၊ဖျိ၊ထုထု၊မူ၊ဒိ၊အဆ၊ပံ၊ဆ၊  
လ၊လဖ၊၊ မူ၊ဖိ၊ဖ၊၊ ဒဲ၊မု၊မု၊အဆ၊ခဲ၊ထုထု၊အဂဲ၊ဆု၊လီ၊။ မု၊မု၊နီ၊  
အဝှာ၊ဒိ၊လု၊ဝှာ၊လ၊တ၊လ၊မူ၊အခွ၊လ၊အဂဲ၊ထုထု၊လ၊ဒု၊ဖ၊အဝိ၊နီ၊လီ၊။  
မု၊မု၊ယိ၊ဘ၊ဆ၊ဒိ၊လု၊ဝှာ၊ဆု၊လ၊ပု၊အဂဲ၊ဆီ၊လ၊ဂ၊အမိ၊စဲ၊ပြ၊ဆ၊အဝိ၊  
နီ၊ဆု၊လီ၊။ အဝှာ၊ဒိ၊လု၊မု၊မု၊အဆ၊စီ၊ဆ၊မု၊ယိ၊ဘဲ၊ယွ၊အဆ၊မ၊လု၊  
လ၊အလ၊ဒု၊လု၊လ၊အမဲ့၊ယွ၊အစီ၊အမု၊အဆ၊တဲ၊လု၊အဆ၊မ၊ဖ၊ဒိ၊  
ယိ၊နီ၊လီ၊။ (အဆ၊ဖ၊ ၇-၁၁).

(လ၊အု၊အု၊ ၉၂) ဖ၊နီ၊ ဆ၊ဘ၊အံ၊ဘ၊ဆဲ၊ယွ၊အမဲ၊ဝံ၊နီ၊  
အဂဲ၊နီ၊လီ၊။ ဝဲ၊ထုထု၊လ၊ဆ၊စံ၊ခိ၊စံ၊တ၊ယွ၊အခိ၊အတ၊၊ ယွ၊အဆ၊  
အဲ၊ဆ၊ကွဲ၊၊ ယွ၊အဆ၊တိ၊ဆ၊လီ၊ဒဲ၊ယွ၊အရူ၊လ၊အတဲ၊လု၊ဆ၊အဆ၊  
မ၊လဖ၊ယိ၊နီ၊လီ၊။ ပု၊လ၊ဂ၊ထိ၊မဲ့၊အု၊အု၊ပ၊ယိ၊ယွ၊အဆ၊တဲ၊လု၊ဆ၊  
အဆ၊မ၊လဖ၊နီ၊တ၊၊ အဝှာ၊ကဒ၊ဘ၊ယွ၊အဆ၊စီ၊ဆ၊မု၊ဒဲ၊အဆ၊လု၊  
လိ၊လု၊လု၊လဖ၊ကဖျိ၊ထုထု၊ဝှာ၊အ၊အု၊လု၊လီ၊။

ဆ၊အ၊လု၊ဆ၊ဘု၊ဆ၊စု၊ဆ၊ဆ၊လဖ၊ပဲ၊ခွဲ၊ယွ၊အဆ၊အဲ၊  
ဒဲ၊အဆ၊ဂု၊ဆ၊ဘွ၊လဖ၊ဒု၊အု၊။ ဝံ၊လထံ၊အဆ၊ပံ၊ဆ၊လ၊လဖ၊ဒ၊  
လု၊ဒု၊နဲ၊ဖျိ၊ထုထု၊ဆ၊တဲ၊လု၊က၊ဆ၊အဲ၊ဆ၊ကွဲ၊ဒဲ၊အဆ၊ပံ၊ဆ၊  
လ၊အဆ၊မ၊လဖ၊နီ၊ဒု၊လီ၊။

**ပူ၊တပျါ** **ဇရာ ၁၁**  
**ထု၊ရူ၊ယ၊ဒဲ၊ဆ၊တဲ၊လု၊ဆ၊အဂဲ (ယိ ၁:၁-၁၃).**

စ၊ယိ၊ဟု၊ဒု၊နဲ၊ရူ၊ယ၊ထု၊ဒဲ၊ဆ၊တဲ၊လု၊ဆ၊ယိ၊ဘ၊ဆဲ၊လိ၊  
ဘဲ၊ဘဲ၊လဲ၊အဂဲ၊နီ၊လ၊ ယိ ၁:၁-၁၃ ဖ၊နီ၊ကွ၊ဖျိ၊ထုထု၊ဝှာ၊ဘဲ၊ဘဲ၊  
လဲ၊။ ဆ၊ဒိ၊ဆ၊ဘု၊နံ၊မံ၊ယိ၊ဘ၊ဆဲ၊လိ၊ဘဲ၊နီ၊မဲ့၊အဘ၊နီ၊လဲ၊။

(ဆ၊နဲ၊လအိ၊ဘ၊) ဆ၊ထုထု၊ဒု၊ဒဲ၊ဆ၊တဲ၊လု၊ဆ၊ယိ၊အု၊  
မဲ့၊ဘ၊နီ၊၊ ပု၊ရူ၊ယိ၊အု၊အိ၊ဂဲ၊ကဲ၊ထုထု၊ဝှာ၊လ၊စအု၊နီ၊၊ စအု၊အု၊လဲ၊ထု  
ခွဲ၊အဘ၊လဆု၊ဘ၊လဆု၊နံ၊လ၊အခွဲ၊လဖ၊အခွဲ၊နီ၊ဂီ၊ကဲ၊ထုထု၊ပု၊ရူ၊နီ၊  
အု၊ဘ၊နီ၊တ၊၊ ဆ၊ဝံ၊နီ၊ဘ၊ကမဲ့၊ဒဲ၊ဒု၊ဒဲ၊နီ၊ဇ၊။ လိ၊နု၊ဂု၊ ဘဲ၊ ၁ကီ  
၁၅:၂၆ စံ၊ဆ၊အဝိ၊၊ “ဒု၊ဒဲ၊လခဲ၊ထုထု၊ ဆ၊ဝံ၊နီ၊မိ၊ဘ၊ဆ၊ဂ၊ဂီ၊လီ၊။”

က၊ဆ၊ယွ၊အု၊ရုံ၊နု၊ဖ၊ဘဲ၊ဘဲ (Evolution) ဆ၊ထုထု၊ဒု၊  
ဒဲ၊ယွ၊အဆ၊တဲ၊လု၊ဆ၊ယိ၊နီ၊ စအု၊ဝံ၊မိ၊ဘ၊ဝံ၊ဝှာ၊အဒု၊လဖ၊အဒု၊



လဆာဘာလဆာကံထာပုရုလဂါဘာလဂါ, နံ့အကုလဖအကု  
ဝံာ်ခွဲဂီုမမိဘာကံထာဘဲအဝါအခံအဂုနီလီာ်. အာဆာနဲဘဲ  
နီဝါအာဘာနီ ဆာဝံာ်ယီဒုဒါနီဘာကမ္မဲဒါဒဲ. လါနုဂု ပရံ  
ကဆါလအမဲဆဲးတဲလဲကဆါယီအဆာဂဲလဲထိးထဲတဲထဲပုယီ  
မဲလအမိဖုလဲထဲပမဲဘဲအတဲလဲပမဲအဆဲထဲဘဲအိလအပု  
ဒဲဆာမအဆါအကုအဝါလီာ်. ထိးနီတဒါဒဲလအမဲဆဲဒါယီ  
ဆာမိဘာမဂါဂီုခွဲလီာ်.

လအ ရဲ ဂွဲ၁၂ ယီဖုလဲပမဲဆာမဆဲဘဲဘိပကနာဒုဆာ  
တဲလဲဆာအဆဲထဲဘာဆဲယွအဆာထိးထဲတဲထဲအဆာကိဒုနီ  
ဘဲဒုလဲ.

**ပြီပတံး** **ဧ ၁၂**  
**တဲလဲဆာဒဲဘာဆာမဂါထဲထဲ (အဲါ ၆ဂွဲ၁၇).**

လအ အဲါ ၆ဂွဲ၁၇. အဲါ ၆၆:၂၂. ၂ဝံ ၃:၁၃ ဒဲ နဲ ၂၁:၄ ဖမဲနီ  
ယွအဆာအုလဲလအပုဒဲဆာလဲလဲနီမဲဘဲဒဲလဲ. ဘာဆဲ  
လဲလဲလအဆာတဲလဲဆာအဂဲလဲလဲဆဲဘဲဖမဲကွဲဖျီထဲဒုလဲ  
လအမိဖုဖမဲနီဘဲဒဲလဲ.

ပုပရံဖိအဆာယီလါနီ အိဒါနဲယူအာလအဆာအုလဲ  
အိလဲလအမဲမုဒါအဘဲဒဲလဲအဘဲနီလီာ်. ဆာယီမဲမုဒါဒဲလဲ  
လအဆာဒဲဘာလအိဘာလီာ်. ဆာအုလဲဒဲဆာယီလါဘဲနီဝါအု  
လအိဘာနီ ပကဒါနုဘာဆာယီလါတဂါဒုလဲလဲအု.

ဆာယီမဲဆာမဲဆာတီတဂါလအဖုလဲပမဲဆာစံဆာ,  
လအမဲကဆါယွအတဲလဲဆာအဆဲထဲ ဘဲလအဒဲနီမိဖုကွဲဒု

အဝါနီလီာ်. ဆာအုစုနီမဲအယီ, ဘဲဆာတဲလဲဆာအဆဲထဲဘဲ  
လအမိဖုဖမဲကွဲအဝါ မဲကဆါယွကတဲလဲထဲမုဒါဒဲလဲအဘဲ  
တဂါနီမဲ.

အုလမဲဘာတ, ဘဲါ “Evolution” စံဆာအဝါ, နံ့အခွဲ  
လဖအခွဲလဆာဘာလဆာတ, ထိးအကဲထဲလဲလဲထဲထဲထဲနီ အိ  
ဖျီထဲဒုဒါနီမဲ. ဖိယိ ၂ဝံ ၃:၁၃.

အုမဲကဆါယွယီမဲနဲဒါယူ “Evolution Theory”  
ယီနီတ, ကမ္မဲဒါဆာကိအဆာကိနီလီာ်. ကဆါယွဒါအိထဲလဲ  
“အဆာတဲလဲ” ဆာနီမဲဘဲနီဝါအု. ဖိယိ ၁မိ ၁:၁ နီလါဆဲ.

**အု** **ဧ ၁၃**  
**မဲလဲအထဲအဂဲ**

“Evolution” ဆာနဲလအဘာမဲ လအဘာဆဲယွအဆာ  
တဲလဲဆာယီမဲဆာနဲလအယွအဖမဲဆာတီဆာလီလအိဘာလီာ်.  
ပုအာဂဲလအယာ်ထဲဒုလဲလအဆာနဲဆာတဲလဲဆာနီဒဲပုလအဆာနဲ  
လအိဘာနီ အဝါဘဲအဆာတီဆာလီနီအိဂူအာတ, ဆာလဲ  
ဆာအိဂူတဂါလီာ်.” အဲါလအဂွဲကွဲ. **The Signs of the times,**  
**March 20, 1879.**

“ကဆါယွလီဖျီထဲဒုဒါ အဝါတဲလဲလဲလဲယီဖုဘဲတ,  
အိပံဒါလအမုနီနဲလဲနီလီာ်. အဝါလီဖျီထဲဒုဒါတဂါနဲလဲနီ  
အိဂူ (၂၄) နဲရဲတ, အဝါဒါအိထဲဒုလဲလဲလဲလဲလဲ ထိး  
စိလဲမုလဲနဲနီ မဲမုနဲလဲလဲလီာ်.” **Testimonies to Ministers**  
**and Gospel Workers. p.136.**

ဆမမာလိာ ၃.  
ဇာ ၁၄ - ၂၀.

### ကဆိယွေမဲ့ဆမထိးထဲတဲတဲကဆိ

**မးခါနံဂေ.** **ဇာ ၁၄**  
**ဖိလနွာယိအဂးဆမမာလိာ.** ရိ ၁:၁၈. ၁မိ ၃:၁၅. ရိ ၁၆:၂၀. ၁ပံ  
၁:၉. မာ ၁၀:၃၂-၄၅. မာ ၂၇:၄၆.

**ခနီထီ**  
“စံာဝုလအလုဖာဒိာ, ဝိာဖိလအထိးခါအာနီ  
ကြံာန့ဘအစီအမဒဲဆမလမာပု, ဒဲဆမကိာခါကိာဘ  
ဒဲဆမဂဲဆဘာ, ဒဲဆမယုဆမယု, ဒဲဆမလဆမဖု, ဒဲဆ  
စံာထုအုအုဝုလဖာလိာ.” နံာ ၅:၁၂.

**ဆမဂဲမိရါ.** ယွေမာဂလဂယိ မွဲကဆိတဲလဲပမလဂလက  
လမ, မွဲပုဆမတဲလဲကဆိဆုလိာ.

**ကဆိယွေထိးမွဲပုဆမတဲလဲကဆိယွေလိာ.** ဆမဒဲဘာယိ  
အမုဝုဒိာမအကိာ ပုလမအကမဆမပမဒဲဆမမွဲဒဲဆမတဲလဲကဆိ  
လဂလိာ. အဝုမဆမပမ, ခုဖျိလမကဆိစရဲလဂလိာနီလိာ.

စဝိလူလီဖျိထုဆမအိကိာဘာယိဝိာ, “အဂဲဘာယိ  
ထုပုယုအဆမချဲနီ, မွဲဆမပျိလမပုလမအဘာဆမဂီဂစ  
လဖအမုယာလါန့ဘိ, လမပထီယုလမဆထိးထဲတဲတဲလဖ  
အဂး, ပဝုဒဲယိ, မွဲယွေအစီအမလိာ.” (၁ကိ ၁:၁၈). ဘာပုရု

အဆမဆီမိအဝိထုပုယုယာယိမွဲဒဲဆမဂီဆမစအဆမမာလိာ. ဆ  
မာအဆိအကုကဆိ, ဆမတဲလဲကဆိလမအဆံအစံလဂလိာ,  
ဖုလုလုထုအာလမပုဆမဒဲဘာဖိဝံအဂးလကလမ, ထိးဒဲလု  
လမအဝုအဒဲအဂးဆုလိာ. အဝုမနုယုဆမဒဲဘာဖိဝံအမိဘ  
ဆမစုရုဆမနီအိကုထုဝုလမအဝုအလီတဲ, ဘာဝိဆ  
ဒဲဘာဖိဝံလထိးဘာဘာဆမစုရုဘနီလိာ. ဆမလုထုအာအဂဲ  
ယိအနီပယိယိမထိးဒဲလုပမိဘန့ဘကမလိာ. ထိးဆန  
ဒဲနီအုအိပထုနီတဲ, ပဝုဒဲဘာကိာဂ ပကဘိထုဘထုအဝု  
လိာ.

**အတု** **ဇာ ၁၅**  
**လမပုယုထုနီ (ရိ ၅:၈).**

ရိ ၅:၈ ယိလိဆနီလဲ.  
လမပုယုထုလီနီကဆိယွေမနုဒဲဒဲမမုမဲခွဲ  
အဝုဘာလိာ. လမဆမလဲယိဆမအဲ, ဆမတီဆမလီဒဲဆမယုဘနီ  
မပုဆမလမဆမဖိဆမယိနီလိာ. လမပုဆမဒဲဘာအကိာအဝုဖု  
လုလုထုအာ, ဖုလုဆမဒဲဘာအလဲအလဲထိးခါအာလမပုယု  
ထုလီတဲ, ဖျိခွဲဆမဒဲဘာဖိဝံအဆမမလဖလိာ. လမအထိးခါ  
အာလမပုယုထုလီယိနီ အဝုဒုနဲဖျိထုဆမဒဲဘာယိဘာဝိ  
ကဒိန့ဘာဆမဖျိခွဲအဂးနီ ဆမဘာဖုလုအလဲအလဲ (အပု) နီ  
အမလဲနီလိာ.

ကဆိယွေအဆမဘထုအဂဲ ဆမမိဘာအုပချဲဆမနီ  
စဝိလူဘာမဲလလါအု. လမ ရိ ၁:၁၈ ဖမနီ စဝိလူလီဖျိထုဝု  
ဘာဒဲလဲ.

စပီလူချဲ့ဆေးအမေဘာဆဲဆေးဒဲဘာနီအမုဝှာဘုဝှာဆံ အလဲနီလီ။ ဘာဆဲဆေးဒဲဘာအဆေးအမုဆေးဘုယီအဂဲအဝှာ ကွဝှာလမလံ (ရိမာ) လယာအဆေးဒီ (အဆေးဒီနံဆေး) ယီနီလီ။ ထီးစိလမ (ရိ ၃:၂၀) ဖးယီနီလီ။

ထီးမဲ့ပအုပယီဆေးပရးယီနီတဖ, ပဒဘကဆါယွဲ မးနးဆေးဒဲဘာဒဲထီးဆေးရှုဆေးနးလမဆေးဂဲယီအဂဲနီတဖ, မွဲဆေး လုလုလမပဂဲဆံအလဲ။ အဂဲဘဲယီယွဲမးနးဆေးဒဲထီးရှုထီး နးအာလမဆေးလဲယီနီ မွဲလမအအီကွဲအလူတီလမပဖးခိအကို လီ။ ကဆါယွဲအဆေးအဲနီမးလဲခွဲဆေးဒဲဘာအဆေးအမုဆေး ဘုအဂဲလမွဲဘာ အုမဲ့လခီအဝှာအဆေးမးနးခွဲဆေးနီအဂဲဆီဒီ မးအကိုလီ။

နဆေးယာဘာဆေးဒဲဘာအဂဲဆီလမနဆေးအီမးအထီနီ ဘဲဘုလဲ။ လမဆေးဂဲနီအဖးခိ မွဲနကအီကွဲလဲနဘဲဘုလဲ။

**အစီ ၈၇ ၁၆ ဆေးထီပရးလမလံဆဲဘဲလဲဖး (၁မိ ၃:၁၅).**

ဘဲ (၁မိ ၃:၁၅) စံဆေးအဝှာ, ဆေးထီးထဲတဲထဲအဆေး အုလုအဆေးထီနီဖးလုဝှာဆံယံယွဲလဲ။ ဆေးဂဲယီအခီပယီ မွဲဘဲဘုလဲ။ ဖိ (၁မိ ၃:၁၅) နီလါဆံ။

စပီလူမးနဆေးဂဲဆေးဘာလမ ၁မိ ၃:၁၅ ဖးယီနီလီ။ လမ (ရိ ၁၆:၂၀) ဖးနီအဝှာလီနးဘုဆေးဘဲဘုလဲ။

လမဆေးဂဲယီပုနးဘုလမပရဲမိဘာဂဲလဲထီးခါအာလမစူ ယာထုလီနီဘဲဘုလဲ။ လမ (၁မိ ၂၂:၁-၁၉) ဖးနီ စမိစုလီဖျီ ထုဆေးလုထုဆေးအဂဲနီဘဲဘုလဲ။

လမစအာကြဟုဒဲစအံစးအဂဲလမ (၁မိ ၂၂:၁-၁၉) ဖးယီ လီဖျီထုဝှာ, စအာကြဟုဘီ “ဖါ” ဒဲစအံစးဘီ “ဖီ” နီပုဘု လဲ။ အဝှာဘဲလုဆေးလမခိလီဘဲဘီကလုထုဆေးအဂဲနီလုဆေး ဘဲဘုလဲ။ အဖိခွာလုဆေးနဲဝှာမုတဖ, ဖါလခီလုဆေးနဲဆေးလုထု အဆေးပိဆေးလီ (မုဒဲဒီ) စအံစးယီအာဆံနဲဒဲဖါအကိုစအာ ကြဟုလမအမွဲဖါလဂဲယီမးနးအဝှာနီလီ။ လါနုဂုပုဖိဘာလမဆေး လဲယီဘဲနီဘီ, ဖါလဂဲအာအီလမအဲဒီဖးလုလုထုအဖိခွာ တဖ, အဖိခွာလခီအဲဒီဖးလုလုထုခွဲအာမးလီ။

ဆေးယီမဲ့ဆေးဒီဆေးထုလမအလမးပုဒဲလဲဂဲဘဲပရဲ အလုထုအာလမစူယာထုအလီနီဆံဒီလဲ။

လါနုဂုလဲဘုယီ စအာကြဟုကလုထုဆေးအဂဲနီဆေး ဖိဆေးပါအီနးဒဲအု။ အီဒမဲ့နုဖိလဂဲဒလီ။ ဖိဆုအဲဒီထီးခါ အာလမဆေးလုလဲဖးခိနီလီ။ ဖါလဂဲဆုအဲဒီဖးလုအဖိခွာ နီလီ။ ဖိဆုအဲဒီဖးလုအာမးလီ။

**အခါ ၈၇ ၁၇ ဆေးထီးထဲတဲထဲအဂဲလမလံမိစအဲစုယာအဖး (အဲ ၅၃).**

လမတဝှာအုမုအမးအဖးဒဲနီ ကဆါပရဲချဲ့ဆေးလမထံ ဖျဲနံဂဲလမအာဂဲဝှာမွဲလမအဝှာဘဲအကဆါဘာထီးခါအာလမ ဆေးဒဲဘာဖိဘဲအဂဲနီလီ။ အဝှာဘဲချဲ့ဆေးလမဆေးဆုဆေးနဲအဂဲ “လီဆိဝှာလမစမိစုဒဲမိလဖ” လု ၂၄:၂၇ နီလီ။ လမဆေးလီဆိ ဝဲယီဘာဆဲကဆါပရဲမိဘာဂဲလုထုအာအဂဲနီ ဆေးမလီနီ မွဲနီလဲ။

လၢမိၤဝံၤလၢဖၢအကျၢ ကဆါပရံၤယၢထုၤမိၤလၢအမံၤနီၤ  
မွဲအလၢဂၤမိၤစအံၤစုၤယၢနီၤလီၤ.

ဖိယံ (အဲၤ ၅၃) လၢအလီၤဖျါထုၤဝၢ “ဥၤယၢဆၢရှၢဆၢနၢ”  
နီၤလီၤ. ထိးမွဲအံၤပဖိယံအဆၢဖၢဒိၤ (၅၃) ထိးအထုၤနီၤတၢ, ပကနၢ  
ဥၤလၢထိးလၢဆၢဘၢဆဲၤပရံၤအဆၢလုထုၤအၢအဂဲးနီၤလီၤ.

အံၤမွဲပုၤမဆၢထိးအလူတီၤလီၤဝၢလၢကဆါယုၤအမုၤယၢနီၤ  
တၢ, ပရံၤဂဲၤလၢထိးဝံၤယုၤအၢလၢပဂးအလးအိၤနးမံၤအံၤ. လါနၢ  
ဝၢအဝၢဘၢဂဲၤလၢထိးဝံၤယုၤအၢ မွဲလၢဆၢမိၤဘၢဖၢလၢဆၢဒဲၤဘၢ  
အလံၤအလဲၤနီၤလၢဖၢဒုၤဂၤလၢအိၤဘၢအကီၤလီၤ.

ဖိယံ ၁ပံ ၁:၁၉. ဒဲ ၁ပံ ၂:၂၁-၂၅ နီၤလါဆံၢ. စပံတၢဒိၤ  
ယုၤ (မိၤစအံၤစုၤယၢ ၅၃) ယီၤလီၤဖျါထုၤကဆါပရံၤဂဲၤလၢလုထုၤအၢ  
လၢပဂးနီၤမွဲဘၢဥၤလဲၤ.

ဖိ (အဲၤ ၅၃) ယီၤဂီၤ ဆီၤမိၤယံပရံၤအဆၢအိၤမၢလဲၤ  
ထုၤအဂဲးနီၤလါဆံၢ. ဘဲၤနအံၤပဆၢယီၤအဘိၤဘၢနီၤ, ဆီၤမိၤယံ  
ပုၤလၢယီၤမွဲပကဆါတၢ, မွဲဆၢတဲၤလၢကဆါ, မွဲဆုၤယုၤဝၢဂၤအကျၢ  
လၢကဆုၤလီၤ. ဆၢမွဲဆၢတီၤလၢအလၢလိလၢလၢယီၤ ပုၤအံၤပနၢဥၤဘၢ  
လၢထိးလၢဆုၤနီၤဘဲၤဥၤလဲၤ.

**ပူၤတပျါ ဇၢ ၁၈  
ဆၢဘၢထီၤအပရၢဒဲၤစုၤယၢထုၤ (မၢ ၁၀:၃၂-၄၅).**

ဘဲၤ မၢ ၁၀:၃၂-၄၅ စံၢဆၢအဘိၤ, လီၤဖျါထုၤပရံၤကဆါ  
ဂဲၤလၢထိးဝံၤအၢအဂဲးနီၤဘဲၤဥၤလဲၤ. စယီၤဟံၤဒဲၤစယုၤမံၤနီၤဂၤယီၤ  
အဝၢဝံၤအံၤကံၤဆၢနီၤလဲၤ. ဆၢအံၤကံၤဆၢယီၤမွဲဆၢဘၢမၢလီၤ,  
မွဲအဘၢနီၤလဲၤ. ကဆါပရံၤစံၢဆၢယီၤနီၤမွဲဆၢနီၤလဲၤ.

လၢချူၤအဝၢထိးဝံၤဒံၤဘၢအၢလၢလၢနီၤ အဝၢအံၤပဆၢဘိၤ  
လၢဖၢဆၢအံၤလၢအထံၤအဖျဲၤဝံၤနီၤလီၤ. ထိးနီၤတၢကဆါပရံၤဖၢလၢ  
ဆၢဘိၤဆၢဘၢမိၤဘၢမၢယုၤဘိၤလၢဖၢလၢအမုဲဆၢနုၤထုၤထဲၤအဝၢအထီ  
လထီၤဘၢလထီၤထီၤအဝၢဂဲၤထဲၤလၢထဲၤမုၤနံၤအထီၤနီၤလီၤ. ဂၢဆၢ  
အံၤယီၤပရံၤအနုၤဆါ စၢထုၤဒုၤအိၤထုၤဝၢလီၤ. ဆၢယီၤမွဲဆၢဘိၤဆၢ  
ဘၢလမံၤလၢအဝၢဖၢလၢအလူဘဲၤဒိၤဆၢအိၤကီၤမိၤဘၢထိးဆၢဒဲၤမၢ  
ဝၢနီၤလီၤ. အဝၢအဆၢဂဲၤလၢအိၤဖျါထုၤမၢနုၤပုၤရၢအခံးအဂၢအဆၢ  
လၢဆၢလၢမဲၤလၢလိလၢလၢယီၤအဝၢမၢလၢမၢဖၢဝၢအံၤ. လၢအဆၢ  
လီၤလၢလၢလၢဆၢလၢဆၢအဒီၤလၢဖၢနီၤ အဝၢမၢလၢဖၢဝၢဆုၤအံၤ.  
အဝၢမၢလၢဖၢဒဲၤအိၤက့ၤလၢအလူဘဲၤဒိၤကမၢဘိၤလၢဖၢလၢဆၢနုၤ  
ထုၤထဲၤအဆၢဝံၤယီၤအဂဲးလမံၤလီၤ. ပရံၤအနုၤဆါဒၢလုၤအဝၢအဆၢ  
ထိးဝံၤအၢယီၤလမံၤဒၢနီၤအဲၤဒိၤဝၢဘဲၤဒိၤပကနၢထုၤထဲၤလီၤ.

ဆီၤမိၤထဲၤနဆၢအိၤမၢအဂဲးနီၤလါဆံၢ. နဆၢဂဲးလၢအဖီၤ  
ခွံၤ, နဆၢဂဲၤထဲၤမၢမဆၢလၢဖၢ, ဆၢဂဲးလမံၤမံၤထိးဒၢလုၤနပဲၤခွံၤ  
လန့ၤဘၢနီၤအိၤလမံၤမံၤဇၢ. အံၤအိၤတၢ, မွဲအဘၢနီၤလဲၤ. ဆီၤမိၤထဲၤ  
ပရံၤကဆါဂဲၤလၢထိးဝံၤယုၤအၢလၢနဂးနီၤ ဆၢဂဲးလၢအကၢဒိၤမွဲ  
အံၤဇၢ. အံၤလဲၤမွဲဘၢလၢဆၢဂဲးယီၤဘၢနီၤ နဆၢယီၤလါအိၤနီၤဇၢ.

**ဗြိပတံၢ ဇၢ ၁၉  
ဆၢကိၢရှၢထုၤဆၢလၢစုၤယၢထုၤအလီၤ (မၢ ၂၇:၄၆).**

လၢစုၤယၢထုၤအလီၤကဆါပရံၤကိၢရှၢထုၤ “ယယုၤဇုၤ,  
ယယုၤဇုၤ, ဘၢနီၤလၢနစဲၤဒၢယၢလဲၤ.” မၢ ၂၇:၄၆. ပုၤမိၤဘၢနၢဥၤဆၢ  
ဂဲးယီၤဘဲၤဥၤလဲၤ. ကဆါပရံၤစံၢဆၢယီၤနီၤမွဲဆၢနီၤလဲၤ. မွဲအဘၢနီၤ

စံဆယ်နိမ့်လဲ။ ဆက်ရှာထုဆယ်နိမ့်အဖွဲ့လှူမဆယ်ယူပေး  
ဘဲဒါပကနာသုအဆယ်ထိထဲတုထဲပေးလဲဆယ်ဒဲဘာဖယ်နိမ့်မဲ့  
အလံ့အလဲလဲအဝုဘာဖွဲ့လှူဝုထီဒီဝုဆံအလဲနိမ့်ဘဲသု  
လဲ။

လဲအဝုအဆယ်အကံ့ဘာဆီဖန်နိမ့်၊ ကဆီပရံ့ချဲဆယ်လဲ  
“ဖါ” ကိဆယ်ထီဒုတ၊ လဲချဲဘာဝု “ယယွ” ဘာလီ။ ကဆီ  
ပရံ့ကိရှာထုလဲပရံ့ယာထုလီယီနိမ့် မွဲနဲဆယ်ဒီဆယ်ထုလဲအဒု  
နဲဖျီထုအဆယ်အဲပပလဲမံ့ဒဲလဲမွဲဘာလီ။ ကဆီလဲအဖွဲ့လှူ  
ထီဒဲအာဂီအဆယ်မနဲနဲဆယ်ဝံယီနိမ့် မွဲလဲအဖွဲ့လှူထဲပပဆယ်  
ယီလီတ၊ ဆယ်ဝံဘဲယီနိမ့်လဲမွဲဒဲဘာဆယ်ဝံအဆီအကုဒဲဘာ  
လီ။ ပရံ့အလဲဂဲလဲထီဒဲအာဘာလဲပရံ့ယာထုလီလဲပပဘာ  
နိမ့်၊ ဆယ်ဒဲဘာအဆယ်ဝံနိမ့်အမနဲနဲပပအဆီဆီအကုကုလီ။

ကဆီပရံ့ကိရှာထုလဲဆယ်ဘာထံဝုအဖယ်၊ လဲလဲ  
ဆံ့ပံ့ဖယ်ကွဲဖျီထုဝုပရံ့ကဆီအာဘာထံထုအဆယ်ကိရှာထု  
ယီနိမ့်လီ။ လဲဆယ်ပရံ့ထီဒဲအလုအကျဆယ်စုရဲဆယ်မိဒီဘဲ  
ပရံ့လဲပရံ့ယာထုလီယီနိမ့်ပပအပပနဲနဲနဲစီအဲ။ ဆယ်ကိရှာထု  
ယီပပဒီနဲဘာဆယ်ဒီဆယ်ထုလဲအမွဲပရံ့ကဆီအာအီလဲအမိဂဲ  
လဲထီဒဲထဲတုထဲပပနိမ့်လီ။

**အဒု ၈၂၀**  
**မလိာအထုအဂး**

ပရံ့အဆယ်အဲဒဲအဆယ်ယာဘာလဲပပလီလဲဘာဘာ၊ အဆယ်  
လုထုဘာလဲပပယီ မွဲပပဆယ်ဆီမိထုမွဲပပဆယ်လိာဘာထုလဲပပနိမ့်

လီ။ ပုကြံ့ဆီမိယီလဲထံးလဲဆု၊ ပကဆီအဆယ်အီမာအဆံ့  
အပံ့ယီနိမ့်လီ။ ထီမွဲအပပဆီမိထုပကဆီအဂဲယီလဲထံး  
လဲဆုနိမ့်တ၊ ပဆယ်အီမာယီကဒီထုဝုတရဲလဲလီ။ ပပ  
အကံ့ဘာဆီဖန်နိမ့် ယွဲကထီဆယ်အာအလဲလီ။ မွဲလဲပပ  
အကံ့ဘာဆီဖန်နိမ့်လဲပပအာလဲဆယ်နဲဒဲဆယ်အဲအကီနိမ့်လီ။  
အဝုဘဲဆယ်ကဲပပကအထုဒဲကဒီထုအထုဝုလီ။ ဆယ်နဲကဆီ  
ထုလဲပရံ့အဖယ်ကိမုနဲမုနဲတ၊ အဆယ်အီမာအဆယ်စီဆယ်မလဲ  
အထီဒဲထဲတုထဲဆယ်နိမ့်အီဂဲလဲအဝုလဲအမွဲယွဲနိမ့်လီ။” အဲ  
လဲပပဝုကွဲ။ Steps to Christ, p. 89.

ဆာမာလိယ ၄

ဇာ ၂၁ - ၂၇

**ဆာယာဘာအကဆိယွဒဲအဆာစုရုဆာ**

**မးဘံနံလေ. ဇာ ၂၁**  
**ဖိလနွံယီအဂးဆာမာလိယ.** ၁ကီ ၃း၁၃. ၂ကီ ၅း၁၀. ၁မိ ၃. ၁မိ  
၆, ယီ ၃း၁၇-၂၁. နံ ၁၄း၆-၇.

**၁နီုထီၤ**  
“အဂဲးဘဲာယီကယဲဆာဖံဆာမလမံလဲလါ, ဒဲဆာ  
အိာဂုာဂါအမံဒုာ, ဆာအဂုာမဲဒုာ, ဆာအအာမဲဒုာ, ယွဒဲဒုာ  
ဂဲာလဆာစုရုအဖးထီးအလူလီာ. လီလေ ၁၂း၁၄.

**ဆာဂဲးမိရါ.** ယွအဆာစုရုယီမဲဆာဂဲးလအကးဒိာလလံဆံ  
ပံဖးတး, ဘာဆဲးလဆာထီးထဲတဲထဲအဆာဂဲးမိရါနီုလီာ.  
ဥာဒိာလဂါဆာထုလအမိခဲာခဲာခဲာခဲာခဲာခဲာခဲာခဲာခဲာခဲာ  
ဘရါယီအဆာမအိာနဲးမံဒုာ. မဲလအဂုာနဲးဆာတဲလဲကဆိယွ  
လဂါတး, ပုဒိာပုမုဒံအိာက့ာလဲဂုာဘဲာအမာဆာဒဲဘာအကီုနီုလီာ.  
ထီးနီုတး, ဥာဖိာနီုဖဲာထုအကီုဘဲာဘိာကခဲာခဲာဖူာဘရါနီုလီာ.  
ဖူာဘရါယီစံာအဂုာ “ကဆိယွအိာလမူဒိာလဂါဒဲလဲဆာမာအာ  
ယီနီုမဲဒုာယာဇာ. မုလနံနီုလဆာနဲးဆာထီးအကီု နမိဘာဆာစု  
ရုလဆာယွအမုယာနီု မဲဒုာယာဇာ.

ထီးနီုတးဥာဖိာနီုခဲာခဲာခဲာခဲာခဲာခဲာခဲာခဲာခဲာ  
ဘဲာလံဆံပံဖးထီးထဲတဲထဲအဆာဂဲးမိရါနီုလီာ. ဖူာဘရါအဆာ  
မဲဒုာယီ. လဆာမူဒိာနီုယွအိာဂုာလဂါတး, ဥာယာဆာထီးအလူ,  
မုလနံနီု, အဂုာကဂဲာဆိနဲးဆာထီးအလူလဆာစုရုအမုနံနီုလီာ.  
မဲပကအာပယီယွအတဲဒုာပဝလအကးဒိာလဆာဒဲဆာ  
လအဆာစုရုဖး, ယွဒုာနဲးဖူာထုအဆာအဲအဆာယာဘာလ  
အလူလဲလဲလဲနီုလီာ.

**အတု. ဇာ ၂၂**  
**ဆာစုရုအမုနံ (နဲ ၁၄း၆,၇).**

ဆာဂဲးမိရါလအမဲဆာစုရုယီ မဲဆာဂဲးလအကးဒိာလ  
လံဆံပံဖးထီးထဲတဲထဲအဆာဂဲးမိရါနီုလီာ. ဆာစုရုယီထုဒုာ  
ဒဲဆာဘထီအပရးယီအု.

ဖိယီလံဆံပံဖးထီးထဲတဲထဲအဆာဂဲးမိရါနီုလီာ. ဆာလဖးထီ  
မဲဆာဂဲးနီုလဲ. မဲမပလဲကစုရုဆာနီုလဲ. လဆာစုရုနီု  
ဆာကမာဘဲာဘဲာလဲ. လံဆံပံဖးထီးထဲတဲထဲအဆာဂဲးမိရါ  
ဘာဆဲးယွအဆာစုရုဆာနီု ကအိာထုဂုာတရါနီုဘဲာဘဲာလဲ. လီ  
၁၂း၁၃,၁၄. ၁ကီ ၃း၁၃. ၂ကီ ၅း၁၀. ဟံ ၁၀း၃၀. မာ ၁၆း၂၇. နံ ၂၀း  
၁၂. နံ ၂၂း၁၂. မာ ၁၂း၃၆,၃၇. ၁ပံ ၄း၁၇. နံ ၁၄း၆,၇.

လံဆံပံဖးထီးထဲတဲထဲအဆာဂဲးမိရါနီုလီာ. ဘဲာနီုဘိာ, လဆာ  
လံဆံပံဖးထီးထဲတဲထဲအဆာဂဲးမိရါနီုလီာ. ဆာစုရု  
ဆာအဂဲးယီ မဲအိာလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲ  
အမဲယွအဆာ

ယုဒအခါအတန်းလဲလိမ့်။ ယုဒအဆယုဒအခါအတန်းအိမ်  
ဖျိထုလှလံဆံ့အာဖယုဒအိမ်လီ။ ဆယုဒအိမ်လီပမာဘဲဘဲ  
ပကနာသုဆအခါအတဲဒဲဆစုရုယိမေပဆတ၊ ဆယုဒအိမ်  
တိဆလီနီလီ။ ထိးမဲ့အုပုမလုဖလံဆနံမံယုဒအိမ်တ၊ ပကနာ  
သုဘမဆသထိပရမအဆလမာဆယုဒအိမ်လီ။ ဆဂဲးယိ  
ပုဂဲထဲမလီဘယုဒအဖိလံဆအနီအိယုဒလီ။

**အစီ ၈၂၃**  
**ဆစုရုဒဲဆအခါအတဲလကါအံဒဲအဖယုဒ (၁မိ ၃).**

ဖိ (၁မိ ၃) လမအဘဆဲလုထုလမဆဒဲဘဖယုဒအဂဲးနီ  
လါဆံ။ လမဆလဲးယိဒုနံဖျိထုဆအခါအတဲဒဲဆစုရုအဂဲး  
နီဘဲဘဲလဲ။

ထိးမဲ့အအဒဲဒဲနဲအံမဆဒဲဘဂီလယံဘနီ၊ ကဆိ  
ဂဲလုယိအဂုဘဲလီ။ ထိးနီတ၊ ကဆိကါအဂုဘဲ၊ “မဲ့နဲဘဲအိ  
ခါခါလဲ။” ဆကါထုဆယုဒမဲ့လမကဆိယုဒဂဲလုမိစုရုအဂု  
ဘဲလမဲ့ဘဲလီ။ အုမဲ့လခါ၊ မဲ့ကိဖိဘဲထဲအဂုဘဲဘဲဘဲပုမာဒဲပုခါ  
နံဂဲယိကဂဲထဲထဲလမအဂုအအိလမ အမဲ့ကဆိလမအတဲလု  
အဂုဘဲဒဲအဲဘအဂုဘဲနီလီ။

လမကဆိအဆအုစုဆဂီအလဲခဲနီ၊ ကဆိယုဒမဆ  
အဆိထုလမံနီမဲ့ဂုဆထုထုဖျိဆစုရုထုဒုဒုမာခါလဲးနီ  
လီ။ လမအဆဖိ (၁၅) ဖယုဒ ဒုနံဖျိထုဂုဆအုလုအဆ  
ပရမအုထံနီလီ။ ဆစုရုအထိလချုထိဒဲဘနီ၊ ဆအုလု

အခါအတဲယိအဲဒဲဖလုလုဂုလမပုကါဂဲလမအထိးဆဂုဂုနီလီ။  
ကဆိယုဒမိဘဖလုစုရုခွဲဆဒဲဘယိနီလီ။ လါနုဂုဆ  
အခါအတဲအဆအုလုယိဖလုလုဂုကါဆဂုကါထိဒဲလီ။

လဘဘကဆိယုဒမိစုနဲဘဲ “မဲ့နဲအိခါခါလဲ။” ဆ  
အုစုယိမိဒုအိထုနဲဘဲဘဲနဲကအိဂုနဲနီနီ။ ဆယုဒကွဲ  
နဲသုကဆိယုဒအဆကါနဲနီတ၊ မဲ့နဲမိဘဂဲလုဘုလမအဂု၊  
နဲမိဘအိယဲလမမာခါလဲးနီမဲ့အဘနီလဲ။

**အနီ ၈၂၄**  
**ထံလုဘဲနဲဆမ (၁မိ ၆:၁၄-၂၂).**

လမ ၁မိ ၆:၅ ဖယုဒစံဂုဂုခါယိမိဘဆစုရုခွဲလမ  
ထံနီ မဲ့လမဆဂဲးနီလဲ။

ဘဲကဆိယုဒစံဆလမကစုရုခွဲလုခါယိလမထံနီတ၊  
ကဆိယုဒလချုစုရုဒဲဘဘဂုခါယိနီ၊ အဂုဒုနံဖျိထုဆယု  
ဒအခါအတဲလမ ၁မိ ၆:၁၄-၂၂ ဖယုဒဘဲဘဲလဲ။ ဖိဆု (၂၀ ၂:၅)  
နီလါဆံ။

လမအဂုထုတလဖဒဲအဘဲဘနီ၊ စနီအဖလုဆ  
ချဲအဆလီလုလုလုထုဘဂုခါဖိဘဲလမလီ။ အဲလမာဂု  
ကွဲဂုဘဲဘဲလီ၊ “ပုရဲဘဲလချုထံလုဘဲဂုခါယိဒဲဘနီ၊ အဂု  
ဘဲအုနဲဆဖလုထုဘဲလီဂီ အုနီယါလုထဲအဘဲ၊ လမအမယုဆ  
အမဆဘဲလမယိနီ၊ ကဆိယုဒမဲ့ကဘဲလုထံလုဘဲနဲလုခါ  
ယိဘဲလီ။” လဲ Patriarchs & Prophets, p. 97. ဆဂုထု  
တလဖဒဲယိနီဘဲဘဲအဂုဘဲကဖိဖျုထုလမထံကဂဲလုဘဲနဲ



ဂျပီယီအဂးနီလီာ. ထံာကဂဲာလုဘံာ်ဂွံလုဂ်ယီုနီုမွဲကဆါယွါ  
အလူတၢ်, ဆၢအုစုအလးအိာ်နးမံ့အု. လါနုဂုထိးဆၢအခိးအတၢ်  
အဆၢအထိးလုလံ့နီုတၢ်, ဆၢစုရၢဆၢလၢထံာ်လုဘံာ်ဂွံဆၢနီု  
ထီုဂုတၢ်, ဆၢအခိးအတၢ်အတၢ်ရၢနီု, ဆၢမိကၢ်ဘံာ်ဂွံအၢနီုလီာ.  
ဘဲာ်နကဖၢလၢထဲးနုာ်လၢကဆါယွါဂီုဆၢမိအုလဲး  
ထဲးဂွံနးတၢ် မွဲနကကဲာ်ထဲးစုအခိးအဂ့ုနီုဘဲာ်ဂွံလဲး.

**ပူတပူါ ၈၂ ၂၅  
ဆၢစုရၢအိာ်ကုာ်ဆၢမၤဒဲဆၢအခိးအတၢ် (ယီု ၃:၁၇-၂၁).**

ယီု ၃:၁၇-၂၁ နီုလီုဖျါထဲးဘၢဆဲးဆၢစုရၢအဂဲးနီုဘဲာ်ဂွံ  
လဲး. ဒဲလီုဖျါထဲးဆၢအခိးအတၢ်အဂဲးနီုဘဲာ်ဂွံလဲး. လံဆံ့စံး  
အဆၢဂုလၢယီုလီုဖျါထဲးဆၢအခိးအတၢ်ဒဲဆၢစုရၢနီုမၤပုဆၢ  
ဘဲာ်ဂွံလဲး.

ဆၢခဲးလၢအမ့ဲ “ဆၢစုရၢအိာ်ကုာ်ဆၢမၤ” အခါပယီုမ့ဲဂု  
“ဆၢစုရၢ” လၢဆၢလးယီုလီုဖျါထဲးဂုမ့ဲလၢ “အလီုအုစုဆၢ  
မၤ” နီုလီု. ကဆါယွါလီုဖျါထဲးဂုပုပုလုလၢလံဆံ့စံးအဆၢ  
အဂၢလၢလၢအမ့ဲဂျပီယီုဆၢမိဘၢစုရၢဂုနီုလီု.

ဆၢဂဲးမိဂျါနံာ်မံ့အိာ်ဖျါထဲးဂုလၢဆၢလးယီု, ဆၢအခိး  
အတၢ်ဒဲဆၢစုရၢနီုလီု. ဆၢဂဲးနံာ်မံ့ယီုအိာ်စၢာ်ဘူာ်လီုလၢနီုလီု.  
ဆၢဒဲးဘၢအဆၢခံးဒဲအဆၢအၢဆၢဘုလၢယီုဆၢမိဘၢဂဲာ်ဆိ  
နုလၢကဆါယွါအမ့ဲယၢတၢ်, ယွါကစုရၢတီုဆၢဘဲာ်အဆၢမၤအိာ်ဂု  
အဂီုနီုလီု. လါနုဂုလၢအထီုအဘိးဘၢနီု, ကဆါယွါဖၢလၢဆၢ  
အခိးအတၢ်ယီုဘဲာ်ဂီုကဖျါထဲးလၢဆၢဒဲးဘၢဖၢယီုနီုလီု. ထိး

နီုတၢ်ကဒၢနုဖၢလၢအကမၤဖျါထဲးအဂုဘံာ်ခၢဖျါလၢဆၢဒဲးလၢ  
ကဆါယွါဂုစုရၢအဖၢနီုလီု.

ပုလၢအဆူထဲးနဲထဲးကဆါစုရၢနီု မိဘၢဆၢစုရၢအု. လံ  
ဆံ့စံးအဆၢယီုလီုဆၢနီုလဲး. လီုဆၢယီုလီုဖျါ. စုရၢအဆၢ  
တီုဆၢလီုယီုမၤဘံာ်မၤဘၢမၤဒဲးဘၢဖျါဘံာ်လၢအဆူထဲးနဲထဲး  
ကဆါစုရၢအကီုတၢ်, မိဘၢဆၢထုလၢဆၢစုရၢခွဲး ဘဲာ်ဆၢဒဲးဘၢ  
လၢအိာ်ဘၢအဂီုလီု.

လၢလံဆံ့စံးအဆၢ (ယီု ၃:၁၇-၂၁) နီုလီုဖျါထဲးဆၢစု  
ရၢဆၢအဂဲးနီုဘဲာ်ဂွံလဲး.

**ဗြိပတံာ် ၈၂ ၂၆  
ယွါအဆၢစုရၢအနုရံး (မၤ ၁၀:၂၆).**

ဖိယီုမူာ်အဂီုအဆူထဲးလၢအဆၢပရၢလၢ (နံ့ ၁၄:၆,၇)  
အဂဲးနီုလါဆံာ်. လၢဆၢလးယီုပုဒၢဘၢယွါအဆၢစုရၢဒဲဆၢအတၢ်  
နံာ်မံ့ယီုအဘူာ်ဆၢအိာ်ဘူာ်လီုလၢ (ဘၢဆဲးလီုလၢ) ဘဲာ်ဂွံလဲး.  
လၢဂၢလီုဘဲာ် (၁မိ ၃) ဖၢလၢ အဒုနဲဖျါထဲးဆၢစုရၢဒဲဆၢအခိး  
အတၢ်နီုဘဲာ်ဂွံလဲး.

လၢချုာ်မူာ်အဂီုဖုထုဘဲာ်ဘၢ “မ့ဲအစုရၢဆၢအနုရံး  
ဘၢယုဂုယု” နီု မ့ဲဆၢဂဲးလၢအကမၤဒိာ်ဂုတၢ်ဂါလီု. မူာ်အဂီု  
နီုလီုလၢလၢဆၢဘၢဆဲးဆၢမၤအဆၢထီုပရၢနီုလီု.  
လၢချုာ်ဆၢစုရၢဘၢဒဲးဘၢနီု, ဆၢမိဘၢဖၢလၢဆၢထုဘဲာ်နီုလီု.  
အုလမ့ဲဘၢဘဲာ်နီုဘၢနီု ပုဂုထိးအလူကဖျါထဲးလၢဆၢဒဲးဘၢနီု  
မ့ဲကအိာ်နးဂၢအု. မ့ဲလၢပုဂုကီုဂၢလုဂုခၢဖျါလၢအဆၢမၤလူအကီု



လီၤ. ဆၢဖျၢထုၤသ့ဆၢလၢမုၢ်န့ၢ်ခဲၤထုၤအဂးယီၤနီၤ မွဲယွၤအခိးအတၢ  
လီၤ. ဆၢအခိးအတၢယီၤအ့ၤလအိၤဘၢနီၤတၢ, ပဝုၤဒၢဝံၤထီၤအလူၤ  
မိဘၢအုၤလုၤထီၤဆၢယွၤအဆၢစ့ၤရၢတၢ, ပုမိဘၢဂၢၤဂီၤခွဲၤကိၤဂၢၤဒုၤ  
မွဲအ့ၤအေ. လါန့ၤဂုၤပုၤဘိၤဂုၤမွဲလၢကဆါယွၤဖျၢထုၤသ့ပမၤလဲၤခဲၤထုၤလၢ  
အမွဲ “ဆၢဘၢထီၤပရၢအဆါဆါအက့ၢက့ၢ” ယီၤအကီၤလီၤ.

လၢန့ၤဖျၢထုၤပုၤဂုၤဂၢၤလၢဆၢပရၢလၢအမွဲဆၢစ့ၤရၢဒဲ  
ဆၢအခိးအတၢနီၤ လၢဆၢဂဲးခီၤခီၤလဲၤ. မွဲန့ၤကျၢစၢ်ဖျၢထုၤမၤဆၢယွၤ  
ပုၤဂုၤဂၢၤအၢအလုၤဘဲၤဒုၤလဲၤ.

**အဘုၤ ဇၢ ၂၇  
မၤလီၤအၢထုၤအဂး**

ပရံၤကဆါအုၤကံၤအုၤယၢဆၢလၢအဝုၤလၢဆၢအခိးအတၢ  
အဖျၢလၢလီၤ. လါန့ၤဂုၤမုၢ်ခီၤလဲၤလဲၤခီၤအိၤက့ၢဆၢမၤလၢအဝုၤသ့  
အလီၤလီၤ. မုၢ်ခီၤလဲၤစံၤအဝုၤသ့မွဲပုၤလၢအလုၤသ့ဆၢဖၤကဆါယွၤအဆၢ  
မၤလူၤနီၤလီၤ. မုၢ်ခီၤလဲၤဘိၤထုၤပုၤရၢဝံၤဘဲၤဘိၤဆၢန့ၤလၢယွၤအဖျၢ  
ကအိၤထုၤဒဲလၢဆၢဘၢဂံၤဂုၤအဖျၢလီၤ. မုၢ်ခီၤလဲၤကျၢစၢ်မၤဘၢထံၤ  
အဝုၤသ့ဘဲၤဘိၤဆၢန့ၤဆၢလၢယွၤအဖျၢကဂၢၤခွဲၤနီၤလီၤ. မုၢ်ခီၤလဲၤ  
မၤလုၤဖၤအဝုၤသ့လၢယွၤအဆၢအဲၤတၢ, ဘဲၤဘိၤကလုၤသ့ဆၢဖၤယွၤ  
အဆၢမၤလူၤအဂးနီၤလီၤ.

“ပရံၤကဆါဖျါအဝုၤသ့အဆၢမၤအ့ၤ. လါန့ၤဂုၤထီၤမွဲအဝုၤ  
သ့ဆၢန့ၤအဆၢနီၤယါလုၤထဲၤသ့လၢဆၢန့ၤအဖျၢတၢဂီၤနီၤတၢ, အဆၢ  
ဒဲဘၢလဖၢဆၢမိဘၢဖျါခွဲၤနီၤလီၤ. အဝုၤထုၤထုၤန့ၤအစူၤယၢဘၢအစိၤ

လးလဖၢတၢ, လၢဖါအမ့ၤယၤ, လၢမူၤခိၤအဝီၤအမ့ၤယၢဒဲစံၤဝုၤ,  
“ယဝုၤယၢအဝုၤသ့လၢအမံၤလီၤ. ယကွၢ်ယုၤအဝုၤသ့အမံၤလၢယစူၤ  
ယၢဘၢအလီၤလီၤ.” အဲၤလၢအုၤဂဲၤက့ၢ. *The Great Controversy,*  
p. 484.

- ၀ -

ဆမမလိယ ၅.  
ဇာ ၂၈ - ဖာ ၃.  
**ကဆိယွအဆဆံ့ဆဆံ့**

**မးဘံနံလေ.** **ဇာ ၂၈**  
**ဖိလနွာယီအဂးဆမမလိယ.** မာ ၁၁:၁၀. မာ ၁:၂. ၁မိ ၂:၃. ဘာ  
၄၂: ၅,၆. လု ၅:၁-၁၁. လု ၄:၃၁-၃၆. အဲာ ၆:၁-၃. နံ ၄:၈,၉.

**၁နီထီ**  
“အိကတထုထီယဟိဝပယွတေ, ဘိတထုဘထု  
ဆလအဒိလီဆံ့ဆံ့အလီနီဆံ့. အဂးဘဲာယီ ယဟိဝ  
ပယွနီ ဆံ့ဆံ့ဝုလီ.” အုအု ၉၉:၉.

**ဆဂးမိရါ:** လံဆံ့ဆံ့ကွဘာဆဲကဆိယွအဆဆံ့ဆဆံ့  
အဂးအိအမလီ. ဆဆံ့ဆဆံ့ယီလီသုယာပဘာဆဲကဆိ  
ယွအဂးနီဘဲာလဲ. လီသုယာပယွအဆဆံ့ထဲတဲထဲအဆ  
ကိနီဘဲာလဲ.

ဆဆဆနဲလအကဒိတထုဘာဆဲယွအိမာဝုလ  
မူလီလမာဒဲဆဆံ့ဆဆံ့နီ, ပုကွလံဆံ့ဆံ့ဖိဝဲကိဂထိ  
ဆာဝုဒါလီ. ဘာဆဲဆဆံ့ယီပုကွလံဆဆံ့ကိဂထိ  
အိနဂအု. ကဆိယွအိလမူလီနီ မွဲဆဆံ့တီတေ, ပုထိ  
ဆာဝုဒါကိဂဒါလီ.

ထိးမွဲပုအုပယီလလံဆံ့ဆံ့ဖိဝဲ (၆၆) ဘံ့ဖိယီနီ  
တေ, ပုဒဘာဆဒိဆထုအမ, ကဆိယွယီလဂဆနီလဲ,  
ဒဲမဆလဆဒဲဘာဖိဝဲအဂး ဘဲာဘိကထိထဲတဲထဲဝုဒါနီ  
ဘဲာလဲလီ.

လနွာယီဆမမလိယနီဘာဆဲယွနီမွဲမပလဲလအမွဲဆ  
ဂးအကဒိမလလံဆံ့ဆံ့ဆကွလဖနီလီ. ဆဂးလ  
အမွဲယွအဆဆံ့ဆဆံ့နီလီ.

လါနုဂုထိးမွဲအပစံလယွအဆဆံ့ဆဆံ့ယီနီတေ,  
အခါပယီမွဲဆနီလဲ. ဘာဆဲယွအဆဆံ့ဆဆံ့ယီ လံဆံ့ဆံ့  
လီဖျီထုဝုဘဲာလဲ. ဘဲာပမွဲလဲဆဒဲဘာဖိဝဲဆဆံ့ဆဆံ့  
လအိဘာဘဲာယီမိဘာဘိတထုဘထုကဆိယွလအဆံ့အပလဂ  
ယီနီမွဲဘာနီလဲ.

**အတု** **ဇာ ၂၉**  
**“ဆကွအာ” (မဲအာ ၇:၁-၁၃).**

ဘဲာ (မဲအာ ၇:၁-၁၃) ကွဆအဒိ, လံဆံ့ဆံ့လဲလံမိ  
ဝဲလဖဝိယုဆချဲ လဘုဘာလဘုနီ မွဲဆချဲနီလဲ.

လလံဆံ့ဆံ့လဲလံဖိဝဲဝဲလဖဝိယုဆချဲလအမွဲ  
“ယွစံဝုဒါ” ဆချဲယီအဘုအထီလဖအထီလီ. ဆယီမွဲ  
အဒုသုယာပမိဝဲလဖယီချဲဆလယွအဂးလမွဲဘာ, အု  
မွဲလခါကဆိယွချဲဆလအဝုဒါလဲလဲလဲလဲလဲနီလီ.

လဆအထီနီ, လံဆံ့ဆံ့အဘုအဆကွယီမနုဆချဲ  
လလံဆံ့ဆံ့လဲလံဖိဝဲနီလီ. လဆနီအကွဲတေ, ဆာဘိ

ဆာဘုလလံဆံ့ပံအဘုဖးယီနီ၊ အိကူလိလိဘုလလံဆံ့ပံလး  
လံနီလီ။ အာပုစံဆာလမဆာအဒီနီ၊ ကဆါပရံအဆာလုထုဘ  
နီမဲ့ပကထုလုဖလမဆာလုထုဆာအဂဲလလံဆံ့ပံလးလံဖး  
နီသုလလါအု။ ဆာထုလုဖလံဆံ့ပံလးလံဒဲလံဆံ့ပံအဘု  
ယီနီဆာဂုအိအု။ လံဆံ့ပံထိအလူ (အလံဒဲအဘု) နီ မွဲယု  
အဆာကူလီ။ (၂ထံ ၃း၁၆)။

ဖိယိလံဆံ့ပံအဆာလုဖးယီလါဆံ။ မ ၄း၄။ မ  
၁း၁၀။ မ ၁း၂။ မ ၇း၆။ ယီ ၁၂း၁၄,၁၅။ ဆာ ၁၃း၃၃။ ရီ ၃း၁၀။  
ဂလု ၃း၁၃။ ၁ပံ ၁း၁၆ ဒဲ ၁ကီ ၅း၇ နီလါဆံ။ လံဆံ့ပံအဆာလုဖး  
ယီဖးလုမဆာယုပးဘဲဘိပကနာသုလံဆံ့ပံလးလံဒဲလံ  
ဆံ့ပံအဘုနီမဲ့အိအိစံဘုလိလိဘဲဘဲသုလဲနီလဲ။ လံဆံ့ပံ  
အဘုဖးကဆါပရံယီမဲ့အိဂဲခဲဖျိလလံဆံ့ပံလးလံဖးယီနီ  
လံဆံ့ပံဆရုသံလဖလီဖျိထုဝုဘဲဘဲသုလဲ။

**အစီ ၈၂ ၃၀**  
**မိဘအိကူလုဆာ (၁မိ ၂း၃)။**

ဘဲ ၁မိ ၂း၃ စံဆာအိကူဆာရဲလမအိဖျိထုအဆိ  
ထုလမလံဆံ့ပံဖး “ဆာဆံ့ဆာပံ” (ဆာရဲအဆဲထံမွဲဝုအိ  
ကူဆံ့ပံ) နီမဲ့ဘဲသုလဲ။ ဆာဂဲလမအကမဒီဝုလမအမိဘအိ  
ကူဆံ့ပံဝုအဆာအထိလမလံဆံ့ပံဖးနီမဲ့ဘဲသုလဲ။

လံဆံ့ပံအဆာယီဖးလုဒုနာသုပးဘဲဆဲဆဲ  
ဆာပံအဂဲအဆိထုလီ။ ဆာယီဒုနာဖျိထုဝုအဆာအထိလမ  
ပမိဘအိကူလုဆာလမအဂဲလဖအကျလီ။ ထိမဲ့အုပုဆီ

မိယိမုန့နံလနံယီမိပီလိဘဲဘဲမုအဂဲလနံ (၂၄နုရံ) မုလ  
ထိစံလမမုန့မဲ့မုလနံလီ။ ဆာလုဆာလိလိဘဲဘဲဒဲလမမုနံအဂဲ  
လဖနီမု။ ကဆါယုစံဝု “အိကူဆံ့ပံ” ဝုလီ။ အဝုအိကူ  
လုဆာဝုလမမုအဂဲလဖလမအန့အဖးနီလီ။

ဟံတြုအဆာရဲအိကူလုဆာနီအိပယီမဲ့ဝုအိကူ  
ဆံ့ပံ, လမအမဲ့ကဆါယုစံဝုနီလီ။ ဆာဆံ့ဆာပံနီမဲ့ဆာလမံ  
လမအမိဘအိကူလုဆာတ, မိဘမဲ့ဆံ့ပံကိဆာထီဒုလီ။  
ဆာလဆံ့ပံဘဲဘဲအဖးဘဲဆာအိကူလုဆာဝုလမဲ့ဘဲလီ။

လမဆာဂဲလဖနီအကီ, ဆာဂဲယီဒုနာသုပးယုအဆာ  
ဆံ့ဆာပံနီလီ။ လမဆာတဲလုထိအလူအဖးကဆါယုအိကူ  
လုဆာဝုနီလီ။ အဝုမဲ့ကဆါလဂဲလမအဆံ့အပံလမဆာထိ  
အလူအဖးတ, တီဝုလီဝုဒီနံဒဲပုဆာသုယာဆာနီဒဲလီ။  
ဆာမိဘအိကူဆံ့ပံနီ, ဆာမိဘအိကူလုဆာလမဖးလု  
ဆာဘဲမုန့နံလနံလမ အမဲ့ယုမးဝံနံလနံယီနီလီ။

**အနီ ၈၂ ၃၁**  
**“နီယါလုထဲဘဲလမလုဒီမုဒဲလမဖံရုဖး” (ဘာ ၄၂း၅,၆)။**

စယိဘာလီဝုယုပးဘဲဆဲယုအဆာဆံ့ဆာပံဒဲလမ  
ပုရုအဆာအမုဆာဘုယီလုဆာလိလိဘဲဆံအလဲ။ ဖိယိ ဘာ  
၄၂း၅,၆။ နီလါဆံ။ စယိဘာလီဝုယုပးဘဲဆဲဆာဂဲနီမးဘာ  
ထံအဝုအဘဲဘဲသုလဲ။ စယိဘာလီလုလုလုဆာပရမုလမ  
အဘာဆဲဆာဂဲယီနီဘဲဘဲသုလဲ။

ဘာလဘျူဘျူစဒုဒုအလူလီဖျီထုအဝါအဆအဲမူခိ နီလီ။ လအဝါဒိနုဘာဆဒဆလယာလကဆိယွအအိနီ တာ ဆမအာလစဒုဒုအလူနီဘဲဘဲလဲ။ ဖိ ဒု ၁၀၅-၈ နီ လါဆံ။ လလံဆံပံအဆမုလဖယီအဖမု အဝါမဘဲအဝါ အဆဆိမိနီမဲ့ဘဲဘဲလဲ။

ပုရှလဖယီတီဝါလီဝါ၊ ယွအာအိလအဖမုတဆံ ပံဝါလီ။ ပုရှလဖယီမဲ့မိဝံလီ။ လါနုဂုလကဆိယွအမုယာ နီပုရှလဖယီဝါဝါတုဝါ၊ ဘဲမဲဘဲဖျဲဝါတု၊ ထံလဲဘိထု ဘထုအဝါလီ။ လဆနီအကျိအဝါဝံဘဲယာလအာလ အမဲ့ဆဒဲဘာဖိတု လကဆိယွအမုယာနီ လနုကဘာဆနဲမဲ့ ဘာလီ။ လအဝါဝံအဖမုဒုဒုနီ လံဆံပံယီလီဖျီထုဝါ လပုလိဘာဆထိထဲတုထဲကဆိ၊ ကထိအာလပက၊ ပုလဂ ဂမိဘာကဲထုဘဲထီလဘိလ ပုဆဒဲဘာဖိဒဲဆဆံပံ ယွအဘိဆနီလီ။ စံခိစံတပကဆိလအမဲ့ထီလဘိယွဂု ပရံနီဆံ။

ဘဲဆလီဖျီထုပုရှဝံနီအဝါ ဆိမိလဲထဲနုမဲ့နုမိ ဗိဘဲနီအဝါလီ။ နမိဘာဂဲဝါဘဲဘဲလဲ။ မဲ့အဘာနီလဲ။

**ပူတပု ဖု ၁**  
**အီလဖုလယာဆံ (လု ၅၁-၁၁).**

ပုကွလံဆံပံအဘုဆရလဖယီဝါပမဘာဆဲယွ အဆဆံဆံပံအဂဲနီဘဲဘဲလဲ။ ဖိယိဆအဒိလ လု ၅၁-၁၁ နီလါဆံ။ လံဆံပံအဆမုယီဒုဒုဖျီထုဘာဆဲယွအဆဆံ ဆံပံအဂဲမိဗိဗိဘဲဘဲလဲ။

ပုရှမယာဖိဝံလဖခွံလဲအရလထံကျဲဘုနုချိ လါနုမနုယာနဲဘဲအု။ လါနုဂုထိမဲ့ဒုဒုစီကဆိပရံတု၊ မဆ လုလလအဝါဝံအကဲဒဲပုမယာဖိအဝါထံဖျဲဝံလဖမနုယာ အမလီ။ ဆမအာယီဂီအလဲခဲနီ၊ ထံဖျဲဝံလဖအိကွဖျီ ထုအဆစံခိစံတအကဆိနီလီ။ လါနုဂုစပံတမာလဂမဆ လုဆုလုမဲလမဲ့လီ။ အဝါအဆဂဲဝါနီမအာဘဲပုရှဝံလ လံဆံပံလဲလဲအထိဒုဒုစီကဆိအဝါလီ။

လစပံတမာအာဖနီ ကဲထုဘဲဘဲနီဝါနီမဲ့အဘာနီ လဲ။ ဆယီမဲ့လပုလအိဘာလကျိအံဒဲဖမုဘာအကျိလီ။ လ ကျိအံဒဲဖနီစအဒုဒဲနဲအံဝံဆမုယာဘာအကဆိယွလမုရှ လုအထိနီလီ။ လါနုဂုထိမဲ့ပုဒဲပုခွာယီမဆဒဲဘာဂီအလဲ ခဲနီ၊ အဝါဝံနီဂါထဲအိကွခွံအာလကဆိယွအမု ယာလီ။ လအထိနီဆအလဲခွံအာအိအမဒဲအု။ ဆမ အာယီအီလထဲဝါလလံဆံပံအဆဂဲဖိ (ယာစဝံ) ထာ ထီယာလီ။ ထိမဲ့ပုရှဝံဆမုယာဘာကဆိယွနီတု၊ ဝုယာဝါ လကဆိယွနီဆံပံဝါဆံအလဲ၊ ဒဲပုဝါဒုဒုပုမယီပုအာ ပုဘုဝါဆံအလဲ၊ ပုလနုကဘာဆလကဆိယွအမုယာနီဆံ အလဲနီ ပုဝုယာလဲထဲပုဆဂဲဆိဘာဆိလဖနီလီ။

**ဗြိပတံ ဖု ၂**  
**ဆမုနုနုချဲဆ (လု ၄၃၁-၃၆).**

(လု ၄၃၁-၃၆) ဖနီ ဆထိအာဘာဆဲကဆိပရံ အဆဆံဆံပံအဂဲနီဘဲဘဲလဲ။ လဆလဲယီမဲ့ဆဂဲလဲဆု

အိမ်ဝှက်၊ မွဲမပေးလဲအဆေးထိုးအဘယီနီလဲ။ ပုဒ်နုဘာဆေးမလိ  
လေးအဘာဆဲကဆီယွဲအဆေးဆံ့ဆေးပံအဂဲးယီဘဲဘဲလဲ။

ဘဲ နံ၊ ငှးစ၊ ငှးလီ၊ ဖျီပထုဝှာအဝိ၊ စယီဟာနီဂမာဘာပုဆံ့  
ပံလဖအိဝဖီယွဲအလေးဆီဆီနီစံဆေးဘဲဘဲလဲ။

ယွဲမွဲဆေးအဲဆေးကွဲလီ။ မူဆီဖိပံလဖဘိယွဲထုဘာထု  
အဝှာလီ။ လါနုဂှးထီးမွဲပုဆံ့ပံပံလဖအိဝဖီယွဲအလေးဆီ  
ဆီလဖနီ ဘိယွဲထုဘာထုကဆီယွဲလေး “ယွဲမွဲဆေးအဲဆေးကွဲ၊ ဆေး  
အဲဆေးကွဲ၊ ဆေးအဲဆေးကွဲ၊” “ဘဲနီဂိအု။ ပုဘိယွဲထုဘာထုဆေး  
ဖိပံလဖကိရုထုဝှာ၊ “ယွဲနီဂုဝှာလီ၊ ဂုဝှာလီ၊ ဂုဝှာလီ။”  
ဘဲနီဂိဆုအု။ အုမွဲလခါ “ကဆီယွဲလေးအဝှာဆေးလူနီဆံ့ပံ  
ဝှာ၊ ဆံ့ပံဝှာ၊ ဆံ့ပံဝှာလီ။” ဆေးလေးအဘာမာဖိလဖစံထုအု  
အုဝှာဘဲနီဂိလီ။ အဂဲးဘဲယီမူဆီဘာဆဲလီလေးယွဲ  
အဆေးအဲဆေးကွဲ၊ ဒဲလေးအဆေးထီးထဲတုထဲလုခါယီအကွဲနီလီ။  
လေးဆေးနီအကွဲမုလနံအုပုထီလေးမူဆီဘာမုးအိဝဖီယွဲအဆေး  
လေးဆီဆီနီတ၊ မုနုနုမုဆေးဆေးပကစံထုအုအုအုဝှာနီလီ။  
ဘဲပမွဲဆေးဒဲဘာဖိပံလဖအဝိ၊ ပကဒုနုဖျီထုဆေးယုယုယွဲ  
အဆေးဆံ့ဆေးပံနီလီ။ လမွဲလေးဘာဘဲဂုခါဆေးဒဲဘာဖိပံအိ  
ဂုအဘာ လေးကဆီယွဲအမုယောအဝိဘာလီ။

**အဘု ဖု ၃**  
**မလိအထုအဂဲး**

ထီးမွဲပရဲကဆီအိဆေးထုလေး ဝရီဖေးလေးခမျးပံအမု  
ယောအထီနီ၊ “ဆေးအလူဂုလုပလုလဖလုဖဲခွဲဝှာလီ။ ဆေးအု

ဗွဲအုဆေးအလူလဖလုမိခွဲဝှာလီ။ ဆေးအိကွဲယုယုဆေး  
လေးခမျးပံအကျနီအိထုဝှာလီ။ ထီးမွဲအဝှာပံယီထုပရဲ  
ကဆီနီတ၊ အဝှာပံဘာယွဲအဆေးစီဆေးမုအိဖျီထုလေးပုရု  
အခဲးအဂုအဖေးယီနီလီ။ မူဆီအဆေးဖျီအိဖျီထုဝှာလေးပရဲ  
ကဆီအမုအလီနီတ၊ အဆေးချဲနီဂိထုဝှာပုဂုမု၊ မုဗွဲယု  
ဝရီတ၊ ပုရုပံကိဂမာဘာဝှာဂုလုလီ။ ‘ဆီထုခွဲဆေး  
လေးယီဘိ၊ ယဖါအဂံယီထီးမကဲထုလေးဆေးအုခါအဂံလု။’  
ယီ ၂း၁၆. “အဲလေးဂုကွဲ၊ *The Desire of Ages*, p. 158.

-o-

ဆမမလိာ် ဖိ.  
ဖှ ၄ - ၁၀.

**ယွဲလမအဖှလၢဆမမလူလဂါ**

**မးခါနံဂါ. ဖှ ၄**  
**ဖိလနွံယီအဂးဆမမလိာ်.** ဟံ ၁၂:၂၁. ရိ ၇:၈-၁၃. ဘာ  
၂၄:၁၄,၁၅. ၂မိ ၁၆:၄-၃၀. ဟံ ၈:၁၀. ဟံ ၁၀:၁၆. ရိ ၁၃:၈-၁၀.

**ခနီထီၤ**  
**“အဂးဘဲာ်ယီ, ယဟံဝါပုစုရၢခွးလမပဂး, ယဟံဝါ**  
**အိက့ၤလၢဆာ်ခိၤဆာ်ဘၢလမပဂး, ယဟံဝါပစစွၤ, အဝါဒမိထိး**  
**ထဲၤတဲၤထဲၤပမလိာ်.”** အဲာ် ၃၃:၂၂.

**ဆဂးမိဂါ.** ယွဲအဆမမလူနီၤဒုၤနဲၤဖျိၤထုအဆမအဲဆမ  
ကွံၤလိာ်. ထိးမဲအဲဆမတၢ, မဲအုၤနဲၤဖျိၤထုယွဲအဆမမလူနီၤလမၤ  
ပွဲဒဲအဆမခံဆမလဲနီၤလိာ်.

ဘဲာ်ပမဲပုမုနွံၤနံၤပရံၤဖိၤခံအဝါ, ပုလိၤဖျိၤထုယွဲအဆမမ  
လူနီၤမဲဆမဒီၤဆမထုလမအမဲတခူပဝါအဆမလမၤဆမပွဲနီၤလိာ်.  
ဆမယီအခါပယီမဲဝါယွဲနီၤအုၤလဲအာ်န့ၤဆိအ့ၤ. ဘဲာ်နီၤခိၤယွဲ  
အဆမမလူဆမအုၤလဲအာ်န့ၤဆိအ့ၤလိာ်. လါန့ၤဂုဆမမလူယီ  
မဲယွဲအတခူပဝါအဆမဒီၤဆမထုနီၤ အခါပယီမဲဝါဘဲာ်လဲၤ.

ဆိၤမိၤထဲၤထဲၤဆမဂးဖိ (ယာစံၣ်) လမအဘာဆဲၤပုဘိၤပုပွၤ  
လန့ၤန့ၤပံၤဆမအမၤအမၤဘၢဘၢလမအဂးနီၤလိာ်ဆံၢ. အဝါခံၤဂဲၤထဲၤခ့ၤ

ဖဆမမလူဘဲာ်ဘဲာ်လဲၤဒဲဒုၤနဲၤဖျိၤထုအဝါခံၤမဲပမၤဘဲာ်ဘဲာ်လဲၤလမ  
နီၤလဲၤ.

ဆမမလူနီၤဒုၤနဲၤဖျိၤထုပုလဂါလမအဖှလၢဆမမလူ  
လဂါအတခူပဝါနီၤလိာ်. လမဆမနီၤအကိၤတၢ, ယွဲအဆမမလူယီ  
မဲအုၤနဲၤဖျိၤထုယွဲအဂးနီၤဘဲာ်လဲၤ. ထိးမဲအုၤပုဘၢယာ်န့ၤဘဲာ်  
အဆမမလူနီၤတၢ, မဲဘဲာ်အအိက့ၤပဒဲထဆမလမပဂးတၢ, ပကန့ၤ  
ဘၢအထုအဝါအဂးတၢ, ယွဲနီၤမဲအလဲၤလမဆမလဲၤနီၤလိာ်.

လနွံၤယီပကအုၤပန့ၤဘၢအထုဘာဆဲၤယွဲအဆမမလူ  
ဒဲပုလဂါလမအဖှလၢဆမမလူလဂါအဂးနီၤဆုလိာ်.

**အတုၤ ဖှ ၅**  
**ဆမမလူလမခိၤလိၤစဲန့ၤ. (၂မိ ၁၉:၁၈,၁၉).**

ဖိယိ ၂မိ ၁၉:၁၈,၁၉. ၂၀:၁၈. ၅မိ ၅:၂၂ ဒဲ ဟံ ၁၂:၂၁ နီၤလိ  
ဆံၢ. ထိးမဲကဆါယွဲဖှလၢဆမမလူလမခိၤလိၤစဲန့ၤအထိနီၤ, ပုအံၢ  
စရုလၢဖိၤခံလမအိၤဒဲလမဆမဝဲၤဘၢဖျဲၤနီၤမဲအဘာနီၤလဲၤ.

ဆမမလူယီဒုၤနဲၤဖျိၤထုပမၤလမစုၤယာထုနီၤတၢ, ပုလိၤဘာ  
ဆမထိးထဲၤတဲၤထဲၤဒဲဆမဖျိၤခွဲနီၤလိာ်. လမဆမနီၤအကိၤခဲၤပမၤ  
အိၤဒဲဆမဝဲၤဘၢဖျဲၤနီၤ မဲဆမလဲၤဆမအိၤနးမံၤအ့ၤ. မဲလမဆမမလူ  
ယီဒုၤနဲၤဖျိၤထုအရၢခဲၤပမၤအဆမဒဲၤဘာနီၤအမၤဝါဆံၢအလဲၤ  
အကိၤနီၤလိာ်.

ရိ ၇:၈-၁၃ နီၤ ဒုၤနဲၤဖျိၤထုဆမတီၤဆမလိၤနီၤအကမၤဒီၤဝါ  
ဆံၢအလဲၤနီၤလဲၤ. ဆမမလူနီၤမဆမဘဲာ်ဘဲာ်လဲၤနီၤ စပိလူၤစံၢဆမ  
ဘဲာ်ဘဲာ်လဲၤ. ဖိဆု အုၤအုၤ ၁၁၉:၆ နီၤလိဆံၢ.





လှည့်ဆွဲဆေးလမ်း ၂၆၅ ဂရမ် ဖမ်းရုံ လီဘာဆဲးခံခံအဂဲး နီဘဲာသ့လဲ။

စပွေဖာရီစံဆေးအဝဲာသံ “တရနံသံဒုအိထီအဝဲာသံလှ အဆေးဖံဆေးမနီကံ” လှဆေးလေးယီလဲဆံ့ပံအဆဲးထံလှအမဲ လှဟံတြုအလံလဲနီ စပွေဖာရီစံဆေးလှအဘာဆဲးအိထီယီ မွဲမုလဲနံလှအမဲဆေးအိပံမဲခံအနီနီလီ။ ဆေးချဲနီမွဲဘဲာယီဝဲ၊ တရနံသံဒုအိပံအဝဲာသံလှ “မဲခံခံ” လှဆေးဖံဆေးမနီထီ မွဲဆေးချဲလှအလီဆီဆေးအိပံအမဲခံခံလဲချဲထီဒဲဘာစဲနီအထီ ဒဲဘာလီ။

လှ ၂၆၅ ဂရမ်-၃၀ နီလီဖျီထဲမဲခံအနီ (မုနွဲနီလဲနံ) အဂဲးလှအထီလဲချဲထီဒဲဘာခံလီစဲနီဘဲာသ့လဲ။

လှနုဆေးဆေးယာဘာမဲခံအထီနီ ဆေးမဲအာလှနုနု နီဘဲာသ့လဲ။ နအဲမဲခံခံဇ။ အဲလဲမွဲဘာနုမဲခံခံနီဇ၊ ဘာ ဆဲးခံခံနီနုကဲဘဲာသ့လဲ။ လှကဆီယွဲဖုလှနုမဲခံခံ ယီအကီ၊ နဆေးမုလဲလှအဝဲာအဖဲလှည့်ဆွဲဆေးနီဇ။

**ပူတပူ ဖု ၈ ဆေးမလူဒဲမီသံလှ (အဲ ၄၈:၁၇,၁၈).**

လှ အဲ ၄၈:၁၇,၁၈. အဲ ၁၁၉:၆၉-၇၂. ၁၁၉:၉၇-၁၀၃. ဒဲ မဲအဲ ၃၁:၃၃ နီ စံထဲအဲအုဆေးမလူယီဘဲာသ့လဲ။ အဝဲာသံ အိကဲသုအိကဲသုလှဆေးမလူယီဘဲာသ့လဲ။

အဲစပွေဖာရီစံဆေးမလူယီလီ။ လီနုဂုဆေးမလူ ယီမွဲအဆေးထီစီအိဝဲာလှအမဲဆေးထီထဲတဲထဲအဖဲဒဲနီဆီ

မီဝဲာနုဆီအဲ။ ဟံတြုအဆေးဘိသုဆေးဘဲာယီ မွဲဆေးအခိအတဲ အဆေးဘိသုဆေးဘဲာလီ။ လီနုဂု ခမုးဖဲသံလှအိသီဆေးမ လူလှဖဲဒဲအဘာမလဲခါ, ခါလှစပွေဖာရီလှအထီထီစီလှ ပရဲအထီနီလီ။

လီနုဂုပုစံပုအဲစပွေဖာရီစံသံယီအဲဘာဆေးမလူယီ မွဲဘာနီပစံဆေးဘဲာနီသံလဲ။ ပုကစံလဲဘုဒီ, လှပုအဲစပွေဖာရီ စံအဂဲးနီ, ဆေးချဲလှအမဲဆေးမလူယီနီအခါပယီမွဲဝဲာဆေးမ လူဆံထံဒဲလဲဆံ့ပံလဲလဲအဆေးဘိသုဆေးဘဲာထီအလူနီလီ။ လှည့်ဆွဲဆေးလဲ (၅ဘဲာ) လှအမဲစပီစုကွဲနီလီ။ ဆေးဂဲးယီဒဲနု ဝဲာပမဲလှအမဲပုအဲစပွေဖာရီစံသံယီအဲဆေးမလူအဆေးထီစီလှ အမဲဆေးထီထဲတဲထဲအခိအတဲနီဆဲးအဲလဲနီလီ။ ဆေးယီဆေး အဲဆေးမလူအဆေးဘိသုဆေးဘဲာအဲနီလဲမွဲဘာလီ။ အဲမွဲလဲခါဆေး အဲဆေးအိကဲသုလဲဒဲဆေးဘိသုဆေးဘဲာလှအမဲဆေးမွဲဆေးတီဆေးအု လှအဆေးဆီဂုဆီဘွဲလှဖဲထဲအဲအကီနီလီ။

ဆီမီယီလှကဆီယွဲဖုလှပမဲအရဲခမုးလှဖဲယီ အကီနီလီဆဲး. လှပုမဲဆေးအဂုထုလှပုဆေးအိမဲအထီထီ ပုဒဲနုဘာဆေးဆီဂုအဆေးမွဲဆေးတီအဆေးလဲလဲလှနီသ့ဘဲာသ့ လဲ။

**ပြီပတ် ဖု ၉ ဆေးမလူလှအမဲဆေးအုလှအဘု. (ဟံ ၈:၁၀).**

လှ (ဟံ ၈:၁၀ ဒဲ ဟံ ၁၀:၁၆) ဖဲနီစံဝဲာကဆီယွဲဖု လှဆေးမလူယီဘဲာသ့လဲ။ ယွဲအဆေးမလူယီအခိအတဲအိဝဲာ





ဆာမာလိယ ၇.  
ဖှ ၁၁ - ၁၇.  
**မးဝံာနံအကဆါ**

**မးဝံာနံဂေ.** **ဖှ ၁၁**  
**ဖီလနွံာယီအဂးဆာမာလိယ.** ၁မိ ၂း၁-၃. ၂မိ ၂ဝး၈-၁၂. ၅မိ  
၅း၁၂-၁၅. မာ ၁၂း၁-၁၃. ယီ ၉. ယီ ၁၉း၃ဝ.

**၁နီာထီၤ**  
“**အဝုာဒာဖံာအဝုာဝံာ, ဆာလမးဝံာအနံနီာ အီာဝုာလ**  
**ပုရှအဂးတာ, ပုရှအီာဝုာလမးဝံာအနံအဂးအု.** **အနီာတာ,**  
**ဆာလပုရှအဖီာခွာယီ မွဲမးဝံာအနံအကဆါဆုလီာ.”** မာ  
၂း၂၇,၂၈.

**ဆာဂဲးမိဂါ.** မးဝံာနံလမအမွဲမုနွံာနံလနံယီ ဒုာနံစီပမာလမကဆါ  
ပရံ, လမအမွဲဆာထိးထဲတဲထဲကဆါဒဲ ဆာတဲလဲဆာကဆါလဂ  
နီာလီာ.

လမအခုထံာဒုာနီာဆာအလူ (ကဆါပရံ) နီာအီာဝုာလီာ.  
ဆာအလူနီာအီာလမယွတာ, ဆာအလူနီာမွဲယွဆုလီာ. အဝုာအီာဒဲလမ  
ယွလမအခုထံာအီာနီာလီာ. ကယဲဆာအီာထိးအလူအဆံာယီ, ကဲာ  
ထုလမအစူာဖးတာ, ဆာလမအမကဲာထုယူနီာ, လကဲာထုဘာဝုာ  
လမအဝုာဒာအစူာဖးနီာအီာနဲးမံအု. ဆာမမာအီာဝုာလမအဖးနီာ,  
ဒဲဆာမမာနီာမွဲပုရှအဆာဖးလီာ.-----အဝုာဝံာအီာဖျဲပုရှဝုာလမဆာဝံာ

အု, လမဆာယာအာအု, လမပုရှအာအု, အုမွဲလမယွလီာ.” ယီ  
၁း၁-၁၃.

လံဆံာပံာအဆာပုရှလဖယီဒုာနံဖျီထုလမပရံကဆါလဂ  
ယီမွဲအတဲလဲဆာထိးအလူတာ, ပုလမအဆုထဲနဲထဲအဝုာလဂ  
လလါနီာ အဝုာမိထိးထဲတဲထဲအဝုာဝံာလီာ. ဆာယီမွဲအဒုာနံစီ  
ပရံကဆါလဂယီမွဲဆာတဲလဲကဆါလဂတာ, မွဲဆာထိးထဲတဲထဲ  
ကဆါလဂဆုလီာ. ဘဲာလံဆံာပံာဒုာနံဖျီထုပမာအဝီာနီာ, ဆာဂဲး  
လမအကးဒီာဝုာနံမံလူယီ, ပရံကဆါမာဂီခွဲဝုာဒုာနံဖျီလမမးဝံာ  
နံအဆာမလူယီနီာလီာ.

**အတု.** **ဖှ ၁၂**  
**မးဝံာနံလမလမာဖီစုာဖး. (၁မိ ၂း၁-၃).**

ကဆါယွအီာကုာဆာမာလံမံလမအဝုာတဲလဲမးဝံာနံနီာ  
လမ ၁မိ ၂း၁-၃ ဖးနီာဘဲာဒုာလဲာ.

ကဆါယွမာဆာလံမံလမဆာလးယီ, အဝုာတဲလဲမုနံ  
လနံ, အီာပွဲာမုလနံနီာ, ဆီာဝုာမုလနံနီာဒဲအီာကုာဆံာပံာမုလနံနီာ  
လီာ. ဆာယီအဝီာပယီမွဲဝုာလမကဆါယွမာကဲာထုမုနွံာနံလနံ  
ယီအီာကုာဆံာပံာဝုာတာ, ဘဲာဝီာပကဝီာလမဆာဆံာဆာပံာအဂးနီာ  
လီာ. ကဆါယွအနုဆါဒာလုအီာပွဲာဝုာလမမုလနံနီာအကွီာ မွဲဆာ  
ဂဲးလမအလဲဆာဝုာလမပဂးတရါလုလီာ. ဆာယီမွဲလမအဒုာနံဖျီ  
ပမာလမအဝုာအဲဒီာပအီာခိာအမးဝံာနံယီဆံာပံာပံာနီာဆံာအ  
လဲာ. လမဆာထိးအလူအဖးကဆါယွဒာလုအနုဆါအီာပွဲာဝုာလမ  
မုလနံယီအကွီာနီာလီာ.





ထီးမွဲကဆါပရုံကိရုထု “ဆာဂီယူ” နီ ဂိနွဲကဆါပရုံ  
မဆာဘဲဆာထီးထဲတုထဲကဆါလဂါအဒါနီဘဲဘဲလဲ။

ပရုံကဆါအိပွဲလမုနွာနံလနံလီ။ ပုဗ္ဗယာလမဆလး  
ခါခါလဲ။ မွဲမအဝါအိပွဲလမုနွာနံလနံလီ၊ အဝါအိပွဲ  
ဝါလီ။ ပုဖိဘာလမ ၁မိ ၂း-၃ နီလီ။ ထီးမွဲကဆါယွဲတဲလဲဆ  
ထီးအလူကိအလးခဲနီ၊ ပရုံကဆါအိပွဲဝါလမုနွာနံလနံလီ  
လီ။ ဘဲနဲယီထီးမွဲဆထီးထဲတုထဲအဆမယီကိနီတ၊ ပရုံ  
ကဆါမဆမိပီဘဲနီဘဲဆလီ။

နုထုထဲကဆါပရုံနုထုထုခွဲပုရုဘဲလမမဲဘဲနဲလ  
၁ရိဖးနီလါဆံ။ အုမွဲလပရုံထီးဘဲအာလမုယာထုအလီနီ  
အကီ၊ မဲဘဲနဲယီအုဘာဆပဲခွဲနီတ၊ အဝါမွဲဘာနီဘာအိပွဲ  
ဒဲလမမဲဘဲနဲယီဒဲလဲ။ လမဆနီအကီတ၊ လပရုံအိမာ  
မွဲဂု၊ လအထီးဘဲအာမွဲဂုနီ ပရုံဒုနဲဖျါထုပမလမမဲဘဲနဲယီ  
အိဆာထုဝါလမ ဆာဂဲလမအကးဒဲဝါဆဲအလဲနီလီ။

**အဂု ဖု ၁၇**  
**မလိအထုအဂး**

ကဆါယွဲအုလမဘာဆလဆိဖိအုအိပထုခွဲအဆ  
မနီ ပုရုမိဘာဘဲခွဲလီ။ ပုရုဘဲလဖဆုလမမဲဘဲနဲနီမိဘာမဆ  
လမံအိဝါလီ။ မိဘာယီထဲခွဲထဲပုဆအိမာအဂး၊ ပုရုပဆာဖိ  
ဘဲမိဘာဖုလမဆာ၊ ပုရုဖိယဖိဘဲမိဘာဖုလမဆာဆုလီ။  
ပုလဂါအုလဖုလမဆာဘာဆလမမဲဘဲနဲလပုလမအလိဘာ  
ဆမဆာဘဲနီ မွဲပုလမအမဆာဒဲဘာနီလီ။ ယွဲအမဲဘဲနဲနီ

မွဲလပုရုအဂးတ၊ မဲဘဲနဲအဆာဘဲဆာဘဲလမအမွဲဆအိခိဆ  
မလမအမွဲဆယဘဲအလမအပွဲအဆမနီလီ။ ဆာဘာတဲဖိဘဲ  
လဖထီးဘာဆရုဆယနီ မွဲယွဲအဆအဲဒိအု။ ဘဲမုနဲဂုဂါ  
ဒဲနုဘာဆမဆာဘဲ၊ လမမဲဘဲနဲနီမိဘာဖုလမဆာဆု  
လီ။” အဲလမဂုဂုကွဲ၊ *Desire of Ages*, pp. 206,207.

-o-



ကဆါဂူဂါလဂုနီ၊ ပမိဘထမ္မာဘတရါလီ၊ ဘဲာဝိပုလမခိက္ခာခိဥာ  
ခွံလုခိယီလဂုနီ၊ ပုမိဘထမ္မာဘတရါလီ၊

ပမိဘအိကုထမ္မာဘတရါလုအဆမတဲလုဆမလဖာ  
အဖုခိယီအဂးနီ (ရီ ဘး၂၅) ယီဖုထမ္မာဘတရါလုလဲ၊

**အစီ၊ ဖု ၂၀  
ဆာချဲလုအဘာဆဲဆာယိထဲခွါထဲဆာဘာတဲလုခါလဖာအဂး  
(ဟံ ဘး၃).**

ဆာအုစုအိထုဂုဘာဆဲပုနဲပုစီအဆမအဘာအဂး  
နီ၊ ပုမုနွာနံဖိဝံလဖာဆီမိဂုဘာဘဲလဲ၊ ဘဲာဝိကအိဘာဂုဂု  
အဂးနီ၊ ပမိဘအိကုထမ္မာဘတရါအကြားအဘာနီဘဲာလဲ၊

ဘဲာ ဘမိ ဘး၁၂၆၊ ဘမိ ၉း၇၊ အု ၂၄း၁၊ အု ၁၀၀၊ ယု ၅း၁၂၊  
၄း၅ ဒဲ ဟံ ဘး၃ စံဆာအဝိ၊ ဆာအိကိအဆမကွာနီဒုနုဒုပမာလမ  
ဆာဂဲနီဘဲာလဲ၊

ဘဲာပုမွဲစရံဖိဝံအဝိ၊ ဂုခိယီဒဲဆာအဂုလဖာနီအိ  
ဂဲလမကဆါယုအအိတ၊ ပမိဘမွဲပုလမအယိထဲခွါထဲဆာလဖာ  
ယီနီလီ၊ အုမွဲနဲလဲလမဂုခိယီကဲထုဒမအဂုတ၊ လမွဲဘာလမ  
ယုတဲလုဘာနီ၊ နကကျာစံမနုဒိဒမလမနဂုဒမနုဂုလီ၊ လါနု  
ဂုဘဲာပုနုဒုဂုအဝိ၊ ဂုခိယီကဆါယုတဲလုတ၊ ဂုခိယီအိ  
လမယုအဆမယိထဲခွါထဲအဖုနီလီ၊ လမဆာနီအကီုတ၊  
ပမိဘဒုကျဲလုခိယီအဂုထုအဂးနီ ပုမူဒါအိဂုလီ၊

လမဂုခိယီအနဲအစီယီမွဲပုဂုဘဲာလဲ၊ ပုဂုလမပဂးဒ  
ဂုနီလီ၊ လမဆာနီအကီုတ ပုဆာအိကုထမ္မာဘတရါ၊ မွဲလမဖုဘ

အဘာမနီတ၊ နကစံလမ “မွဲယု၊ ယမာယမွဲဒပုဂုလဂါလီ၊  
ယမာကဂဒနီ ယမာကနုဘဲာလဲ၊”

**အနီ၊ ဖု ၂၁  
ဆာယိထဲခွါထဲဆာဘာတဲလုလဖာ. (မ ၂၂း၃၇-၄၀).**

လမ မ ၂၂း၃၇-၄၀ ဖုနီ လီဖျိထုဂုဘာဆဲဒနီလမ  
ပုနဲပုစီအဆမဝံနီမွဲဆာနီလဲ၊

လမလံဆံပံအဆမကွာဆာအဆိထုအထီအိ ကဆါယု  
အုမာစအဒဒဲဒဲအံပမုယုဂုခိယီမိဘာယိထဲခွါထဲဂုဘဲာလဲ၊

ဘဲာ ဘမိ ၂း၁၅ စံဆာအဝိ၊ “တယဟိဝယုမနုပုဂုအဖိ  
ခွါနီတ၊ အိကုဂုလမအံဒဲအကျိဖု ဘဲာဝိအမိမဆာလမ  
အဖုဒဲဒဲဒဲဒဲလီ၊” လမဆာလဲယီပုဂုခိယီခိထု (ယိထဲခွါထဲ)  
ဂုခိယီဘဲာလဲ၊

ဆီုစီယိလမဆာလဲယီဘာဆဲဆာဖံဝိလီလမအဂးနီ  
လါဆံ၊ ကဆါယုတဲလုလုခိယီဒဲအနဲအစီလဖာယီစံလဂုဒိမမ  
လီ၊ ဆာယီမွဲယုအဆမဖုလုဆာနုဘာလမံလီ၊ လါနုဂု စအဒဒဲ  
ယီမဆာဆာယီနီဘဲာလဲနီဆီုစီယိလါဆံ၊ အဂုမိဘာမ  
ဆာယီနီတ၊ အမိဘာယိထဲခွါထဲဂုနီလီ၊ ဂြိစအဆာချဲလမအမွဲ  
(smr) ယီအခါပယီမွဲဂု မိဘာ “ယိခွါ” “ဘဲာဝိဆာမဘာထံဘာ  
နဲပုလဂု” “အိပဒဲထလမဆာအမုဆာဘ” နီလီ၊ မွဲမလမအဆု  
ထံဆာဒဲဘာလဲနုလဲဒဲဘာဂုခိယီအထီအိ စအဒဒဲဘာဆာ  
ကိဂုဘဲာဝိကယိထဲခွါထဲကျိအံဒဲဒဲဒဲအနဲအစီလဖာလီ၊ ကဆါယု



အမှမာ့အဝှာဘဲာဘိကမနမုမစာဂုခိယိလဂု၊ မိဘာဘိဝှာလမ  
အဝှာအဂးလမံဒလဂုတ၊ မိဘာယိထဲခွါထဲအဂုထုလခါလီ။  
ကဆိယွအမှမာ့စအာဒဘဲာဘိကယိထဲခွါထဲတ၊ မိဘာအိ  
ပဒထလလမဆမာ့ဆဘုလမာဘာထံဘာနဲလဂုလီ။

လမဆအိလမနနဲနဲစီနီမဲနကျာစံာ်ယိထဲခွါထဲဆံအ  
လဲ။ မဲနယိထဲခွါထဲတရါဆံအလဲ။ လမနနဲနဲဆဂဲးယိအကမ  
ဒိနီနီနီနီ။ အာလမဲဘာနီအကမဒိလမနနဲနဲအစ။ ဂဲဆိနဲဆစံာ်  
ဆာ့လမမဲခဲနဲဆမလီလဲနီလါဆံာ်။

**ပူတပျါ ဖု ၂၂  
မဲခဲနဲနဲဆအိလမပုနဲပုစီ. (ဒိ ၂၇:၂၀).**

လံဆံာ်ပံအဆာ့ယိလီဖျါထုဆဘာတဲခဲအဂဲနီဘဲာ  
ဘဲလဲ။ ဆယိထဲခွါထဲဆဘာတဲခဲယိ အခိအတဲအိဝှာဆံအ  
လဲ။ ဆမဂါဂါဆဘာတဲခဲနီ မာဘာထံဘာနဲဆအိလမပုနဲ  
ပုစီခဲနီဘဲာဘဲလဲ။

လမဆယိထိးအလူအဘကျနီ၊ ပုဒိနဘာဘဲဒိကဆိယွ  
အမဲခဲနဲနီဘဲဒါလီ။

ဖိထဲ ၂မိ ၂ဝး၈-၁၁ ဒဲ မဲအာ ၁၃း၁၆-၁၉ နီလါဆံာ်။ လဘာ  
ဘာပကဒဘာဆဂဲးလဲဆာ့အမံလီ။ လါနာဂု ဆီမိထုထဲဆ  
အိခိမဲခဲနဲနီယိမဲအဖုလမာဆာ့ယုပမာလမအမဲပုဆယိထဲခွါထဲ  
ဆဘာတဲခဲလမဒဲဘဲကဆိယွအလူအိဝှာအဘိ၊ ပုအိပွဲလမဆ  
ဖံဆမ၊ အာပမနဲကျိစာအဆမအဖုနီလီ။ လမဆအိပွဲ  
ဆလမမဲခဲနဲနီထဲထုဆအခိအတဲလမပုနဲပုစီအဆဂုဆ  
အဂးဘဲာဘဲလဲ။

မဲမတရါ၊ မဲခဲနဲနီယိမဲအဒုနထုထဲပမာလမကဆိယွ  
အဆာတဲလဲလဲနီယိနီလီ။ ဆယိမဲအဒုနထုထဲပမာလမ  
ပုထဲခွါထဲဆဘာတဲခဲလမယိနီဘဲာဘဲလဲနီဆုလီ။ လမပု  
ဆအိခိယုမဲခဲနဲနီယိအကီတ၊ ဒုနထုထဲပုလမပုဆအိ  
မာ့အထိယိမဲနုပုလီအာပကျိစာအဂးတ၊ မာဘာထံဘာနဲလဲ  
ယိလဂုလီ။

မဲလမနဆအိခိမဲခဲနဲနီယိအကီတ၊ ဖုလမာဆာ့ယု  
နာဘဲာဘိနကမနမု၊ နဘအဆလီဖ၊ ဘကွဲဆလမနီဘဲာဘဲလဲ။  
ဘဲာဘိနကလုဘာခဲဖယွအဆမလူအဂဲနီ၊ ကျိစာယိအာလူနာ  
ပုဘျါယုလဲ။

**ဗြိပတံာ် ဖု ၂၃  
ပုဆပမာထလဂုခိ. (၁မိ ၁:၂၆,၂၈).**

ဖိထိ ၁မိ ၁:၂၆,၂၈ ယိလါဆံာ်။ ထိးနီတ၊ စံဆာ့ဆာ့  
စုလမယိလါဆံာ်။

- ၁. ပုဆပမာထလဂုခိယိမဲလမာ့ပုထုဆဘဲာဘဲလဲ။
- ၂. ဆယိအခါပယိမဲဝှာပမိဘာမာဆာ့ဒဲပုမိဘာယိထဲခွါထဲ  
ဂုခိယိဒဲလမဆအိအဖုနီဆုစ။ လံဆံာ်ပံအဆာ့ယိဖုလမာ  
ပုဘဲာဘိပကမာလဲလဲဂုခိယိလဂုနီမဲအဘာနီလဲ။
- ၃. ဘဲာ ၁မိ ၁:၂၈ စံဆာ့အဘိ၊ “မဲပုထုလဲလဲနီယိ” ဘဲာ  
ဟံတြုအဆာ့ဆဲစံဆာ့လမဆာ့လဲယိအဘိ၊ “မဲလမာ့ပု” ဂုခိယိ  
နီလီ။ ဆာ့ယိဒုနဘာပမာလမပုမိဘာဒုအိထုဂုခိယိ  
(ပုမိဘာရူဂုခိယိ) နီဘဲာဘဲလဲ။





ဆာမလိယ ၉.  
ဖှ ၂၅ - မလ် ၂  
**လံဆံ့ပံဒဲအဆာဂဲးဖီ (ယာဇံ့)**

**မးဘံနံလေ. ဖှ ၂၅**  
**ဖီလနံယီအဂးဆာမလိယ.** အ့ ၁၀၄:၁-၉. နံ ၁:၁-၃. ၂ပံ  
၁:၂၁. ဒု ၂. နံ ၁၂:၇-၁၇. ရီ ၁၆:၂၀. ၂ကီ ၅:၁၇-၁၉.

**၁နီထီ**  
“ကဆါလအဒုဆာလူ, လအအိဝု, ဒဲလအအိ  
ယုဝု, ဒဲလအမိဂဲလဂ, စံဝုဒ, ယမဲ့ က, ဒဲ ဇ, (ဆာအခ  
ထံ, ဒဲဆာအထု) လီ. နံ ၁:၈.

**ဆာဂဲးမိဂါ.** ပကဆါယုယီမဆာခဖျီလအဆာဂဲးဖီ (ယာဇံ့)  
လဖနီလီ. ခဖျီလအဆာဂဲးဖီ (ယာဇံ့) ယီအကီဖှလပမ  
ဆာစီဆမလအနဲအဂးနီလီ.

ပုရှအဆာဂဲးဖီ (ယာဇံ့) လဖယီ မအာလဖနီအခါ  
ပယီအိနးမံ့အုဇ. အ့လမဲ့ဘ, အဆာထီစီအိဝုလမံ့မံ့နီ  
ဇ. လုဆာဘဲအဆာကိအိဝုအိဝုနီဇ. လံဆံ့ပံလီဖျီထု  
ဝုလုထံးလုဆာလအဆာဂဲးဖီ (ယာဇံ့) ဖးနီ အဝုဒုနဲဖျီထု  
အာလီ.

လါနုဂု, လအဆာဂဲးဖီ (ယာဇံ့) ထီအလူအဖးယုဒု  
နဲဖျီထုအာအု. ပုရှလဖဘဲအဆာဂဲးဖီအိဝုအိဝု, ရံနဲ  
ဆာအုအဖးလီ. လအဆာအုအဖးယီအကီဒုဘထံထဲ  
ဆာဂဲးဖီ (ယာဇံ့) ယီနီလီ. လအဆာမအာလဖထီအလူယီ  
အခါပယီယုမဆာလအဆာဂဲးဖီ (ယာဇံ့) ထီအလူအဖးလမဲ့  
ဘလီ. ဆာအုအဆာမလဖအိထုဝုဒဲမအာလီ. လါနုဂု  
ကဆါယုအိဝုဒဲလအဆာလဲနီဒဲလီ.

လနံယီပကအုပမလိယဘဆာဂဲးလဆံဖီဘဆဲယု  
မဆာခဖျီလဂုခိအဆာဂဲးဖီ (ယာဇံ့) လဖနီလီ.

**အတု ဖှ ၂၆**  
**ဆာဂဲးလအဖီလဖဒဲဆာဂဲးလယာ. ၂ပံ ၁:၂၁.**

လံဆံ့ပံဆရာဝံလဖကွဖျီထုဝုဘဆဲပုရှအဆာဂဲး  
ဖီ (ယာဇံ့) အခထံဒဲအထုနီဘဲဒဲလဲ. ဖီ ၁မိ ၁:၁. ဘ ၃း၁-  
၇. အ့ ၁၀၄:၁-၉. နံ ၁:၁-၃, ၁၉. ဒဲ နံ ၂၁:၁-၆.

ပုရှအဆာဂဲးဖီ (ယာဇံ့) ယီလုဆာဘဲနဲရဲလုဆာ  
အိဝု (လုဂီဂဲထဲထီထဲအလး) လမဲ့ဘလီ.

ပကဆါယုယီဝုယာဆာလယာဆာမိဘမအာလဖ  
လီ. အဝုဒုယာဆာထီအလူ ပုရှလဖအဆာဂဲးဖီအိဝုအိဝု  
လီ. အဝုလီဆိဝဲပမ, ဘဲပုဆာဂဲးဖီအိဝုနီ အထုနီကကဲထု  
ဝုလီ. ဆာဂဲးဖီအုမဲ့အု, ဆာဂဲးဖီအုမဲ့အု, အိဝုဒဲလအာ  
ကျနီဝုအု.

ဘဲ ၂၀ ၁၅၁ စံဆေးအိတ်, ကဆိယွေအဆေးကိတ်အိတ်ဝှာလေး  
ပဂး ဆေးမိဖွေလှပလေးဆေးကမေးအေးလယာလခါအဂဲးနီၤဘဲၤသ့  
လဲၤ.

အ့ၤမဲ့ပုဒိတ်နဲၤပဝါလေးယွေအလူအထီၤနီၤတၢ်, ကဆိယွေကဒုး  
နဲၤဖျိးထုၤအ့ၤပဝါလေးဆေးမိဘၢမေးအေးလယာလခါဘဲၤသ့လဲၤနီၤလီၤ.  
အဝါမဲ့ယွေလဂါလေးဆေးမေးအေးလယာလခါအဖီၤခွဲၤလဖၢဒဲးဆေးမိမေးအေး  
လယာလခါနီၤလီၤ. လေးဆေးနီၤအကီၤဘဲၤအဝါလီၤဆေးလယာလခါ  
မေးအေးအိတ် ပုဒဲးအဝါသ့တၢ်လီၤ.

ဆေးကမေးအေးလယာလခါအဂဲးပုလီၤသ့ယီၤဘဲၤသ့လဲၤ.  
ဘၢလဘျုးဘျုးနမးန့ၤလေးဖးၤအဘၢမးနီၤသ့ဘဲၤသ့လဲၤ. ဆေးဘၢ  
ထီၤအပရးနီၤမဲ့ယွေသ့ယာဆေးမိဘၢမေးအေးလယာလခါထီၤအလူနီၤ  
လီၤ. ဖးၤလေးအဂဲးအိတ်ဖျိးထုၤလေးပမုယာနီၤ မဲ့ဝှာယွေအဆေးအဲၤ  
ဒဲးဒုးမံၤသ့မံၤဘၢလေးအဖွေလှပလေးနီၤဘဲၤသ့လဲၤ.

**အစီၤ ဖှ ၂၇  
မိၤဝံၤလဖၢဘဲၤပုချဲးဆေးဆဲးဂဲးဖီၤ (ယာဇံၤဆရာၤဝံၤ) အိတ်.  
(မဲးအါ ၁:၁၄-၁၉).**

လေးလံၤဆံၤပံၤထံၤဘဲၤသ့ယာအဖးၤ, ဖိၤဝံၤလဖၢဘဲၤယုၤဆေးချဲး  
လေးအမဲ့ “ယွေစံးဝှာဒၢ” “ယွေအလူလဲၤဘၢ” နီၤလီၤ. ဆေးယီၤမဲ့အဝါ  
ဝံၤစံးဆေးဘဲၤယီၤဝိၤ, “ယချဲးဆေးမိတီၤထီၤမဲ့လေးယချဲးဒၢယဝှာအ့ၤ.  
အ့ၤမဲ့လခါယွေချဲးဆေးချဲးဖျိးလေးယမေးအကီၤလီၤ. လေးဆေးနီၤအကီၤ  
တၢ်အိတ်တဲၤဝဲၤန့ၤတၢ်ခါန့ၤဆံၤ.”

လေး မဲးအါ ၁:၁၄-၁၉ ဖးၤနီၤ ဒုးနဲၤဖျိးထုၤဝှာဆေးဂဲးယီၤနီၤ  
ဘဲၤသ့လဲၤ.

လေး အဲၤ ၁၄:၂၄-၂၇ ဒဲး ဟးၤ ၁:၅-၁၀ ဖးၤနီၤကွဲးဖျိးထုၤ  
ဝှာဆေးမဲ့ဆေးတီၤလေးအမဲ့ယွေအလူအထီၤယီၤအိတ်ဒဲးလေးအစီၤအမုးနီၤ  
ဘဲၤသ့လဲၤ.

ယွေအဆေးစီၤဆေးမုးလေးအထုၤလအိတ်ဘၢနီၤဒုးနဲၤဖျိးထုၤဝှာ  
လေးပုရၢအဆေးဂဲးဖီၤ (ယာဇံၤ) ဖးၤလကဘၢ ဒုးနဲၤဖျိးထုၤဝှာဆေး  
န့ၤချးအဖးၤဆုလီၤ. လေးဆေးအဒီၤနီၤ (အ့ၤအ့ၤ ၁၀၄) ဖးၤစံးဝှာန့ၤ  
ချးအဆေးဂဲးဆေးဝးအဝါလဖၢနီၤ လမဲ့ဘၢဘဲၤအဝါဝံၤအဆေးမေး  
ဘၢ, မဲ့ဒၢဆေးခါန့ၤယွေအဆေးဘိးဆေးဘၢ (အဆေးမလူ) ကိတ်ဆေးထီၤ  
ဒုးအကီၤလီၤ. ကဆိယွေယီၤတဲၤလဲၤလဲၤဆေးဂီၤ အိတ်ကွဲးထဲးခွဲၤဘဲၤန့ၤ  
ချးအဆေးဂဲးဆေးဝးအဝါအိတ်ဝှာအိတ်ဂီၤ ကွဲးဒိတ်ချိၤခွဲၤဝံၤအေးလံၤ  
ဆံၤပံၤကွဲးဆေးဘဲၤနီၤအိတ်အ့ၤ.

န့ၤချးအဆေးဂဲးဆေးဝးအဝါလဖၢယီၤနီၤ မဲ့ဆေးဂဲးလေး  
ကဆိယွေခါထဲၤလဲၤလဲၤလဲၤဆေးယီၤနီၤလီၤ. လါန့ၤဂုၤလေးအဆေးဘိးဆေး  
ဘၢထီၤအလူနီၤ မဲ့ဒၢဆေးလဲၤလဲၤလဲၤအဝါတဲၤလဲၤဝှာတၢ်, ယီၤထဲၤခွဲၤထဲၤ  
ဝှာဒဲးဘိးထုၤဝှာလယာလီၤ.

ဝံၤပုဆရာၤဝံၤအဂါလီၤဖျိးထုၤဝှာလဲၤလဲၤလဲၤထံၤထုၤဒၢအေး,  
ယွေလဲၤတဲၤလဲၤဘၢလီၤ. ဆေးအထုၤနီၤဆေးမိဘၢမေးအေးဘဲၤနီၤဝိၤဆု  
လီၤ. ဆေးချဲးယီၤလေးနဂးဘၢကမဲ့သ့ဇး. ဆီၤမိၤယီၤယီၤယီၤ, မဲ့အဘၢ  
နီၤလဲၤ.

**အနှို ဖု ၂၈**  
**ဒု (၂) ဒဲယွအဆာဒိတုထုဆာလဆာဂဲးဖိ (ယာဇံ) အဖး၊**  
**ဒု (၂).**

အုပမိအဆာလိဆိလဆိအဆာရဲလဆာ ဒု (၂) အဖး နီလါဆိ. လဆံဆံပံအဆာဖဒါလဆာအဖးယိဒေလုဒုနဲ ဖျိထုယွအဆာဒုယာဆိဆာယဲယိလုနီဘဲဒုလဲ.

လံဆံပံအဆာဖဒါဘာဆာကွာဖျိထုဒုလဆာအဖိခွဲ အနံ (၂၆၀၀) အဘျအိယူလါ. ဘဲယွဒုနဲဖျိထုဒုအိဆာ ဂဲးဖိလဖ (ယာဇံ) ကဲထုဒုလဆဲးလဲဆုတရါလါ. လမိ အဆာလိဆိလဆိဆာလဖယိ အခါပယိအိတရါ ဘဲနဲယိ လပဂဲဒါနဲဒုပုရုလဆာအိမာလဆာအဖိခွဲနဲအထိလဖအိဒဲ လါ. မုလနဲယိထိးမဲအုပုဆိမိထုထဲဆာဂဲးဖိ (ယာဇံ) လဖ နီတ, ဘဲမိအဆာလိဆိဝဲအိ, ထံးလဖဂဲအိဖျိထုဂီ လုဖိခွဲနီ ပုဒဘာဆာမအာတရါလုလါ.

ဆာဂဲးလဆာမရူဖျိပမလမံနီ, ပုရုအခွဲလဖအခွဲလု ဆာဘဲဘာအဆာအဲဒါအိ, အိမာအထိယံယံလဆာအဒုနဲဖျိ ထုဒုလဆာ ဒု (၂) ဖးနီအိလါ. လါနုဂုကဆိယွဒုယာဆာ တရါ, ဆာမိဘာမအာဘဲဒုလဲနီဒုနဲဖျိထုဒုလဆာထံးလဘဲ အိဖျိထုဂီလုမိခွဲဒုနီလါ.

ဘဲမိစဒုအုလလိဖျိထုဒုအိ, ထံးလဘဲအိဖျိ ထုဂီဂုခွဲဘဲဘာလဆာ, မဲဒအါ, ပရု, ဂြိစ, ဒဲရိမာဝံလဖ လါ. ဘဲနဲယိရိမာအဆာပမးနီအစိအမ့အိထဲဒုလဆံဖိလါ. လပပုဆာပုထိဆာအဲးဖိ (ယာဇံ) အဆာကွာအိ, ထံးလ

အကအိဂုးခဒုနီ, မွဲဘဲမုးလခဲထုလဆာအမွဲယွအဘဲမုးအဆိ အကုနီလါ. (ဒု ၂:၄၄) အုမွဲထံးခဲအမွဲအထိယိမွဲထံးခဲ (ဘဲမုး) လခဲထုနီအကွဲတ, မွဲဘဲနီပုလအဲဒါနဲဘာပဘဲနီလဲ.

**ပူတပျိ ဖု ၂၉**  
**ဆာဒုဖဒါ, လဆာဂဲးဖိ (ယာဇံဖး) (နဲ ၁၂:၇-၁၇).**

နဲ ၁၂:၇-၁၇. ဘာ ၂:၁၂. အဲ ၁၄:၁၂-၁၄. ၁မိ ၃:၁၅. အု ဖိး၁၂ ဒဲ ရိ ၁ဖိး၂၀ လံဆံပံအဆာလဖယိဖုလုမဆာယူပမ ဘဲဒါပကနဲဒုဂမိအဆာဂဲးဖိ (ယာဇံ) လဖနီဘဲဒုလဲ.

မုခိလဲးနီအိဒုတရါလါ. ဆာဒုဆာယဆဲမွဲတရါလါ. လါနုဂုဆာလဆာအကမာနဲမွဲမုခိလဲးယိမွဲစရံအရူယာထုလါ. ဆာမိဘာမကဂီခွဲမုခိလဲးယိ မွဲအမိဒုဒုယာပုရုကိဂုဒုလါ.

လံဆံပံအဆာဒိဆာဘဲဒဲအဲလဆာပုဒဲဆုကွာ, ဆာမ အာလဆာဂုမိယိနီ မွဲအဘာဆဲလဆာဒုဖဒါလါ. ဆာဒုဖဒါ ယိမွဲဆာဒုဘာဆဲကဆါစရံဒဲမုခိလဲးနီလါ. ဆာဒုဖဒါအခဲ အဂုယိအိဒုထုအာလဆာမအာလဆာဂုမိပုရုအဆာဂဲးဖိ (ယာဇံ) နီလါ. ဆာထိးအလုအဂဲးမိဂါနီ မွဲလဆာဒုဖဒါယိ နီလါ. လါနုဂုဆာထဲပရုနီမွဲအယိ, ထိးမွဲကဆါစရံထိးဘဲ အာလဆာယာထုအလိယိဂီအလဲးခဲနီ, မုခိလဲးမိဘာကဂီ ခွဲတရါနီဆာအုလု (ထိးအာ) အိဒုယူလါ. ထိးနီတ, ဆာဒု ဖဒါယိကထိလဆာထုလါ. ဆာဘဲမဲဘဲဖျိ, ဆာရုဆာယ, ဆာ အမုဆာဘဲ, ဆာဘဲဆာလဆာကထိဒုလဆာအထုနီလါ.

**ပြိပတံ၊ မဇ် ၁  
စူယာထုလုလဆာဂဲးဖိ (ယာဇဝံ) အဖး (၂ကိ ၅:၁၇-၁၉).**

ဆာထိးထဲတုထဲအဆာဒိပဆာဒါအဂဲးထိးအလူနီ၊ ဒုနနံ ဖျိထုပုဒါမွဲနဆာချဲလံလဖျိလီ။ ကဆါယုနီပဲခွဲဆာယိလါ လအိဘာဆာဂဲးဖိ (ယာဇဝံ) ယိဂိ၊ ဆာယိလါနီအိကုလုဂုလု အဂုအဆာဂဲးဖိ (ယာဇဝံ) ဖးနီလီ။ ခုဖျိလုပရဲ၊ ဆာဂဲးဖိလု အမွဲ၊ ပုဆာအိမာလုအဒုကဲထုပမဆာဒဲဘာအစိးယိမထုခွဲ ဝုဒါလီ။ ခုဖျိလုအဂုနီ၊ ပုဆာဒဲဘာလုအဖိခွဲလုဖာအိဖျိ ထုဘဲဘိကစုရုပမ၊ မရုမနုပမဒဲဒုဒုပမဒုလုအု။ ပုဆာ ဂဲးဖိလုဖ (ယာဇဝံ) လုပုဒဲဆာဒဲဘာယိ၊ အိကုလုဂုလု ကဆါပရဲအဆာဂဲးဖိ (ယာဇဝံ) အလုအဖးအဖးလီ။ လုဆာ နီအကိတု၊ ပုဒါနုဆာဖိဖျိလုအဂုအဖး၊ လုပုဆာအိမာလု အဖိခွဲဒဲလုယာနီလုပုဒဲအဂုအဆာအုလုနီလီ။ လုစူ ယာထု၊ ကဆါပရဲအဆာအုလုအိဝု၊ ပုဆာဂဲးဖိ (ယာဇဝံ) ဒဲကု ခိအဆာဂဲးဖိ (ယာဇဝံ) ဝံအုကဲဘဲကဲကဲနီ ဆာဂဲးအာအဆာ လုလိလုလုလုယာအထိနီ အိခိထုပမယုနီလီ။

၂ကိ ၅:၁၇-၁၉ ယိစံဆာလုပရဲကဆါမဆာလုပရုကိ ဂဒုအဂဲးနီဘဲဒုလဲ။ ဆာမအာယိအုလဲခွဲပုရုအဆာဂဲးဖိ (ယာဇဝံ) နီဘဲဒုလဲ။

ပုဆာဒဲဘာလုဖာယိဘာဆာအိကုထုလုပရဲကဆါ အလိတု၊ အဂုအာအိလုအမိထိးဝံအာလုကုခိဖိအဆာဒဲ ဘာအဆာအံဆာယိပမယုယိအကိတု၊ ဖုလုထဲပမဆာထိးထဲ တုထဲနီလီ။ အဂုအဆာအုလုယိမထုခွဲပုကုခိဖိအဆာဂဲးဖိ

(ယာဇဝံ) ဖုလုထဲပမဆာမာအဆိအကုအဆာဂဲးဖိ၊ ခုဖျိလု ဆာလုအကုဆာဂဲးဖိ (ယာဇဝံ) လုကယိနီလီ။ ဘာဆဲယု လုပရုကိကအဂဲးလုမုနီလုယာနီလီ။ ပရဲအဆာဂဲးလုထဲနီဖး လုဖးယိကဲကဲထဲဝုတဂုလီ။ လံဆဲပံလဲလဲမွဲဂု၊ လံဆဲပံ အာမွဲဂု၊ အဆာအုလုအိဝုတဂု၊ လုအမွဲ “မုခိအာဒဲကုခိ အာ” နီလီ။

အုနထိးဆာယုကဆါပရဲနီ၊ ထိးဒါလုနုလုကိဘာ လုဆာစုရုဖိခွဲနုလုဆာဒဲဘာအဖးလုနုဂု၊ နမုနီမုဘု လုယာလုနီ ကဒုလုဆာလုမဲအုနုဘဲဒုလဲ။

**အဒု၊ မဇ် ၂  
မလိအာထုအဂဲး**

“လံဆဲပံယိမွဲဆာဂဲးဖိ (ယာဇဝံ) အလဲလဲထုဒဲအ လုပုထုတု၊ လုပုနုဒဲဒဲ၊ ပုရုဝံအဆာကုဒဲလီ။ ဆာယိ အဆာဂဲးလုဆာမာအဆိအကုအဆာတိဆာလိအထံမာအဖး နီလီ။ ခုဖျိလုဆာဂဲးဖိယိယုအဆာဆဲဆဲလုကအဆာယိထဲ ခွဲထဲအကိတု၊ ပုဒါဘာဆာဂဲးဖိ (ယာဇဝံ) အဆာမွဲဆာတိလုထံ ခဲစထုဘုအထိအိယုလီ။ အုလုမွဲဘာလုလံဆဲပံအဆာဖု လုပုရုအဆာဂဲးဖိ (ယာဇဝံ) ဘာနီ ဆာအိကုထုထံဘာမွဲဂု၊ ဘဲပုဆာအိမွဲဂုနီ မဂုကိခွဲပုရုအဆာဂဲးဖိ (ယာဇဝံ) ယိဒု လုလါအု။” အဲလုပုဂုကု, Education, p. 173.

ဆာမလိယ ၁၀.

မင်္ဂ ၃ - ၉

**ဆာအုလုအိလုအဆာအုကံဘုဘေဆိဖာ**

**မဒါနံဂေ.**

**မင်္ဂ ၃**

**ဖိလနွာယိအကဆာမလိယ.** ကလိ ၄:၂. ရိ ၁၂:၁၂. မာ ၂၆ : ၃၄-၄၄. ဟံ ၁၁:၆. ယုမံ ၄:၂. ယိ ၁၄:၁၅. ၁၃ ၄:၃.

**၁နိာထိ၎်**

**“လာဂလစီ၎်, ဒဲလဂါလစီ၎်, ဒဲလမုထုနီ၎်, ယမိဉု ခါဘလဒဲဘေဆိဖာဆာတာ, ယုမိနါဂမ၎်ယလူလီ၎်.” အုအု ၅၅:၁၇.**

**ဆာဂဲမိဂါ.** လာလံဆံ၎်ဖာဆာလးအစီ၎်, ကဆိယုကိယု ပမာဘဲ၎်ပကအုကံဘုဘေဆိဖာနီ၎်လီ၎်. လာပုလုဆာလကဆိနီ၎်, ဆာအုကံဘုဘေဆိဖာဆာယိမိဆာဂဲလအကဒဲနီ၎်လီ၎်.

အဲလမာဂဲဖာလုပမာဆာချဲဘာဆဲဆာအုကံဘုဘေဆိဖာ နီ၎်မိဘဲ၎်ယိ၎်, “ပုဖါကဆိယုလမုမိယိအိ၎်ယုပမာအိဒဲလ ဆာဆိဂုဆိဘုအလမုအဉ္စဘဲ၎်အိဖာလုပမာနီ၎်လီ၎်. ဆာယိ ဘဲ၎်ပကအိဘာအဝုအဆာအဲအထံမာအဆာဆိဂုလပပံထု နာထုလူလန့ဘာလီ၎်. လာဆာနီ၎်အကိ၎်တာ, မိဘနီ၎်ပုဘာအုကံ ဘုဘေဆိဖာလဆံဖိနီ၎်လဲ၎်. ကဆိယုနီ၎်အာအိလအဲဒဲနါဂမ၎်ဘာ အဖိအလံအဆာအုကံဘုဘေဆိဖာဆာလဆာဆာလုဘဲဒဲလဆာ

ဉုအိဘအိတဂါအဖမုလီ၎်. လါနုဂုဘာလဘုဘုပမိဒုဘယာ ယုကဆိယုလမုပဆာလိဘာလဖနီ၎်အု. ထိးမိမုမိအိဘဲလဖ ဆိမိထုပုဂုဘဲအဆာယိလါအိဘာ, ဘဲ၎်ပကမာနုဆာအု လွဲနီ၎်မိဘနီ၎်လအုကံဘုဘေဆိဖာဘာနီ၎်လဲ၎်. ကဆိယုနီ၎်အဲပမာ နာနာလု, အဲဒဲဖာလုပမာအာနဲဒဲပုဆာအုကံဘုဘေဆိဖာဆိမိနီ၎်ဒဲ လီ၎်. လါနုဂုပုအိဒဲလဆာဘာဆိဖာရှာခိ, ဒဲဆာနဲလဆံဖိ အဖမုဒဲလီ၎်.” အဲလမာဂဲဖာ, Steps to Christ, p. 94.

**အတု**

**မင်္ဂ ၄**

**ဆာဘေဆိဖာဆာစီဆာမု. (မာ၂၆:၄၁).**

ဆာဘေဆိဖာနီ၎်မဆာဘဲဘဲလဲနီ၎် လဘာဘာပကဉုယာ အု. လါနုဂုဆာလမံနီ၎်မအာတဂါလီ၎်. အုပုလုလုဘာဆာလမ ကဆိဘာနီ၎်, ပကကိ၎်ခွဲတဂါလီ၎်.

လာလံဆံ၎်ဖာဆာလဖယိအဖမုပုဒဲဘာဆာဂဲမိဂါနီ၎် မိဆာနီ၎်လဲ၎်. ဖိ (မာ ၂၆:၄၁. လု ၁၈:၁. ၁ထံ ၂:၈. ၁၃ ၅:၁၇. ၁ပံ ၄:၇. ကလိ ၄:၂) လါဆံ.

ဘဲပုမိဖာလဲ၎်အိဘ, ပမိဘာအိဒဲဆာဘေဆိဖာကိ ခါထီဒုနီ၎် ဆာအုစုအလးအိနးမံအု. ဆာအုပဆာဘေဆိဖာ နီ၎်မဆာဘဲဘဲလဲအဲနီ၎်မိအကဒဲဒဲအု. ဆာမအာဘဲဘဲလဲ, ဆာလမံမံအဆာမအာနီ၎်အာဒဲဆာပုဝုဒဲဘဲလဲလဖပုနာဉုလု အု. ထိးမိအုပုအိခိထီနုဘာဂိမပကနဲဆာနီ၎်ဘာကကဲထုဘဲ ဒဲဖာ. ဆာချဲလမုအမိဆာဆာနဲယိဒဲလုနီ၎် ပုနာထိးအလုလုဘာ ဘာအိဒဲအမဒဲလီ၎်. လါနုဂုဆာလမံပုဉုယာတဂါအိလီ၎်. ပုလမ

အအုကံဘုဘာဆိဖဆဆဆိဆိဆိလူယီ၊ ကဆိယွကမလမာယုထု  
လဆဆဘဆိဖဆဆဆတ၊ ကအုလဲထုခွဲပုဆဆအိမာနီလီ။

ဆဆအုကံဘုဘာဆိဖဆဆိ မွဲနနာဂုအဂဲဘဲဘဲလဲ။ ဆဆဘ  
ဆိဖဆဆိအစီအမုလဲဒါနနဘဲဘဲလဲ။ ဘဲနမွဲပရံဖိလဂအိ၊  
မွဲနလုဆဆလဆဆလဆဆဘဆိဖဆဆိလအိဘနီနီ။

**အစီ မန့် ၅**  
**ကဆိပရံ၊ ဆဆအုကံဘုဘာဆိဖဆဆိအမစဲအလဂ။ (လု ၃:၂၁-၂၂)။**

လံဆံပံအဆဆလဖဆဆိမွဲအိလီပမဘာဆဲပရံ  
အဆဆအုကံဘုဘာဆိဖဆဆိဘဲဘဲလဲ။ ဖိယိ လု ၃:၂၁, ၂၂. လု  
၉:၂၈, ၂၉. လု ၆:၁၂, ၁၃. ဟံ ၅:၇. မာ ၁၄:၂၃. လု ၂၂:၃၁, ၃၂. ဒဲ မာ  
၂၆:၃၄-၄၄ နီလီဆံ။

ပရံကဆိ၊ မွဲယွအဖိခွာလဆဆလမာအပူလဂတ ဆဆဒဲ  
ဘာဒဲဆဆမလအိဘလဂလီ။ အဂုမွဲပုလဂလဆဆအိလမာပူ  
ဒဲမပုဆဆလဖကဆိယွနီလီ။ အဂုမွဲကဆိလဆဆဒဲလဆဆ  
ဘဆိဖဆဆိဆဆမနီလီ။ ကဆိပရံနီအုမွဲကဆိလဆ  
အလမာအပူလဂထိအဘဆဆယဆဆကဆဆဂဲယီအုအိဒဲလဆ  
ဆဘဆိဖဆဆိတ၊ ပုဂုဒါခဲမွဲဘနီပုလအုကံဘုဘာဆိဖဆဆိ  
လဲ။ ပုလီဘဆဆအုကံဘုဘာဆိဖဆဆိအကဒါဒါလပုလုဆဆ  
လဆဆဆိမွဲပရံအဆဆဒါဆဆထုနီလီ။ ပုလဆဆဒဲလဆဆဖံ  
ဒါလီလဆဆယွလဂယီ၊ အုလအိဘဒဲလဆဆဘဆိဖဆဆိ  
ပုကဘဆိမုဆဆအကလပုလဂနီအဂဲလီ။ အုပုဆဆအိကုဖံ

ဒါလီလဆဆပုဂုဂယီအုအကဒါဒါနီ၊ ပုဆဆဖံဒါလီလဆဆယွနီ  
အကဒါဒါနီဒါဆဆနီဒါမွဲအုနီ။ ပရံကဆိဖဆဆိလုပုဆဆဒါဆဆ  
ထုလဆပမိဘဖိထုနီလီ။

လဆဆအိမာနီဆဆအုကံဘုဘာဆိဖဆဆိမွဲဆဆအု  
အုလဆနဂဲနီနီ။ ဆဆအုကံဘုဘာဆိဖဆဆိမွဲနာနုယီဆံ  
အလဲ။ မွဲနအုကံဘုဘာဆိဖဆဆိကဆဆထီဒါနီ။ အုလမွဲဘ  
ထိနဘဆဆကဆဆဂဲမ နအုကံဘုဘာဆိဖဆဆိ။ လဆဆလုဆဆ  
ကဆိနီဆဆအုကံဘုဘာဆိဖဆဆိ အကဒါဒါလဆဆဘဲဘဲလဲ။

**အဂု မန့် ၆**  
**ဆဆဘဆိဖဆဆိအဆဆနီ။ (ဟံ ၁၁:၆)။**

(ဟံ ၁၁:၆) ယီမွဲခါလဆဆအကဒါဒါဒါလီပမဘဲဘဲ  
ပုမိဘအုကံဘုဘာဆိဖဆဆိဘဲဘဲလဲ။

ဆဆအုကံဘုဘာဆိဖဆဆိမွဲဖဆဆလဆဆလုမဆဆ  
မာလဆဆအိလုအိနီလီ။ ပုမိဘမဲခဲခွဲနဆိကိမုနံမုနီ  
လီ။ ဆဆယီမွဲဆဆစံဘုထဲလီလဆဆကဆိယွတ ဆဆလုပုမာ  
ဘဒါပဂု၊ မွဲယွအဖဆဆနီလီ။ ဆဆအုကံဘုဘာဆိဖဆဆိ  
ဆဆပမဘဲဘဲပကနုထုထုလဆပုဘဆဆပူထုပမလဆဆလီ။

လဆဆနီအကီတ၊ ပုချဲဆဆလဘုဘလဘုလ  
“ပုမိဘအုပကဆိယွလဆဆအုကံဘုဘာဆိဖဆဆိ။ ဆဆယီ  
လဆဆမွဲဆဆအိပယီနီလဲ။ ဖိ ၅:၃၄, ၄၅. ရဲ ၈:၂၁။

ဆဆဘဆိဖဆဆိမွဲဆဆနီအဆဆဂဲဆဆတနီလီ။ မွဲမပ  
လဲဘဆဆအုကံဘုဘာဆိဖဆဆိလုထုလဆမုနီလဲ။ ကဆိယွ



ထိမ်းဆရာဆရာအကံ့ဘာဆိဖယီနီမွဲမပလဲဒါနီလဲ။ ဘာလဘျု  
ဘျုပုဆဆအကံ့ဘာဆိဖယီ ပုဒနဆဆစံဆရာလအချဲအလီ။  
လါနဂုပုမိဘာနဲလကဆါယွကခိနပုဆဆအကံ့ဆနီလအထီ  
အဂုအဘာနီလီ။ ဆဘာဆိဖယီမွဲဆနဲအဆမလီ။ လဆဆ  
ဘာဆိဖအဖပုဒစီဒဲပုထီစီလဆဆသယာနသလအပုလအပုလ  
နီလီ။

လဆဆအိမအဖအဘာဆိဖယီလဆနအမအထီ  
ကံ့ထပအခါပယီအိဝုဆဆအလဲ။ လဆဆအကံ့ဘာဆိဖယီ  
အကံ့မလဲဘျုယူနလကဆါယွဘဲဒါလဲ။

**ပူတပုါ မန့် ၇**  
**မွဲလနလအကံ့ဘာအကံ့. (ယု ၄:၂).**

ဘဲါ ယု ၄:၂. လု ၁၁:၉,၁၀. ဒဲ ယု ၅:၁၆-၁၈ စံဆဆအိ  
ပုဆဆအကံ့ဘာဆိဖဒဲယွအဆဆစံဆရာအဂဲနီလီဆနီလဲ။

ဆဆအကံ့ဘာဆိဖယီအလဲခွဲပပဒဲအစီအမလဲဘာ  
လပုဆဆဖံဒိလိလကဆါယွဒဲလပုဂုဂါနီလီ။ လါနဂု  
လံဆံ့ပံလီဖျီထပဝုပုဂုလု ပုဆဆအကံ့ဘာဆိဖယီလဲဘာ  
လကဆါယွကမဆလပဂဲဘဲါလဲနီလီ။ ပုအကံ့ဆတ  
အဂုစံဆရာဝုဒလအဖလဘီ အလဲမွဲဘာလအဖလအဂလဘီ  
နီလီ။

ပုဒဘာခနီလအ ၁မိ ၁၈:၂၂-၃၃ နီ မဆဆလဆလ  
ယီဘဲါလဲ။ ထိးမွဲပုဂုဒံနသဆမွဲဆတီဂု, နလသဘာမွဲ  
ဂုနီအကံ့အလဲ။ အဂုကစံဆရာပုဂုအဆဆအကံ့ဘာဆိဖယီနီ

လီ။ ကဆါယွကထိးဆရာဝုဒဘဲါအဂုအဆဆအလဲ, အဆဆချဲ  
အိဝုအိဝုနီလီ။

“ယခွာယရုလအဘာဆကိဝုလယမံ့နီ အဆဆလ  
အဘ, ဒဲအကံ့ဘာဆိဖဆ, ဒဲအပုဂုအပုလယမု, ဒဲကုခွဲအဘ  
လအဖပုဒအလအနီ, ထိးနီလအပုလအမုခိနီယမိခိန, ဒဲမ  
ဖီမဖျုအဂုဒံအဆဒဲဘာတ, အထံအခဲနီ, ယမိမဘျုထဲဆ  
လီ။” ၂ကွ ၇:၁၄.

လံဆံ့ပံအဆရာယီဒီလိပပဘာဆဲ ဆဆအကံ့ဘာဆိ  
ဖအဂဲနီဘဲါလဲ။

**ပြီပတံ မန့် ၈**  
**လီဖိလထွာဘဲါဆဒိဆဘာအိဝုအိဝု. (ဟံ ၁၀:၃၈).**

“အပအိကုဆမလပပခံဖနီတ, ပုဆဆအကံ့  
ဘာဆိဖနီမွဲကဆါယွကခိနအလဲ. လါနဂုအပုဂုအဘအလ  
ပုဆဆဒဲဘာတဂါနီတ, ယွကထိးဆရာပုဆဆအကံ့ဆနီတဂါလီ။  
ထိးမွဲပုလကလအသယာလဲထဲအဆပုဆဆမလဖဂီ အမလီ  
ထဲအဘနီတ, နဲတဂါလယွကစံဆရာပုဆဆအကံ့ဘာဆိဖနီ  
လီ။ ပုဆဆဂုဆဘွဲနီကံ့ထပဆမမလလအယွအမယာနီသ  
လလါအလဲ. မွဲဒလပရံအဆဂုဆဘွဲအကံ့ ဖုလပုဆထိးထဲ  
တထဲနီသလီ။ အဂုအဂံ့နီမဆံ့ပံထပပလီ။ လါနဂု  
ပုမိဘာအိဒံလဆမလအမိဘာလီဖိလထွာဆဒိဆဘာလ  
အဆထိးဆရာဝုအဂဲနီလီ။” အဲလအဂုဝဲကွ, Steps to Christ,  
p.95.



ဟံ ၁၀း၃၈. ၅မိ ၄း၂၉. လု ၉း၂၃. ယိ ၁၄း၁၅ ဒဲ ၁၃း ၄း၃  
ယိဖှေလၢမဆးပုပးဘဲာ်ပကနာ့သ့ဆးဒိ့ဆးဘုအခါပယိနီၤ  
ဘဲာ်သ့လဲၤ.

ဘဲာ်ပုဆးအုကံ့ဘဲာ်ဆိဖှေယိ ပကဒိန့ဘာဆးစံဆး  
အဂးနီၤ, ပုမိဘာ့သ့ယာလဲထဲပုဆးလိာ်ဘာဘံလီၤ. ပုမိဘာ့သ့ယာ  
လဲထဲပုမိဆးဒဲဘာဖိာ်, ပုဂဲးပုဘာဒဲပုမဆးလဲထဲပုလၢလၢဘာ  
တၢ, ပုလိာ်ဘာဆးအခိးအတၢတၢဂျါနီၤလီၤ. ပုမိဘာ့အုလဲပုလၢ  
ပုဆးယိလိလဲမံ့နီၤအိၤဒၤလၢကဆိလၢလၢအမၤဂီၤယုဆးလၢ  
ပဂးအိၤအမၤအကီၤလီၤ.

ဆးလဖှေလၢအုကံ့အဆိ့ထုလၢနဂးနီၤမိဆးနီၤလဲၤ.  
ထိးမိဆးအုကံ့ဘဲာ်ဆိဖှေတၢ, အုစ့လဲထဲန့ၢ, “ယအုကံ့ဆး  
ဆိ့ဆိ့ဘဲာ်ပကဒိန့ဘာဆးစံဆးအဂးနီၤ ယမိဘာမဆးမၤ  
လဲဆးနီၤလဲၤ.

**အုၤ မၤလိာ်အထုအဂး** **မၤန့ ၉**

“ဆးအုကံ့ဘဲာ်ဆိဖှေယိ မိလဲၤဘဲာ်ပုသလံအိၤနီၤ  
လီၤ. ဆးယိမိဆးဒဲအဆးစိဆးမၤလၢအိၤဂူအာနီၤလီၤ. ဆးအု  
ကံ့ဘဲာ်ဆိဖှေယိမိဆးအိၤက့လဲပုလၢလၢယုအဆးဖှေဂဲးဖှေဘာပမၤ  
လၢဆးဘိ့ဆးဘာအဆးသ့ယာအဖးနီၤလီၤ.” အဲၤလၢဂ့ၢက့ၢ,  
Gospel Workers, pp. 254,255.

ဆးမၤလိာ် ၁၁.  
မၤန့ ၁၀ - ၁၆

**ကဆိယုမိ့ဘဲာ်ပုအကူဆးဂုလၢဂအိၤ**

**မးဘံနံၤလၢ.** **မၤန့ ၁၀**  
**ဖိလနံၤယိအဂးဆးမၤလိာ်.** အဲၤ ၆၄း၅-၈. အု ၅၁း၁၀. ဟံ  
၈း၁-၅. ၁က့ၢ ၂၃း၅. ရိ ၁၁း၃၃ -၃၆ ဒဲ ဆး ၉း၁-၂၂.

**၁နီၤထီၤ**  
“ယအုကံ့ယုဆးလဲမံ့လၢယဟံဝဲလီၤ. ဆးနီၤ  
လဲမံ့ယအုပူအုစ့လဲ, ဘဲာ်ပုယမိအိၤဂုးခၢလၢယဟံဝဲအံ့  
ဖးလဲဆိဒဲယမၤ ဘဲာ်ပုယမိဆးဖျါစံဖျါလဲဘာဆဲးလၢ  
ယဟံဝဲဒဲအုစ့ဆးလၢအနီးဖးနီၤလီၤ.” အုအု ၂၇း၄.

**ဆးဂဲးမိရါ.** ကဆိယုမိ့ဘဲာ်ပုအကူဆးဂုလၢဂအိၤနီၤမၤ. မိ့အခါ  
ပယိနီၤလဲၤ. အခါပယိလၢပဂးနီၤ မိ့ဘဲာ်သ့လဲၤ.

အုပုဆိ့မိ့ထုယဲယိ, ပကယိပကဆိလၢဆးဂဲးလဲဆး  
အဂလဲမံ့, လၢဆးဂဲးခၢမံ့အကူ, လဲၤလဲၤဆးလဲမံ့ပးလၢကဆိယု  
မိ့ဝဲ, ယုဘဲာ်ဆးဆဲးစံလဲၤ, ဒဲယုဘဲာ်ဆးထိးထဲတဲထဲဆး  
လၢဂအိၤလီၤ. ဒဲဆးအဂလဲမံ့ပုဒဲဘာဒဲကဆိယုလၢလဲဆဲးစံ  
ဖးယိနီၤဒဲလီၤ. လါန့ၢပုဂုၤလဲၤလဲၤလဲၤပပထံပပထံဘာအာဆး  
ဂဲးလဲမံ့အိၤဝဲလီၤ. ဆးယိမိ့ကဆိယုဘဲာ်ပုအကူဆးဂုလၢ  
ဂအိၤလီၤ.



ထုလထုဘာဘာလီ၊ မှုခါအတဲဆံ့ပံယီကဆါယွအနုဆါဒါ  
လုမကဲထုဝုဒါလီ၊

တဲဆံ့ပံယီနဆီမိယီပံလုဝုဒါဒါမနီမဲဘာနီအကမု  
ဒါနီလဲ၊ ကဲထုဆယုယုယုအဆမိဆမဒဲအဆလါဆ  
ဖမနီဆံအလဲ၊ တဲဆံ့ပံအဆလါဆဖမယီ ဒုနုဒါအထု  
ပမယုအဆဆံဆဲပဲထီယီလုပုဆမဲဆါဘာဆါဒဲလုခါ  
အဆဒဲဘာယီတဲ ဆမမိမဲဘဲဘဲလဲ၊

**အနု မန့် ၁၃**  
**ယွဘဲပုကွာဝံကျဲအုအုထုယွလုဆမဲဘဲအံ့၊ (၁ကွာ**  
**၂၃:၅).**

“လုနီအမုယုလံထီဘာပမုတရုလဖ၊ ဒဲလံထီဝံ  
အုအုယဟိဝဲလုနီဒဲဝံဘဲထီဝံလုမကဲထုယုဝု၊ ဘဲ  
ဝံဆမိအုအုထုဝုဒါလီ၊” ၁ကွာ ၂၃:၅။

အုပဆီမိယီဆမဲလုအကွာအဘလုထုနီလါဆံ၊  
ပုရုအဂဲလံထီဒဲထုဆမဲအုဆမဲဒဲလုဆမဲစံထုအုအုယွနီ  
လါဆံ၊ ဆဘိထုဘာထုဆမဲယီကဲပံလုဝုတရုလီ၊

ယွလုအကွာဆမဲဂုအဆမဲဒဲဆမဲယီ မဲအပံလုဝုဆံ  
အလဲနီ ထီပုလီလုဘာလီ၊ လုလံဆံ့ပံဖမယီပဒဲဘာဆ  
မဲလုအမဲအံ့စရုလုဖါအဆဘိထုထုဘာထုဆမဲလုတဲဆံ့ပံယီ  
နီမဲယွအဆထံလုဒါလုဝုဒါလီ၊ ဆမိမဲအုဒုနုကဆါယွ  
အဲဆမဲအုဆမဲဒဲအဆမဲပံဆမဲလုနီလီ၊

ဘဲ ၂၈ ၂၃:၁,၂ စံဆမဲအိစရုဒါဝံလုလုမဲပုလု  
အကွာထုဆမဲဘဲအံ့လုပုအံ့စရုလုဖါအဆဘိထုထုဘာထုဆ  
အမဲနီလီဖျီထုဝုဘဲဘဲလဲ၊

လုအံ့စရုလုအဆဘိထုဘာအဖမုအဆမဲဘဲအံ့လု  
နီပုဒဲနုအု၊ လါနုဂုအဆမဲဘဲအံ့လုဖါနီ၊ ကဲပံလုဝုဒဲကဆီ  
ထုထီယုပုအံ့စရုလုဖါဝံအဘဲနီ လုယွအမုယုနီတရုလီ၊  
မုဆါလုနီယီဆမဲအုဆမဲဒဲလုပုဆမဲအိကီဖမယီ ဆမိမဲအဘ  
ဘဲဘဲလဲ၊ ဆမိမဲကမဲလုဆမဲထုထီပဘာလုအမုယု  
တရုလီနီ၊ အုလုမဲဘာကဲထုပမဲလုဆမဲလုဂုဂဲလုဖါနီ၊

**ပုတပု မန့် ၁၄**  
**ယွမဲဘဲပုကွာလဲလုအိ၊ (ရီ ၁၁:၃၃-၃၆).**

လု ရီ ၁၁:၃၃-၃၆ ဖမနီ လီဖျီထုဝုဆမဲအဘဲဘဲ  
လဲ၊

စပီလုအုထံနီမနုယုဆမဲထီထဲတဲထဲအဆမဲဖီ  
(ယုဖဲဝံ) တာ၊ လဲထဲနီဒုကဲထုဝုလုဆမဲစံထုအုအုအဆ  
ဘဲအံ့နီလီ၊ လုဆမဲချဲအဂဲလဲမဲ၊ လုရုစပီလုဖုလုမဲဆမဲယု  
ဆမဲထီပရုအဆမဲဒဲဘာနီ အဝုဘိထုထုဘာထုဆမဲလီ၊

စပီလုဝုဝုဘဲယီဝံလုအလဲဖမနီအကုအဘုနီ  
လီ၊ အဝုကုယုဆမဲဘိထုဘာယီလုဆမဲစံထုအုအုယွလု  
အဖုကီဆမဲအိကီဖါဝံလုလုအဆမဲကွာအထုနီလီ၊

လုလဲနဲဖျီအဖမနီဒုနဲဖျီထုအဆမဲကွာလုမဲဒဲဆ  
ပံဆမဲလုအခဲအဂဲနီလီ၊ ခုဖျီလုယွအဆထီထဲတဲထဲ

အဆားဂဲးဖီ (ယာဇဝံ) နီ အိဉ်ဂုလုအာလလံဆံ့ပံးလဲးလံးဖးယီနီလီာ. လဲးနဲးဖျီဖးပုဖီလံးဖီဝံးလဖးဘာဆးဖးဖးလုဂု “စူလဲးအထာထာဆး” ဆးချဲအခဲးအဂု, အဆးထီဖီလဖး, လံဆံ့ပံးဆရဲလဖးမနဲကွဲဂုကွဲမုဆးချဲဘဲာပုထာထာဆးလဲးဆးကီအဘုနီလီာ.

ဆီဉ်မိဉ်ယီကီလုကီဖီဝံးဖီယူလံဆံ့ပံးဘဲာပုဖီလံးအဘီလီာ. ဆဲးဂဲးမိဂျါလုမိခွဲနီချဲဉ်လဲးလဲးဆံး. ပုဒိနုဘာဆးမလီယီယီလဲးဆးမိဆဲးတီလဲးမုအဆးဒဘာမနီသ့ဘဲာသ့လဲး.

**ဗြိပတ်း မန့် ၁၅**  
**ကဆါယွဲဘဲာပုဖီဖျာဆးဂုလဂဲးအဘီ. (လု ၂၂:၃၁,၃၂).**

ကဆါယွဲမိဉ်ဖျာဆးဂုလဂဲးဆုလီာ. လါနုဂုမိဉ်ဘဲာပုဖီဖျာဆးဂုလဲးအနီနီမိဉ်အု. အုမိဉ်ခါဖီဖျာပုတခုပဝလဲးခါလီာ.

လဲးလံဆံ့ပံးဖးပုလနုနုလဲးအမိဘာဆးဖီဖျာအနဲးဘအတုဆပဝနီ မိဉ်မပမလဲးလဖးလဲး. ဆးမိဘာကြဲအုလဲးခွဲအဝုဘဲာအာမးလဲးဆးလဲးခါခါလဲး. ပကစံးလဲးအဒီဘဲာစယါကုလဲး (၁မိ ၃၂:၂၂-၃၀), စဒါဝံးလဲး (အု ၅၁) စပံတဲာလဲး (လု ၂၂:၃၁-၃၂), ဒဲးစပီလုလဲး (ဆး ၉:၁-၂၂) နဆီဉ်မိဉ်မပမအီဒဲးလဲး. ဆးမိဘာအုလဲးခွဲအဝုဘဲာလဲး ဆးအီမးအလဲးခါခါလဲး.

ဆးထီထဲးတုထဲးအဆားဂဲးဖီ (ယာဇဝံ) နီလဲးမုဒဲးကဆါယွဲအဆးတဲးလဲးပုဂျါလဲးအမဲးဆဲးဒဲးဘာလဲးအမဲးလဲးမိခွဲယွဲအခဲးအဂုဝံးယီနီလီာ. ဆးဘထီပရဲမုထီမိဉ်အုလဲးခွဲပုဂျါအဆးအီမးထဲးလဲးဆးဆံ့ဆးပံး, ခဲးဂု, ပံးလဲးအီဒဲးအစီအမုနီလီာ.

ပရဲအဆးဘထီပရဲမုထီမိဉ်အုထဲးဆးဆံ့ဆးပံးဒဲးဆးလဲးမုဆးဗျာနီလီာ. ဆးအဘုအမိဉ်အီနီအီဂုထဲးအာလဲးပုဝံးဖးနီလီာ. ဆးယီမိဉ်ယွဲအဆးမဲးတဲး, ဂုထဲးထဲးဒဲးဖးလဲးထဲးဆးပံးဆးလဲးလဲးဆးဒဲးဘာဖီဝံးအဆးအီမးအဖးလီာ.

ဆးလဲးပုဖီဖျာဆးဘဲာဘီခဲးဂုကုဖျါထုနီ, လဲးဘာကမဲးခါခွဲဆးလဲးနုနုလီာ. ဘဲာနီဘီလဲးနဆးအီမးအဖးနီကြဲနမိဘာဖီဖျာဆးအလဲးအီခါခါလဲး. ဘဲာဘီနဆးအီမးအီဂဲးကအုလဲးအာအဂဲး မိဉ်နဘာဒုဆးဆီဆဲးအလဲး.

**အဘု မန့် ၁၆**  
**မလီာအထုအဂဲး**

“ယွဲအာမုအဆးစီဆးမုနီ ကလဲးဘာလဲးပုလဂဲးအာခဲးဖးတဲး မိဉ်ကအုလဲးထုခွဲပုလဂဲးနီအဆးအီမးလဲးဆံး. ထီးနီတဲး, မိဉ်ကဒုနုယွဲအာမုကဲးဝဲထုလဲးအဝုအဖးလဲးဆံး. ပရဲအဆးထီးဘဲာအာယီ အခဲးအတဲးအီမိဉ်မုနုဆးဖျါခွဲဆးဒဲးဘာလဲးမုနီအု. အဝုအဆးလုထုအာယီ မိဉ်ဘဲာဘီဆးဒဲးဘာနီကပဲးခွဲထီးအလုဒဲးဘာလဲးအလုဗီးအလဲးနီကဂုထဲးထဲးဝုဒဲးဘဲာဘီကကြဲဘာလဲးယွဲအမုယာနီလီာ.” အဲလဲးဂုဝဲးကွဲ, **Manuscript Releases, vol. 6, p. 11.**

ဆာမလိယ ၁၂  
မဇ် ၁၇ - ၂၃  
**ဆာအဲအရှါလဖာ**

**မးသံနံဂေ.** **မဇ် ၁၇**  
**ဖိလနွံယီအဂးဆာမလိယ.** ၁မိ ၂:၂၁-၂၅. ၂မိ ၂၀:၅. အဲ  
၄၃:၄. အဲ ၆၂:၅. စိလမာ့အထာခိ, ဒဲ ယိ ၂:၁-၁၀.

**၁နီထီၤ**  
“ယဟိဝါနဲၤဖျါအာလၢယမုယာလၢဖျါဖံာ့ဝုၤ, မွဲမ, ယအဲယုနုၤလၢဆာအဲအဆိအက့ၤလီၤ. မအာဘဲၤနီၤ တာ, ယဒုဘာနုၤလၢဆာအဲအခိအတၢယံယံလုလီၤ.”  
**ယုာရမဲအါ ၃၁:၃.**

**ဆာဂဲးမိရှါ.** ကဆါယွၤအဆာအဲဆာကွံၤအဂဲး မွဲပုၤယာနုၤဘဲၤဘဲၤလဲၤ.  
ဆာအဲဆာကွံၤအဂဲးယီၤဘာလဘျဲၤဘျဲၤ လၢအဆိထုာ်နီၤ ထိးမွဲပုၤဆီၤမိၤယီၤယွၤအဂဲးတာ, “ယွၤမွဲဆာအဲဆာကွံၤလီၤ.”  
ထိးမွဲပုၤဆီၤမိၤယီၤယွၤအဆာအဲဆာကွံၤအဂဲးယီၤယီၤလုလီၤနီၤတာ, ထိးဒၢလုပုၤနုၤဘဲၤလုလီၤဘာလီၤ. ထိးမွဲပုၤဆီၤမိၤထုၤဖျါးလံာ်နုၤနဲၤဆာနီၤတာ ‘ယွၤမွဲဆာအဲဆာကွံၤယီၤ’ ကကဲၤထုၤဒၢဆာအဲအရှါနီၤလီၤ.

ဆာမအာထိးအလုလၢလံၤကွၢဆာဂဲးဖီ (ယာဇဝံၤ) ဘဲၤ အမွဲအတီၤဘဲၤလံၤဆံၤပံၤယီၤပုၤအုၤဒၢနုၤနုၤနုၤဖီၤအုၤ. ယွၤအုၤမာ့ အမိၤသံလဖာကွၢဆာဂဲးဖီ (ယာဇဝံၤ) ဘာဆဲၤလၢဆာအဲအရှါလဖာ အဂးသံဆုလီၤ. ဆာအုၤစုၤအိၤထုၤလဲၤမွဲအယီၤ, ကဆါယွၤနီၤဘဲၤ ဆာအဲအရှါလၢလံၤဆာဂဲးဖီ (ယာဇဝံၤ) အဖးယီၤဘာကွၢနုၤဝုၤနီၤ မွဲအဘာနီၤလဲၤ. ဆာယီၤမွဲအလီၤဖျါထုၤအဝုၤအခဲးအဂုၤတဂျါနီၤဇၢ. ဆာအဲအရှါလဖာယီၤလၢကဆါယွၤအဂးနီၤ မွဲအကးဒိၤဝုၤဘဲၤဘဲၤလဲၤ. လနွံၤယီၤပကမလိၤဘာဆာအဲအရှါလဖာလၢလံၤဆံၤပံၤဖးယီၤနီၤလီၤ.

**အတုၤ** **မဇ် ၁၈**  
**ရှါဆာအဲအခုထံာ်. (၁မိ ၂:၂၃).**

ဖိယိလံၤဆံၤပံၤရှါအခုထံာ်ဆာတဲၤလုနုၤအံၤအဂဲးနီၤလိဆံာ်. ၁မိ ၂:၂၁-၂၅.  
လၢရှါယီၤအဖးဒုၤနုၤဖျါထုၤစအါဒုၤဒဲးအံၤအဆာဖံာ် ဒိၤလိၤဘာအဘူၤဆာနီၤလီၤဖျါထုၤဝုၤဘဲၤဘဲၤလဲၤ. လၢဆာဂဲးအထုၤနီၤ ဒုၤနုၤဖျါထုၤစအါဒုၤဒဲးအံၤယီၤ အိၤဘူၤလိၤဘာဆံာ်အာလဲၤနီၤလီၤ. ကဆါယွၤတဲၤလုယုာ်ပုၤမုၤယီၤလၢပုၤခွၢအဂုၤဖျါနီၤလီၤ. ဆာယီၤအခါ ပယီၤမွဲဝုၤ” လဲၤပးလယာပး” နီၤလီၤ.

ဆာရဲၤယီၤမွဲလံၤဆံၤပံၤကွၢစအါဒုၤ “ဆာအဲအထုၤ” ဒဲးဆာ အဲအဆာဘအံၤ” အဆိထုာ်နီၤလီၤ. လၢထုၤအဆာဘအံၤအဖးယီၤ ဒုၤနုၤဖျါထုၤဝုၤပုၤရှါနီၤဂၤယီၤအိၤဘူၤလိၤဘာဆံာ်အာလဲၤနီၤလီၤ. စအါ ဒုၤအိၤကွၢဆာအုၤလုလၢ အဆာအဲအဆာစံာ်ထုၤလိၤဘာလၢအမာ

နးအံာ်ယီၤတၢ်ဂၢ်နီၤလီၤ. လၢဟံၤတြၢ်အဆၢချဲၤလၢ ၁၆ ၂:၂၃ ဖးနီၤ “ပုခွၢ်” နီၤမ့ၢ်ဝဲ “ish” တၢ် ပုမုၤလၢခီၤနီၤ, “ishah” လီၤ. လၢဆၢ နီၤအကိုၤတၢ်, ပုမုၤဒဲပုခွၢ်ဆၢချဲၤနီၤမိၤယီၤအိၤဘူၤလိၤဘၢဆံၤအလဲၤနီၤ ပုဒၢဘၢလီၤ.

လမံၤဂ့ၢ်လမံၤဂ့ၢ်နီၤစအၢဒဲနးအံာ်ဝံၤအဆၢအဲၤယီၤမ့ၢ်ဆၢ အဲၤအၢဂၢ်အဆၢထုၤတၢ်, မ့ၢ်ဆၢဂဲးလၢအကၢဒိၤဝဲတၢ်ဂၢ်လီၤ. လၢဆၢ ချဲၤအဂၢ်လမံၤဆၢအဲၤအၢဂၢ်ယီၤ မ့ၢ်ယုၤထုၤဒုၤဒဲဒဲဒဲအ့ၤ.

ဆၢအဲၤအၢဂၢ်ယီၤမ့ၢ်ဆၢဂဲးလၢလၢ, ယုၤအဆၢဖၢလၢပုဂၢ်လၢ အမ့ၢ်ဆၢန့ၤလၢမံၤနီၤလီၤ. ဘဲၤဒိၤဆၢအဲၤအၢဂၢ်ယီၤလၢလၢဆၢဘၢ မၤအဖးၤလၢဂ့ၢ်နီၤ မ့ၢ်နကဖၢလၢဆၢပဒဲထၢဘဲၤလဲၤ.

**အစီၤ မၤန့ၢ် ၁၉ ဆၢအဲၤအၢဂၢ်လၢလံၤဆံၤပံၤဖးၤယီၤ. (၁၆ ၂၉).**

လၢလံၤဆံၤပံၤဖးၤယီၤဗျးဒဲဆၢဂဲးဖီၤ (ယၢၤ၉ဝံၤ) ဝံၤလီၤ. လါန့ၢ်ဂ့ၢ်ဆၢအဲၤအၢဂၢ်ဝံၤလၢဆၢဘၢလၢဘျးဘျးမၤန့ၢ်အလးဂီၤဖၢလၢ ဆၢဒိၤဆၢထုၤအမၤလီၤ. အ့ၤပုစံၤလၢဆၢအဒိၤလၢ (၁၆ ၁၆) ဖးနီၤ တၢ်, ပုဒၢဘၢစအၢတြၢ်ဟၢဒဲနးစၢရၢနီၤအဲၤလိၤဘၢဒိၤမၤလီၤ. ထိးဒၢ လုၤနးစၢရၢယီၤအဖိၤလအိၤဘၢနးဂၢ်လါန့ၢ်ဂ့ၢ်, စအၢတြၢ်ဟၢဒဲန့ၢ်န့ၢ်အ့ၤ. စအၢတြၢ်ဟၢဘၢအ့ၤမၤန့ၢ်စးမုၤနးဟၢဂၢ်နီၤမ့ၢ်လၢအမၤနး စၢရၢအ့ၤမၤန့ၢ်တဲၤဒဲနးစၢရၢ ကန့ၢ်ဘၢဖိၤအဂးအကိုၤနီၤမ့ၢ်မၤတၢ်ဂၢ်, စအၢတြၢ်ဟၢဒဲနးစၢရၢအကူၤဆၢနီၤဆၢအဲၤအဆၢစၢၤထၢယီၤအဂဲး ဆီၤတၢ်ဂၢ်လၢလီၤ.

ဖီထဲၤဆၢအဲၤအၢဂၢ်လၢလံၤဆံၤပံၤဖးၤနီၤလါဆံၤ. လၢလုၤခိၤ ချီၤယီၤဆၢအဲၤအၢဂၢ်အိၤအမံၤနီၤလီၤ. ပုဂၢ်ဝံၤလၢဆၢယၢဘၢဆၢ

ကၢဆၢဂဲးဒဲမၤဘၢမၤပုဂၢ်ဂၢ်နီၤလီၤ. ဆၢမၤနီၤမၤန့ၢ်ဆၢယီၤမၤဂၢ်ဂီၤ ခွံၤပုဂၢ်အဆၢဖံၤဒိၤလိၤဘၢနီၤဘဲၤလဲၤ. ဆၢဂဲးလၢအကၢဒိၤထုၤနီၤ, ပုဒိၤန့ၢ်ဘၢဆၢမၤလိၤလၢပုဂၢ်ဝံၤအဆၢဘၢမၤအဖးၤယီၤဘဲၤလဲၤ.

ပုၤလမုၤဘၢလမံၤ, လၢပုဂၢ်အဂၢ်မၤဆၢဘၢမၤဘဲၤဆၢ ဘၢမၤနီၤအဘိၤ, ထိးဒၢလုၤအမၤန့ၢ်မၤလီၤ. လါန့ၢ်ဂ့ၢ်ဆၢဘၢထီၤအပ ရၢနီၤမ့ၢ်ဝဲယုၤဖျါခွံၤဆၢဒဲဘုၤထဲၤဝဲၤလီၤ. ထိးဒၢလုၤဆၢအဲၤအဆၢ ဘၢမၤအ့ၤနမၤဘၢလါန့ၢ်ဂ့ၢ်, ဝဲၤယၢလၢနကဒၢန့ၢ်ဆၢဖျါခွံၤဒဲဆၢ ဘုၤထဲၤဆၢအိၤဂဲၤလၢထုၤစူၤယၢအလီၤနီၤလါဆံၤ.

**အနီၤ မၤန့ၢ် ၂၀ ယုၤအဆၢအဲၤ. (၂၆ ၂၀:၅).**

လၢ ၂၆ ၂၀:၅ ဖးၤယီၤ ဒုၤန့ၢ်ဖျါထုၤကဆါယုၤဒုၤန့ၢ်ဖျါထုၤ ဆၢဘၢအိၤလၢအရၢခမုၤဒဲၤလၢဖးအဂးနီၤဘဲၤလဲၤ. ဆၢချဲၤယီၤဒီၤ လိၤပမၤလၢကဆါယုၤအဂဲးနီၤဘဲၤလဲၤ.

ဖီလံၤဆံၤပံၤအဆၢလၢဖးၤယီၤလါဆံၤ. အဲၤ ၄၃:၄. အဲၤ ၆၂: ၅. ၆၁ ၁၆:၁-၁၅. မဲအၢ ၃၁:၃. န့ၢ် ၂၁:၉. လံၤဆံၤပံၤအဆၢလၢဖး ယီၤဖံၤဆၢဘဲၤလဲၤ. ဆၢယီၤဒုၤန့ၢ်ပမၤယုၤအဘၢအိၤလၢပမၤနီၤဘဲၤ ဝဲၤလဲၤ.

လံၤဆံၤပံၤထုၤအဘၢဒုၤန့ၢ်ပမၤလၢယုၤနီၤအဲၤဘၢပုဂၢ် ကိၤဂၢ်ဒုၤလီၤ. ဆၢယီၤမ့ၢ်ပုန့ၢ်ပမၤယီၤအ့ၤ. မ့ၢ်လၢယုၤ, ဆၢတဲၤလၢ ကဆါလၢဂၢ်ဒိၤန့ၢ်ထီၤန့ၢ်ဒိၤပုဂၢ်ခိၤဖိၤဝံၤယီၤန့ၢ်မၤအကိုၤတၢ်, ပမိၤဘၢန့ၢ်ထိးအလူၤနီၤယီၤအ့ၤ. မုဆၢလၢန့ၢ်ထီၤမူၤခိၤဂၢ်ဝံၤလၢဝံၤ, မူၤဖိးဖးၤအဂဲးဒၢလုၤ ပုန့ၢ်ပမၤထိးအလူၤအ့ၤ. လၢဆၢနီၤအကိုၤတၢ်,

ဘာဆဲးဆဲးတဲလဲကဆါလဂယီအဂဲးနီပကဉာယထီးအလူမိဉာ  
ဘဲာဉာလဲ။ လါနုဂု၊ လာအထီအဘိဘာနီ၊ ကဆါယွလီဖျီထုဉာ  
အဆာအဲတ၊ ဒုနဲဖျီထုဉာအဆာအဲလပုလမဖးဘာအဘိလ  
အစီအမုနီလီ။ မွဲမဆာအဲအဒိထုနီအီဖျီထုလမမအာ  
လပူယထုအလီနီလီ။ ကဆါယွဒုနဲဖျီထုအဆာအဲလ  
ပတ၊ ပုလိဘာဆဒိနဲဒိပူယထုယီနီ ဆာအီလမံမံ  
ဒံဒေ။

ဆီမိယိ၊ ကဆါယွအုမုလဲပမဒဲအုလထီထဲခါထဲဘာ  
ပမနီတ၊ ဆာကမအာဘဲာဉာလဲ။ လါနုဂုလဲဆဲာဉာလီဉာ၊  
ယွနီအဲပလီ။ လာနဂးအဒိပယီအီဘဲာဉာလဲ။ လာနဆာအီ  
မာအဖးမွဲဒုနဲဖျီထုယွအဆာအဲပမအဂဲးနီဘဲာဉာလဲ။

**ပူတပုါ**

**မန့် ၂၁**

**လံဆာအဲအဂဲးလမာစီလမာအထာဒိမဖး။**

ကဆါယွတဲလဲပုဂုဘဲာဉာ၊ နးခါမိရုယီကအီဒဲဆာမု  
ဆာလအဂဲးနီဆုလီ။ ဆာအဲအဂဲးကွဖျီထုဉာဘဲာလံစီလမာ  
အထာဒိမနီ လာလံဆဲာဉာအလဲဂုဂပဒနအု။ မွဲဘာနီဆာဂဲးယီ  
ဘာကွအာလမလံဆဲာဉာဖးယီနီလဲ။ မွဲလမဆာအဲအဆာမု  
လအီဉာလမလံယီအဖးနီအကီလီ။ မုခွာအဆာမုလလ  
လံဆာကွယီအဖးနီ ထီးဒလုဆာစာထဆာဘာဆဲာလအီဖျ  
ထုနုဖိလမံဒဲလမွဲဘာလီ။ လံယီဒုဉာယပမလမာဒဲဝအဆ  
မုဆာလယီမွဲယွအဆာကီအီဝဲလအဆထံဘာအီယူလီ။

ဖိယိလံစီလမာအထာဒိမနီလါဆံ။ လာဆာဖံဆာယ  
အဆာမုဆာလယီအုလုဘဲာဆာအီဗုဆဲာဉာဖးဘာနီတ၊  
ကဆါယွကဒဉာလမဆာဂဲးမွဲဘဲာဉာလဲ။

ပရံဖိအဆာအီကုဒုအီကုဘာဘာဆဲာမုခွာအဆာမု  
ဆာလယီ၊ ဘဲာထံဒဲအလံလါဝံ၊ အထုအဂုဝံနီဆီမိဉာ၊  
မွဲဒဆာဂဲးလဲလဲ၊ ဆာလမကြံလတီဘာလီ။ လါနုဂုဆာယီမွဲ  
ဆာဂဲးလအအီဂဲလယွအဆာထံလုဒီလုဆာအဖးတ၊ မုခွာ  
အဆာမုဆာလယီမွဲယွအဆာတဲလဲနီလီ။ အဉာဉာယဉာအဂု  
ထုလအဉာဝံအဆာမုလအဂဲးနီလီ။ ဆာဖးလုဆာလအလု  
ဆာလုမဲယီအုပုဒိလမဖးဘာအဘာမနီတ၊ ကဒုအီထုဘ  
အဆာဘထံဆာဒဲဒဲဘာဂုဘာနုဂုနီ ကဆါယွဉာယဉာလီ။

**ဗြိပတံ**

**မန့် ၂၂**

**ကဆါပရံဒဲဆာအဲအဂါ. (ယီ ၂၁-၁၁).**

လာ ယီ၂၁-၁၁ ဖးနီ ပရံကဆါအီကုဒုအီကုဘာလ  
ဆာအီဗုဒဲမုခွာဆာအဲအဂဲးနီဘဲာဉာလဲ။ အဉာဆိဂုဆာအီဗု  
လာယုဒဆာအီဗုအဆာအထီနီဘဲာဉာလဲ။

ပရံကဆါဘဲာနဲယီအဉာဒုဆာအုလရုမုနုဖးအာ  
လံဆံထီးဆာကျဲဖစီဂဲထဲထဲဉာဒလီ။ လာဆာလဲနီအဉာ  
ဘာဆာယာဆာရုဆာဒဲဒဲဖျီဉာဒလီ။ လါနုဂုဘဲာနဲယီအဉာ  
ဂဲဖးလုဆာဆိဂုလမဂံဒီအာယီဘဲာဒိကအီဒဲလမဆာဆဲာ  
ပံအဆာဖံဒိလဲလအဆာအီမာထုထီယာလီ။ ပရံကဆါ  
ဒုအီထုဆာအီဗုအဆာထံဘာ စအာဒုဒဲဒဲအံလမကျိအံဒဲဖးနီ



အဘိ၊ ဘဲနဲယီအဝုဖွဲဂဲးဖွဲဘာဆာအိီဗုဘဲအဒုနဲဆာလု  
လအဆာမယီနီလီ။ လဆာလဲနီအဝုထံာနီမကဲာထုဝု  
စဘဲထံာလီ။

လအမဆာလုလယီအဖး ပုဒဘာယွအဆာတဲလု  
ဆာအဆာစီဆာမနီလီ။ ဆာစီဆာမယီမဲဘဲအတဲလုမူခိ  
ဒဲဂုခိယီအဘိနီလီ။ လမဂုခိအဆာဘထိပရမုအထီနီအဆိ  
ထုပရဲဒုနဲဖျီထုအာလဆာအိီဗုအမူအထီယီနီလီ။

ပရဲအဆာဒုနဲဖျီထုအဆာလုလလထံာခဲဖိလဖျီ  
ယီအဖးနီ၊ ဒုနဲဖျီထုဝုမာဒဲဝါအဆာအဲအဆာမုဆာလ  
အဆာအိီဗုယီ မွဲယွအဆာဖုလအဆာလုလီလုလမံလီ။  
လါနုဂု၊ ပုမိဘာနုထုပရဲကဆါလဂယီမနုအမာနးဆိအ့။ လ  
ဆာနီအကီမွဲလအဖုလအဆာဒီဆာထုဘဲပုဂုကိဂမနုဘာ  
အမာအုလမွဲဘာလီ။ ပုဂုအိီလဂဒမုလဝုဘဲပုဂုအိီဒဲလ  
အဂံဒီဘဲအဘိနီဆုလီ။

**အဒု မလီအထုအဂး မန့် ၂၃**

လလံဆံာပံလဲလဲဖးမွဲဂု၊ လလံဆံာပံအဘုဖးမွဲ  
ဂုနီ၊ ဆာအိီဗုယီမွဲဆာအဒီလပရဲဒဲအဂုခဲမုးဘဲလဖာအဆာ  
စံာထလီလဲနီလီ။ ဆာအိီဗုအဆာဘဲပံာယီမွဲအလုဂဘဲ  
မုလနဲပရဲကဆါကဲာလဲဘဲတလမူခွာလဂအဘိတ၊ ကထဲကိ  
ထဲပမလဖါအဂံလထာ ပုကမုလဲဘဲပံာလတလမူအမုနီ  
လီ။ ထိးနီတ၊ ပုလအဒိနုဘာဆာထိးထဲတဲထဲလဖာကဆာ

နုဗုဒဲလတလမူအဆာအိီဗုဆာအုလဂလမိတကအု  
ဗုဆာလအဝုလီ။

လံဆံာပံနီဒုအိီပထုခွဲဆာလဆာလုလီလုလအဆာ  
ဂဲးမိဂုဘဲနီအဘိလီ။ “ပုလဆာကိနုဂုလမိဖိအဆာဖျီလီ  
အဘအမူဖးနီ ဘာဆာဆိဂုဝုလီ။ ---အဝုဒဘဲဖာဆာ  
ချဲလဖာယီမွဲအလုတီလီ။” နဲ ၁၉၉။

-၀-

ဆာမလိယ ၁၃.  
မင်္ဂ ၂၄ - ၃၀

**ဆာအုလုလားပရုံကောလိယထံ**

**မဒါနံဂေ. မင်္ဂ ၂၄**  
**ဖိလန္ဒာယိအကးဆာမလိယ.** ၂ပံ ၃း၁-၁၀,၁၃. ယိ ၁၄:၂,၃. ဒု  
၂:၄၄. ဟံ ၉:၂၈. ဟံ ၁၁. နံ ၆:၉-၁၁. လု ၁၂:၄၂-၄၈.

**၁နိာထိ**  
“**ယိဂ္ဂါ, ယဂါချျချါလီာ. တာယဆာအခိးအတအိာ**  
**လာယာ ဘဲာဘိယမိဗ္ဗာလာပုဂ္ဂါဘဲာအမာဆာအဘိလဂါလါလါ**  
**ကိာဂဒုာလီာ.” နံ ၂၂:၁၂.**

**ဆာဂဲးမိဂ္ဂါ.** ပရုံကောဆိကောလုထဲးဆဲးလဲာ. ပုဒုယာအု.  
လါနုဂ္ဂါဆာဂဲးလားအကးဒိာဝုာလမံပုဒုယာနီာဘဲာအဝုာလီဆာ  
အဘိ, အဝုာကမာဝုာဒာတဂ္ဂါလီာ.”

ပဝုာပုမုန္ဒာနံဖိာဝံလမာနဲဒဲာဆာတဂ္ဂါလုထဲးနီာဘူထုဒုာဒယုာ. ဘဲာဂုနိာဖိာဝံအဆာထုထုဖျိာဆာကာ ဆာ  
ဂဲးအမံအိထုလားဂုနိာချိာယိအကိာ ပုဒုယာလာဂုနိာယိလု  
ဘူအထိကထု, ပရုံအဆာဂဲးလုဘူထုဒုာယုာလီာ. ဂုနိာအထု  
လုဘူယုာနီာ ထိးဒာလုမိာလဂါအိဖျိထုဂိကောလီပမာအလး  
လအိဘာလီာ.

ဆာဂဲးလမာအာယိထိးဒာလုမဂ္ဂါဖျိးပမာအလးအိအု  
လီာ. လာဆာထိးအလုအဖာ, လံဆဲာပံဖာမိာအဆာလီဆိာလ  
ဆိာဆာလမာဒုာနံဖျိထုဆာလုဒဲာမံလမာမိဘာအိထုဝုာလားဂု  
နိာယိလုဘူပရုံကောလုထဲးဒဲာဘာလီာ. ဆာယိမာအာတဂ္ဂါလုပု  
အိမာလားဂုနိာယိအဖာနီာလီာ.

ပရုံကောဆိကောလုထဲးဆဲးလဲာ. ပုဒုယာအု. လါနုဂ္ဂါ,  
ပုဒုယာလမံလဲာလဲာမိာဘာနီာ အဝုာကောလုထဲးတဂ္ဂါလီာ. ဆာနီာ  
မဲဆာဂဲးလားအကးဒိာဝုာတဂ္ဂါလီာ.

**အတု မင်္ဂ ၂၅**  
**ဆာအခဲထဲာဒဲဆာအထု. (၂ပံ ၃း၁-၁၀).**

ဘဲာ ၂ပံ ၃း၁-၁၀ ကွာဖျိထုဒုာအဘိ, စပံတမာလီဖျိဆိာ  
ဝဲ ပုဂ္ဂါအဆာဂဲးဖိ (ယာဇံ) ယိလုဘူကထိယုာလားအထုအဂဲးနီာ  
ဘဲာဒဲာလဲာ. လာလံဆဲာပံအဆာဖာယိ ပုဒိာနုဘာဆာယိလါအဆာ  
ပရားနီာဘဲာဒဲာလဲာ.

၁မိဗ္ဗာဖာဆာတဲလုဆာဒဲဆာမိဘာတဲလုထဲးဆာအထိ  
အဂဲးနီာဘာဆဲာလီာတဂ္ဂါလီာ. လားမိဗ္ဗာအဆာတဲလုထဲးဆာယိဒုာ  
အိထုဆာတဲလုထဲးဆာလဲာထုနီာ မိဘာလားမုအိာပယိာလီာ.

ပရုံကောဆိကောလုထဲးဆဲးလဲာအဝုာဆာအခဲထဲာဒဲဆာအထုအဂဲး  
နီာဒုာဖျိလားအဝုာလီာ. လာလံနဲာဖျိဖာလီဖျိထုဒုာဒဲာဘူ (နဲာ  
၁:၈. နံ ၂:၆. နံ ၂၂:၁၃) ပရုံကောဆိကောလီဖျိထုအာလားအဝုာမဲ  
“က” ဒဲ “ဧ” ဆာအခဲထဲာဒဲဆာအထုလီာ. ကဆိပရုံစံပမာဒဲ

ဒုးနဲးပမးလမးအဝုးအဆးစီဆးမးနီမဲဆးနီလဲ။ ဆးယီမဲအလီပမး  
ပရဲကဆါယီအီဝုးလမးဆးထီးအလူအဆးထံတး၊ အီဝုးဆုလမး  
ဆးအထူနီလီ။ မဲပုဘာအီဆးလးလစီစီဒမးအမးလမဲဂုလမဲ  
ဂုနီ၊ ပုဒီနဲယူပဝးလမးအဝုးလီ။ ဂုဒီယီအုအီဒဲဆးဘံ  
ဘူစးပလါနုဂု၊ ပရဲကဆါနီအီဒဲလမးကိးဆးထီဒုလီ။

ပရဲဖိလနဲနဲဆးနဲလဲရှဲလဲပရဲကဆါလဲထဲဘူထူ  
ဝုးအဂဲးယီနီလီ။ အုမဲလခီ၊ အဝုးဘံစံပမိဘာဘူထူဘုမးလမး  
ပဝးခဲမးတး၊ ပရဲဂဲလဲယူလမးပဝးခဲမးယူလီ။ ဆီဒီယီလမး  
အထီလဲဖိခဲအီ၊ ပုရှဲလဲလမးမးအဝုးဘံနီအဝီဆုလီ။ ပဝုဘံ  
ဘာဆဲးဆးဂဲးနီ ပုဆးကိးအီဝုးဘံလဲ။

**အစီ မန့် ၂၆**  
**ဆးအုလဲဒဲဆးယီလီ. (၂ပံ ၃း၁၃).**

ဘဲစံတးလီဖျီထူဝုးလမး ၂ပံ ၃း၁၃ ဖးယီအဝီ၊ ပရဲ  
အဆးဂဲလဲထဲပုဆးယီလီနီ မိဘာမဲဆးဘဲလဲ။ ဆးယီလီ  
မဲလမးပုမုန့နဲဖိဘံအဂဲးအကးဒီဝုးနီမဲအဘာနီလဲ။ အုလဲမဲဘာ  
လမးဆးယီဘာနီ၊ ဆးယီလီဂုကိးအီနဲးစီအုဇး။

လါနုဂုလဲဆဲးစံပဆးဂဲလဲလမးကွဲဖျီထူဝုးဆးအုလဲ  
ယီ ထီးမဲပုမးလဲမဲပုဆးယီလီလဲလီ။

ပရဲကဆါအီဝုးလမးဆးဘူကျဲအဆးမးအမးလီ။ ပုဒီ  
န့ဘာဆးအုလဲလမးအဝုးကဂဲထဲထဲတး၊ ပုဒီန့ဘာအဝုးအဆးအု  
လဲနီလီ။

လမး ယီ ၁၄း၂,၃. ဒု ၂း၄၄ ဒဲ ဆး ၃း၂၀,၂၁ ဖးနီ ပဒးဘာ  
ဆးယီလီနီလဲ။ လမးဆးအုလဲလမးယီအမးပုဒးဘာဆးဂဲးလဲ  
ဆးလီဘာဘဲလဲ။

လမးလဲဆဲးစံပဆးဂဲလဲလမးယီဒဲလမးအဂဲလမးအမး၊ ဖု  
လဲပုပရဲကဂဲလဲထဲအဆးအုလဲဒဲကဖုလဲထဲပမးဂုဒီအဘာနီ  
လီ။ ဆးကမးအဝုးဘဲလဲနီဆီမိယီလီဆဲး။ ပုမးဆးဒဲဘာ  
ယီမး၊ ဆးစုဆးဆး၊ ဆးဘံဆးရှါ၊ ဆးဘဲမဲဘာဖျဲ၊ ဆးမးဆီ  
မးနီ၊ ဆးမုလဲဘဲဂဲ၊ ဆးရှဲဆးယး၊ ဆးမးဘံမးဆးလီဘာ၊ ဆး  
ဒုးဆးယးဒဲဆးရှဲဆးနုလမးအီထူဝုးလမးဂုဒီယီနီ ထီးပုထီယီ  
လမးဂုဒီအဘာနီလဲဘာလီ။ လါနုဂုပုဒီဒဲလမးဆးအုလဲတဂျါ  
လမးပုဆးယီလီလမးအမဲဂုဒီအဘာယီကိးအီဖျီထူဝုးတဂျါ လဲလီ။

**အနီ မန့် ၂၇**  
**ပုဆးယီလီဖးဒီ. (ဟံ ၉း၂၈).**

လမးဆးအုလဲထီးအလူအကျဲ၊ ပုအီဒဲဆးယီလီပရဲ  
အဆးဂဲလဲထဲနဲဖးလမးနီလီ။ လမးဆးထီးအလူအကျဲဆး  
ဂဲးအဒီထူနီမဲဆးနီလဲ။ ဘဲ ဟံ ၉း၂၈. ဒဲ ဝကီ ၁၅း၁၂-၂၇ စံဆး  
အဝီ၊ ဆးဂဲးလမးအကးဒီထူလဲမဲလမးအထီးအဝုးပရဲအဆး  
ဂဲလဲထဲနီ၊ မဲဆးဂဲးနီလဲ။ မဲဘာနီလဲ။

မဲမးတဂျါ၊ ဆးယီလီအဒီအထီမဲပရဲအဆးဂဲလဲထဲ  
နဲဖးလမးယီအီဒီနဲအဝုးလမးပရဲအဆးဂဲလဲထဲအဆးထံ  
လဘျဲနီလီ။ လမးဆးထီးအလူနီ၊ ပရဲအဆးဂဲလဲထဲအဆးထံ  
လဘျဲအုလဲအီဘာနီ အဆးဂဲလဲထဲနဲဖးလမးနီဘာအခိး



လၢလံနဲဖျါဖျါဖျါ၊ ဆၢအထုအဂဲးဒဲဆၢမၤယံမၤနးအၢာ  
နီၤလီၤဖျါထုဝှာဘဲၤလဲၤ. လၢ နဲၤ ၆:၉-၁၁ ဖျါနီၤကွၢ်ဖျါထုဝှာ,  
ထီးမွဲဝဲထုဆၢစဲနဲၤထု, ယဲဖျါလဲဖျါတၢ်, ဆၢအလူလၢဆၢလုလး  
လဖၢကိၢ်ရှၢထုဆၢနီၤလဲၤ. ဒုၢ်အိၤထုဆၢဂဲးလၢဆၢမၤယံမၤနးအၢာ  
နီၤဘဲၤလဲၤ.

ဆၢမၤယံမၤနးအၢာအဂဲးနီၤ, လၢ လုၤ၁၂:၄၂-၄၈ နီၤ, ဒုၢ်နၢ  
၁၂ပၤဘဲၤလဲၤ. ဆၢဂဲးလၢအကၢၤဒိၤနဲၤဒိၤ, ဆၢဖျါထုဝှာပၤလၢ  
ပုဒိၤန့ၤဘၢနီၤ, မွဲမပၤလဲၤမိမၤယီၤဆၢလၢပဂးနီၤလဲၤ.

ပရံၤအဆၢဂဲၤလဲၤထဲၤနီၤဖျါလဖၢယီၤကမ္ဘဲတၢ်, ဆၢမၤ  
အၢာလၢမူၤဝဲဒိၤယီၤ မိဘၢဆဲၤထဲၤလၢဂ့ၤနီၤထုဝှာဖျါယၢလီၤ. ဆၢ  
မၤအၢာယီၤမိဘၢဆဲၤဒၢလၢပုကိၢ်ဂၤဒုၢ်လီၤ.

နံၤလနံၤဂီၤလနံၤလုၤဖျါခွဲၤတၢ်, မွဲလၢနမုၤလၢဒၢလၢဂ့ၤ  
ယီၤအဖၢအကီၢ်, မွဲန့ၤန့ၤခွဲၤပရံၤအဆၢဂဲၤလဲၤထဲၤနီၤဖျါလဖၢအဂဲး  
တၢ်ဂီၤနီၤ. အံၤမွဲဘဲၤနီၤတၢ်, လဲၤမွဲဘၢန့ၤန့ၤလၢဂၤနီၤအံၤ. မွဲန့ၤကဒုၢ်ဆၢ  
လၢန့ၤချၢတၢ်, ဆၢမၤဘဲၤနီၤဒိၤနီၤမွဲအလၢဒၢမဲၤနီၤန့ၤ.

**အၣ် မၤလီၤအထုအဂး** **မၤန့ ၃၀**

နံၤဖျါခွဲၤဂီၤကွၢ်ထုလၢဆၢအဆိၤဆိၤအကွၢ်ကွၢ်ယုၤလီၤ. လၢ  
မုနံၤရှၢဒိၤအထီၤပကထီၤထဲၤဒိၤနံၤအၢာလနံၤဒိၤလီၤ. ယထၢဖုဝဲမု  
ခွၢ်ထီးအလူလဲၤန့ၤ, ဝိၤခွဲၤမုနံၤမုၤဘဲၤလဖၢအိၤဒဲလၢဆၢကိၢ်ဘဲၤလီၤဆံၢ်.  
အံၤနမိၤဘိၤခွဲၤန့ၤဆၢမၤလၢအလၢဘၢန့ၤနီၤတၢ်, နီၤယီၤလဲၤထဲၤန့ၤ  
လၢကဆိၤယုၤအမုၤယၢလီၤဆံၢ်. လၢန့ၤဆၢဂၢဝံၤဝဲဖျါအဖၢဂဲၤထဲၤ

ထဲၤလၢဂံၢ်လီၤဆံၢ်. န့ၤထုထဲၤဆၢဖျါလၢန့ၤန့ၤအထီၤယီၤဖျါ  
ကလၢလီၤ. နဂးဆၢယၢအတၢ်ရှၢနီၤကကၢ်ဘိၤခွဲၤအၢာချဲၤချဲၤဆံၢ်  
ယံလဲၤနီၤ န့ၤယၢလၢန့ၤအံၤ. စံၢ်ဆၢဘဲၤယီၤဒိၤလဂုၤ, “လနံၤယီၤ  
ဒဲမုနံၤနံၤဒိၤပကလုၤရှီၤလၢဝံးအယီၤ, ပကအိၤထုဆၢနံၤယၢ, ပကအု  
ဗ္ဗုဆၢပကအုဆၢဆၢ, ပကမၤအထုဆၢလီၤ.” လါန့ၤဂုၤကဆိၤယုၤ  
အဆၢကိၢ်အိၤဝှာလၢနဂးလီၤ. “နံၤအၢာမၤနီၤမွဲဆၢနီၤလဲၤလဲၤ.  
မွဲဆၢအံၤလၢအိၤဖျါလဆိၤဖိၤတၢ်, ဒဲခွဲၤဝှာဒၢလီၤ.” အဲၤလၢ  
ဝဲၤကွၢ်, Review and Herald, Dec 23, 1902.

၁၀၃  
မုဂိအဆာဘာ  
ဇာနတ်ရံ၊ ၂၀၁၂ နံ၊

|     |     |     |       |     |     |     |       |
|-----|-----|-----|-------|-----|-----|-----|-------|
| ၁.  | တု  | ဟံ  | ၁၁:၄  | ၁၇. | နှီ | ၁မိ | ၅၀:၂၄ |
| ၂.  | စိ  | ၁ကိ | ၁၅:၂၂ | ၁၈. | ပျါ | ၂မိ | ၇:၂   |
| ၃.  | နှီ | ၁မိ | ၅:၂၂  | ၁၉. | တံ  | ၂မိ | ၇:၁၅  |
| ၄.  | ပျါ | ယုဒ | ၁၄    | ၂၀. | ဥ   | ၂မိ | ၈:၁၆  |
| ၅.  | တံ  | ၁မိ | ၅:၂၄  | ၂၁. | ဒါ  | ၂မိ | ၉:၃   |
| ၆.  | ဥ   | အဲ  | ၄၅:၂၅ |     |     |     |       |
| ၇.  | ဒါ  | ၁မိ | ၂၂:၂  |     |     |     |       |
|     |     |     |       | ၂၂. | တု  | ၂မိ | ၉:၂၇  |
|     |     |     |       | ၂၃. | စိ  | ၂မိ | ၁၀:၁၂ |
| ၈.  | တု  | ၁မိ | ၂၂:၈  | ၂၄. | နှီ | ၂မိ | ၁၀:၂၁ |
| ၉.  | စိ  | ၁မိ | ၂၈:၁၇ | ၂၅. | ပျါ | ၂မိ | ၁၁:၅  |
| ၁၀. | နှီ | ၁မိ | ၂၈:၁၆ | ၂၆. | တံ  | ၂မိ | ၁၂:၇  |
| ၁၁. | ပျါ | ၁မိ | ၅၀:၂၁ | ၂၇. | ဥ   | ၂မိ | ၁၂:၂၄ |
| ၁၂. | တံ  | ၁မိ | ၅၀:၂၀ | ၂၈. | ဒါ  | အဲ  | ၅၈:၁၂ |
| ၁၃. | ဥ   | ၂မိ | ၂:၂၃  |     |     |     |       |
| ၁၄. | ဒါ  | ၂မိ | ၂:၂၁  |     |     |     |       |
|     |     |     |       | ၂၉. | တု  | ဂလု | ၄:၄   |
| ၁၅. | တု  | ၂မိ | ၃:၁၀  | ၃၀. | စိ  | ဖံ  | ၂:၆   |
| ၁၆. | စိ  | ၂မိ | ၅:၅   | ၃၁. | နှီ | မ   | ၁:၂၁  |

၁၀၄  
မုဂိအဆာဘာ  
ဖုဖာတရံ၊ ၂၀၁၂ နံ၊

|     |     |    |        |     |     |     |          |
|-----|-----|----|--------|-----|-----|-----|----------|
| ၁.  | ပျါ | လု | ၂:၈-၁၀ | ၁၆. | တံ  | ယီ  | ၅:၃၈     |
| ၂.  | တံ  | အဲ | ၄၂:၂,၃ | ၁၇. | ဥ   | ယီ  | ၅:၆      |
| ၃.  | ဥ   | ယီ | ၁:၁၀   | ၁၈. | ဒါ  | ယီ  | ၅:၁၅     |
| ၄.  | ဒါ  | လု | ၂:၄၉   |     |     |     |          |
|     |     |    |        | ၁၉. | တု  | ယီ  | ၉:၃      |
| ၅.  | တု  | လု | ၈:၂၁   | ၂၀. | စိ  | ယီ  | ၄:၇      |
| ၆.  | စိ  | လု | ၂:၅၂   | ၂၁. | နှီ | ယီ  | ၄:၁၅     |
| ၇.  | နှီ | လု | ၂:၄၀   | ၂၂. | ပျါ | မ   | ၁၄:၁၆    |
| ၈.  | ပျါ | လု | ၂:၄၀   | ၂၃. | တံ  | ၁ကိ | ၃:၆,၇    |
| ၉.  | တံ  | လု | ၂:၄၇   | ၂၄. | ဥ   | ၂ထံ | ၄:၈      |
| ၁၀. | ဥ   | ယီ | ၁:၄၆   | ၂၅. | ဒါ  | ယီ  | ၁၄:၁၂    |
| ၁၁. | ဒါ  | မ  | ၁၂:၃၇  |     |     |     |          |
|     |     |    |        | ၂၆. | တု  | မ   | ၁၄:၃၂    |
| ၁၂. | တု  | ဟံ | ၄:၁၅   | ၂၇. | စိ  | မ   | ၂၆:၆၀,၆၁ |
| ၁၃. | စိ  | မ  | ၄:၁၀   | ၂၈. | နှီ | ယီ  | ၁၇:၄     |
| ၁၄. | နှီ | ယီ | ၁:၁၁   | ၂၉. | ပျါ | ရိ  | ၆:၄      |
| ၁၅. | ပျါ | ယီ | ၁၄:၉   |     |     |     |          |

၁၀၅  
**မုဂ္ဂိုလ်အဆယဘာ**  
**မလေ့, ၂၀၁၂ နံ့**

|     |     |     |         |     |     |     |        |
|-----|-----|-----|---------|-----|-----|-----|--------|
| ၁.  | တံ  | မ   | ၂:၁,၂   | ၁၇. | ဒီ  | စု  | ၇:၁၈   |
| ၂.  | ဥ   | ယီ  | ၃:၃     |     |     |     |        |
| ၃.  | ဒီ  | ယီ  | ၃:၇     | ၁၈. | တု  | စု  | ၇:၇    |
|     |     |     |         | ၁၉. | စီ  | လု  | ၅:၅    |
| ၄.  | တု  | သွ  | ၁၉:၁၉   | ၂၀. | နှီ | သစ  | ၁၇:၁၀  |
| ၅.  | စီ  | သွ  | ၁၉:၂၁   | ၂၁. | ပု  | သစ  | ၁၇:၄၅  |
| ၆.  | နှီ | ဖံ  | ၃:၁၄    | ၂၂. | တံ  | သစ  | ၁၇:၄၇  |
| ၇.  | ပု  | သထံ | ၄:၁၂    | ၂၃. | ဥ   | ဒု  | ၆:၄    |
| ၈.  | တံ  | သမိ | ၃၉:၂    | ၂၄. | ဒီ  | ဒု  | ၆:၁၆   |
| ၉.  | ဥ   | သမိ | ၃၉:၉    |     |     |     |        |
| ၁၀. | ဒီ  | သမိ | ၄၁:၁၅   | ၂၅. | တု  | လု  | ၉:၅၆   |
|     |     |     |         | ၂၆. | စီ  | ယီ  | ၁၃:၂၁  |
| ၁၁. | တု  | စု  | ၆:၆     | ၂၇. | နှီ | မ   | ၁၄:၆   |
| ၁၂. | စီ  | စု  | ၆:၁၇    | ၂၈. | ပု  | မ   | ၁၄:၃၁  |
| ၁၃. | နှီ | စု  | ၆:၂၅    | ၂၉. | တံ  | ယီ  | ၂၁:၁၅  |
| ၁၄. | ပု  | စု  | ၆:၄၀    | ၃၀. | ဥ   | ၂ကီ | ၅:၂၁   |
| ၁၅. | တံ  | စု  | ၇:၂     | ၃၁. | ဒီ  | အု  | ၁၁၉:၄၄ |
| ၁၆. | ဥ   | စု  | ၇:၁၀,၁၁ |     |     |     |        |